

ရက်စွဲ

- - -

၁၀

စွဲအနုပြောပါသည်။

၆

- - -

- - -

- - -

သက္ကပ္ပွဲဝတ္ထဲတွင် မြတ်စွာဘုရားက သိကြားမင်းအား ဟောကြားတော်မူခဲ့သည် ဂါထာတော်

သဗ္ဗဒ္ဒီနံ ဓမ္မဒ္ဒီနံ နိနာတိ၊
သဗ္ဗရသံ ဓမ္မရသော နိနာတိ။
သဗ္ဗရတိ ဓမ္မရတိ နိနာတိ၊
တဏ္ဍကွေယော သဗ္ဗဒုက္ခံ နိနာတိ။

တရားအလှ။သည် အလှ။အားလုံးကို အောင်နိုင်၏၊
တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊
တရား၌ မွေးလျှော်ခြင်းသည် မွေးလျှော်ခြင်းအားလုံးကို အောင်နိုင်၏၊
တဏ္ဍကုန်ရာ အရဟတ္ထဖိုလ်သည် အလုံးစုံဆင်းရဲကို အောင်နိုင်၏။

(ရုဒ္ဓကပါဒ္ဒပါဋ္ဌတော်၊ နာ-၆၄။ ရုဒ္ဓကပါဒ္ဒပါဋ္ဌတော်မြန်မာပြန်၊ နာ-၆၀)



အိန္ဒိယနိုင်းမှုလာ၍ သိရိလက်နိုင်းတွင် အငွကထာကျမ်းမြတ်ကြီး ကျမ်းပြုတော်မူသော အရှင်မဟာဗုဒ္ဓယောသ၏ သုဝါဒမြက်ကြားချက်

“စကြေဝြာအပြည့် ထိုင်နေတော်မူသော ဘုရား၊ ပစ္စကဗုဒ္ဓိ၊ ရဟန္တာ
တို့အား ပစ္စည်းလေးပါး ဒါယကာအဖြစ် ကပ်လှ။ပူဇော်ရခြင်းထက် င-ပါဒ္ဓ
ရှိသော ဗုဒ္ဓ၏တရားတော်မြတ် တစ်ကြောင်း၊ တစ်ဂါထာ၊ တစ်ပိုဒ်ကို သင်အံ့
လေ့ကျက်၊ ပို့ချုံ၊ ဆွဲးနွဲး၊ ဟောပြော၊ ဖြန့်ဝေခြင်းက ပို့ချုံမြတ်၏”ဟု
အရှင်မဟာဗုဒ္ဓယောသသည် “သက္ကပ္ပွဲဝတ္ထဲ”တွင် ဖွင့်ဆိုမိန့်ကြားတော်မူခဲ့
ပါသည်။

(ဓမ္မပဒအငွကထာ၊ ဒုတိယတွဲ၊ နာ-၃၅၂)

သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
သာသနရေးဦးစီးဌာန

နတ်ချိန်သုတေသနပါတီတော်များ

(ပါဌိုးမြန်မာပြန်)

- | | |
|--------------------------|-------------------|
| □ မဟာအာဇာနားနှင့်ယသုတေသန | □ ကူသိဂိုလိသုတေသန |
| □ ရှုံးရာဟုလောတိဒသုတေသန | □ ဟေမဝတသုတေသန |
| □ အာဇာဝကသုတေသန | □ သမစိတ္တသုတေသန |
| □ ဒေဝတာပိယမနာပဂါထာများ | □ ပွဲ့စည်သုတေသန |



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖိုးရ^၁
သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနရေးဦးစီးဌာန^၂
ကမ္မာအေးစာပုံနိုင်တိုက်၌ ရိုက်နိုင်သည်။

စာအုပ်တန်ဖိုး - ၄၃၀၀ ကျပ်



သာသနရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
သာသနရေးဦးစီးဌာန၊ ကမ္မာအေးစာပုံနိုင်တိုက်၊ ရန်ကုန်မြို့၌
ညွှန်ကြားရေးမှု။ ဦးနိုင်အောင်မိုး
မှတ်ပုံတင်အမှတ် (၀၀၁၀၄/၀၀၂၃၀)က
ပုံနိုင်ထုတ်ဝေသည်။

နတ်ချို့သုတေသနဂါဏ္ဍတော်များ

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	[၁]
၂။	စီန်ရောင်ခြည်ဘုရားပင့်	၁
၃။	ဝါးပါးသီလခံယူဆောက်တည်ခြင်း	၂
၄။	နတ်ဖိတ်အမွှန်း	၅
၅။	မဟာအာဇာနာဌားယသုတေသန ပါ့ဌို-မြန်မာပြန်	၇
၆။	ကူသိဂိုလိသုတေသန ပါ့ဌို-မြန်မာပြန်	၈၂
၇။	စူွဲရာဟုလောဝါဒသုတေသန ပါ့ဌို-မြန်မာပြန်	၈၁
၈။	ဟေမဝတသုတေသန ပါ့ဌို-မြန်မာပြန်	၉၄
၉။	အာဇာဝကသုတေသန ပါ့ဌို-မြန်မာပြန်	၁၀၅
၁၀။	သမစိတ္တသုတေသန ပါ့ဌို-မြန်မာပြန်	၁၁၄
၁၁။	ဒေဝတာပိုယမနာပဂါထာများ	၁၂၄
၁၂။	ပဋိလစ္စသုတေသန ပါ့ဌို-မြန်မာပြန်	၁၂၉
၁၃။	မေတ္တာပွားနည်း (၁၁) နည်း	၁၃၀
၁၄။	အမျှဝေ	၁၃၂
၁၅။	ဆုတောင်းပါ့ဌိုနှင့်နိသာယ	၁၃၃
၁၆။	နတ်ပြဟ္မာများအားပြန်ပို့ရန်ဂါဏ္ဍ	၁၃၄

[၉]

မာတိကာ

စဉ်

အကြောင်းအရာ

စာမျက်နှာ

- | | | |
|-----|---|-----|
| ၁၈။ | ထုတ်ဝေပြီးသောစာအုပ်များ | ၁၃၆ |
| ၁၉။ | ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ် | ၁၃၈ |
| ၂၉။ | နှီးဆောင်ပန်ကြားလွှာ | ၁၄၉ |

နိဒါန်း

မြတ်စွာဘုရားရှင်သည် သတ္တဝါတို့ မိုတင်းနေထိုင်ရာတွာနများကို (၃၁)ဘုံဟု ပိုင်းခြားကာ မိန့်ကြားတော်မူခဲ့ပါသည်။ ထို(၃၁)ဘုံအနက် ကုသိုလ်ကံအားကောင်းသူတို့ နေထိုင်ရာဖြစ်သော လူနှင့်နတ်များ နေထိုင်ရာဘုံတို့ကို ကာမသုဂ္ဂတိ (၈)ဘုံဟုလည်းကောင်း၊ ရျာန်သမာပတ်ရရှိသူတို့ နေထိုင်ရာဖြစ်သောဘုံတို့ကို ပြဟ္မာဘုံ(၂၀)ဟုလည်းကောင်း၊ အကုသိုလ်ကံများပြားသူတို့ ကျရောက်ဆင်းရဲ့ ရသောဘုံတို့ကို အပါယ်(၄)ဘုံဟုလည်းကောင်း ပိုင်းခြားပောတော်မူခဲ့ပါသည်။ ထို(၃၁)ဘုံ၌ နေထိုင်ကြသော လူနတ်ပြဟ္မာသတ္တဝါတို့သည် အချင်းချင်း ဆက်စပ် မူရှိသဖြင့် ကောင်းကျိုးပြခြင်း၊ မကောင်းကျိုးပေးခြင်းစသည်များကိုလည်း ပြလုပ် နိုင်စွမ်းရှုကြပါသည်။

ထိုသို့ ကောင်းကျိုး၊ ဆိုးကျိုးများကို ပေးနိုင်စွမ်းရှုကြသောကြောင့်ပင် ဝေသာဝဏ်နတ်မင်းကြီးသည် မြတ်စွာဘုရားရှင်အား “သန္တာ ဟန္တာ ညွှောရာ ယက္ခာ ဘဂဝတော အပသန္တာ” အစချို့သော စကားရပ်ဖြင့် “မြတ်စွာဘုရား၏ သာသနာတော်ကို မကြည်ညီ။ မနှစ်သက်ကုန်သော ကြမ်းတမ်းရက်စက် ကုန်သော ဘီလူးတို့သည် ရှုပါကုန်၏။ ထိုဘီလူးတို့ မနှုပ်စက်နိုင်စေရန်နှင့် ထိုဘီလူးတို့က ပြန်လည်စောင့်ရောက်ကြစေရန် အာဇာနာနိုယ်ပရိတ်တော်ကို သင်ကြားရွတ်ဆိုစေတော်မူပါဘုရား” ဟု လျှောက်ထားခဲ့ကြောင်းကို ပါထိကဝေါ ပါဌိုတော်၊ မဟာအာဇာနာနိုယ်သုတ္တနှင့် ဖော်ပြထားပါသည်။

ရေးလူကြီးသူမများကလည်း “လူလိုမှ နတ်လို့၊ နတ်လိုမှ ဤဟ်မ” ဟု နတ်များချုပ်ခင်နှစ်သက်ကာ အစောင့်အရောက်ပြကြစေရေးအတွက် အလေး အနက်ပြောကြားခဲ့ရာ မိမိတို့၏ ကျွန်းမာရေး၊ လူမှုရေး၊ စီးပွားရေးမှာအစ သံသရာ အတွက် အရေးအကြီးဆုံးဖြစ်သော ကုသိုလ်ရေးကိုစွမ်းအတွက်ပါ မြင်အပ်၊ မမြင်အပ် ပုဂ္ဂိုလ်တို့၏ ချစ်ခင်စောင့်ရောက်မှုလည်း လိုအပ်ပါသည်။

သိဖြစ်၍ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော အေသနာတော်များအနက်မှ နတ်တို့ ချစ်ခင်စေသည့် သုတေသနများဖြစ်သော—

- ၁- မဟာအာဏာနာဋီယသုတေသန
- ၂- ကူသိဂါလိသုတေသန
- ၃- ရူးရာဟုလောဝါသုတေသန
- ၄- ဟေမဝတသုတေသန
- ၅- အာဏေကသုတေသန
- ၆- သမစိတ္တသုတေသန
- ၇- ဒေဝတာပိယမနာပဂါထာများနှင့်
- ၈- ပညာလစ္စသုတေသနတို့ကို “နတ်ချစ်သုတေသနရှိသောတော်များ”အဖြစ် ရွေးချယ်စုစည်းထားပါသည်။

ထိနတ်ချစ်သုတေသနများကို ရွှေတ်ဆိုပူဇော်ရာတွင်လည်း အခြားဝတ်ရွှေတ်စဉ်များကဲ့သို့ စနစ်တကျ ရွှေတ်ဆိုပူဇော်နိုင်စေရန် ဘုရားပင့်ခြင်း၊ သီလခံယူဆောက်တည်ခြင်း၊ နတ်များကို ပင့်ဖိတ်ခြင်းစသည့် ရေးဦးပြုဖွယ်အစဉ်များနှင့်တကွ နတ်ချစ်သုတေသနရှိသောတော်များ၏ အနက်အဓိပ္ပာယ်ကိုပါ တစ်ပြိုင်နက် သိရှိနားလည်စေရန် မြန်မာပြန်ကိုပါ ထည့်သွင်းစီစဉ်ထားပါသည်။

နတ်ချစ်သုတေသနရှိသောတော်များကို ရွှေတ်ဆိုပူဇော်ခြင်းအားဖြင့် နတ်များ ချစ်ခင်စောင့်ရောက်ခြင်း၊ ဘေးအန္တရာယ်ကောင်းခြင်း၊ ကိုယ်စိတ်နှစ်ပါး ကြည်လင်ခြင်း၊ ကောင်းကိုး၊ လိုအင်ဆန္ဒများ ပြည့်ဝခြင်းစသော အကိုးတရားများ ရရှိပါစေကြောင်း ဆန္ဒပြုလျက် ဤ“နတ်ချစ်သုတေသနရှိသောတော်များ(ပါဉို-မြန်မာပြန်)”ကို ပုံနှိပ်ထုတ်ဝေအပ်ပါသည်။

နတ်ချစ်သုတေသနရှင်များ

နမော တသေ ဘဂဝတော အရဟတော သမ္မာသမ္မာဒ္ဓသာ။

စိန်ရောင်ခြည်ဘုရားပင့်

အာရိုရသသာ
ဥက္ကာယာ
အိုဗြာဟို
သေတရံသီယော။
ဝနိရာဝ
ဝိရောစန္တို့
နိနော မေ ဌာတု သီသကော။

အာရိုရသသာ အယုတ် အလတ် အမြတ်ပိုင်းခြား လွန်ကြီးမား၍ သုံးပါးဆယ်လီ
ပါရမီတော်အဟုန် စာဂါတော်ဂုဏ်တို့ကြောင့် ခြာက်ရောင်စုံ ကွန်းမြှူးလျက်
‘အာရိုရသ’ဆိုတဲ့ ဘွဲ့ထူးကို အုံကျူးခုံခိုင် ဖက်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မူ
သော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။

ဘမုက္နာရော မျက်ခုံးတော်နှစ်သွယ် အလယ်ပဟိုတည့်တည့်၍။

သူ့ဘုရားရှင်တော်မူတော်မူသာ နှုတ်ပေါ်ပေါ်ပွား ဖြစ်ပေါ်၍ လာတော်မူသော။

ဥက္ကာယာစာ ဆွဲလို့ဆန့်လျှင် နှစ်တောင်ခန့် ရှည်လျားသဖြင့် စိန်သားနှစ်အသွေး
ငွေနှစ်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရှစ်ခွဲရုံ စိန်ကြယ်ပွင့်အနေပုံလို့
ဥက္ကာယာစာ မွေးရှင်တော်ရာတ် လွန်ထူးမြတ်သည့် အရပ်တော်မူလည်းကောင်း။

အိုဗြာဟိုစာ ပတ္တာမြားခေါင်ရန်း နှင့်ဆီပန်းကဲ့သို့ နှီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့်
မပေါ်အောင်ဖုံးပိတ်၍ ထားအပ်သော သွားတော်လေးဆယ် စွဲယ်တော်လေးဆူ
ဖြူရာရာရာတ်တော်ထူးတို့မှုလည်းကောင်း။

နတ်ချုစ်သုတေသနရှင်များ

သေတရံသိယော၊ ပုလဲအနှစ် စိန်စစ်နူး ဘော်ဖြူငွေရှက် ဖြန့်ကြက်စီချယ် ငွေကြယ်ရောင်သန်း ကေလာသင့်တောင်ကို နေအရောင်လွမ်းဘိသကဲ့သို့ မြတ်လေးပန်းစပယ်ငံ ကြာဖြူပွင့်ဝတ်မူးနှင့်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင် ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တစိတ်စိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင် ကြည်တဲ့ စိန်ရောင်ခြည်ရာတ် ဖြူဖွေးသော အဆင်းတော်မြတ်တို့သည်။

ဝနီရာဝ၊ စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင် စိန်သားတောင်ကိုးကဲ့သို့။

ဂိရောစန္ဒာ၊ ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာကြည်နှးလောက်အောင် ရွင်ဖြူးတက်ကွဲ ဘက်မမျှသဖြင့် လုပဆန်းကြယ် တင့်တယ်တော်မူးကြပါပေ ကုန်၏။

သော နီနော၊ ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အော်ရသံ ဘွဲ့ထူးခံ သည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင် ကိုယ်တော်မြတ်ကိုးသည်။

မေ မမ၊ ရုပ်နှင့်နာမ်သာ ထိုနှစ်ဖြာကို သက္ကာယစွဲ အထင်လွှဲ၍ ငါပဲသမုတ် အကျွော်ပုံ၏။

သီသကော၊ ဦးခေါင်းရတနာ မြတ်ရာထားတင် ဦးထိပ်ပြင်၍။

ဌာတု၊ ဘေးရန်ခပ်သိမ်း ကင်းဇိုံမ်းစေ့မူ မေတ္တာပြု၍ ကြည့်ရှုကိုယ်တိုင် ခိုင်ခိုင်မတ်မတ် တန်းရပ်တည်နေတော်မူလှည့်ပါ စိန်ရောင်ခြည် နေတန္တန်းကဲ့သို့ ခွဲဘုန်းတော်သခင် အရှင်မြတ်ကိုးဘုရား။

(လယ်တီပဏ္ဍာတ်-ဦးမောင်ကိုး)

သွကာသကနတော့ချိုး

သွကာသ သွကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗွေဒေါသ ခပ်သိမ်းသော အပြစ်တိုကို ဖျောက်ပါစေခြင်းအကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံယာ ရတနာ ရတနာမြတ်သုံးပါးတိုကို အရိအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြောန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျာသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွှတ်ပြိုးသည်ဖြစ်၍ မင်တရား ဖိုလ်တရား နိုဗ္ဗန်တရားတော်မြတ်ကို ပါလို့၏ အရှင်ဘုရား။

အပါယ်လေးပါး

= ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြီတွောဘုံ၊ အသူရကာယ်ဘုံ။

ကပ်သုံးပါး

= ဒုံ့ဖို့ကွန်ရကပ်၊ သတ္တာနားရကပ်၊ ရောဂါနားရကပ်။

ရပ်ပြစ်ရှစ်ပါး

= ငရဲတိရစ္ဆာန်၊ ပြီတွော၊ အသည်သတ်ဘုံနှင့် အရှပ်-
ပြေားပြေား၊ ပစ္စာပစ္စာရှစ်အရပ်(ဘုရားမပွဲ့ရာအရပ်)၊ မိစ္စာဒို့
ညောက်ပညာမရှိသူ၊ ဘုရားမပွဲ့ရာအခါ၌ လူဖြစ်ရခြင်း။

ရန်သူမျိုးငါးပါး

= ရော၊ မိုး၊ မင်း၊ ခိုးသူ၊ မချုပ်မနှစ်သက်သောသူ။

ဝိပတ္တိတရားလေးပါး

= အပါယ်ဘုံးဖြစ်ပြုစေခြင်း၊ ရပ်ဆင်းအဂံးချို့တဲ့ခြင်း၊ တရား
မစောင့်သူတို့၏ လက်ထက်ပြုဖြစ်ရခြင်း၊ အကုသိုလ်
ကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း။

ဗျာသနတရားငါးပါး

= ဆွဲမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ရောဂါနိုပ်စက်၍
ပျက်စီးခြင်း၊ အယူဝါဒလွှဲမှားပျက်စီးခြင်း၊ အကျင့်သီလ
ပျက်စီးခြင်း။

ငါးပါးသီလ ခံယူဆောက်တည်ခြင်း

အဟံ ဘဏ္ဍာ တိသရဏေန သဟ ပွဲသီလံ ဓမ္မံ ယာစာမို့ အနုဂုဏ်
ကတွာ သီလံ ဒေထ မေ ဘဏ္ဍာ။

ဒုတိယမွှို့ - အဟံ ဘဏ္ဍာ တိသရဏေန သဟ ပွဲသီလံ ဓမ္မံ ယာစာမို့
အနုဂုဏ် ကတွာ သီလံ ဒေထ မေ ဘဏ္ဍာ။

နတ်ချုစ်သုတေနဂါဏ္ဍာတော်များ

တတိယမ္မာ - အဟံ ဘဇ္ဇာ တိသရဏေန သဟ ပဉာသီလံ ဓမ္မံ ယာစာမိ၊
အနုဂါးဟံ ကတွာ သီလံ ဒေထ မေ ဘဇ္ဇာ ॥

အာမ ဘဇ္ဇာ။

နမော တသာ ဘဂဝတော အရဟတော သမ္မာသမ္မာဒ္ဓသာ။

(သုံးကြိမ်)

ဗုဒ္ဓံ သရဏံ ဂ္ဗ္ဗာမိ။
ဓမ္မံ သရဏံ ဂ္ဗ္ဗာမိ။
သံယံ သရဏံ ဂ္ဗ္ဗာမိ။

ဒုတိယမ္မာ ဗုဒ္ဓံ သရဏံ ဂ္ဗ္ဗာမိ။
ဒုတိယမ္မာ ဓမ္မံ သရဏံ ဂ္ဗ္ဗာမိ။
ဒုတိယမ္မာ သံယံ သရဏံ ဂ္ဗ္ဗာမိ။
တတိယမ္မာ ဗုဒ္ဓံ သရဏံ ဂ္ဗ္ဗာမိ။
တတိယမ္မာ ဓမ္မံ သရဏံ ဂ္ဗ္ဗာမိ။
တတိယမ္မာ သံယံ သရဏံ ဂ္ဗ္ဗာမိ။

အာမ ဘဇ္ဇာ။

၁။ ပါဏာတိပါတာ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(သူ့တစ်ပါး၏ အသက်ကို သတ်ခြင်းမှ ရှောင်ကြည်ပါ၏။)

၂။ အဒီဇိုးဒီနာ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(သူ့တစ်ပါး၏ ပစ္စည်းညစ္စာကို နိုးယူခြင်းမှ ရှောင်ကြည်ပါ၏။)

၃။ ကာမေသု မိစ္စာစာရာ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(သူ့တစ်ပါး၏ သားမယားကို ပြစ်မှားကျူးလွှန်ခြင်းမှ ရှောင်ကြည်ပါ၏။)

၄။ မူသာဝါဒီ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(မဟုတ်မမှန် မူသားပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏။)

၅။ သုရာမေရယ်မဇ္ဇာပမာဒ္ဓနာ ဝေရမဏီသီက္ခာပဒံ သမာဒီယာမိ။

(သေရည်သေရက်ကို သောက်စားမူးယစ်ခြင်းမှ ရှောင်ကြည်ပါ၏။)

အာမ ဘဇ္ဇာ။

နတ်ချုပ်သုတေနဂါထာတော်များမရွတ်မိ ရှေးဦးစွာ နတ်များကို ဖိတ်မန္တကပြုခြင်း

သမန္တာ စက္ကဝါငြေသူ၊ အတွေ့'ရွှေနှီး ဒေဝတာ။

သဒ္ဓမ္မံး ပုန်ရာဇာသာ၊ သုဏ္ဍာ သရိုမောက္ခာဒံး။

(ဓမ္မသုဝနကာလာ အယံ ဘဒ္ဒန္တာ။)^၃

- | | |
|----------------|---|
| သမန္တာ | - ဝန်းကျင်ပတ်ချာ ရပ်ဆယ်မျက်နှာမှု။ |
| စက္ကဝါငြေသူ | - ရှစ်သောင်းနှစ်ထောင် အမြင့်ဆောင်သည့် စကြေဝါး
တောင်ရှစ်စိုက် တစ်သောင်းသာ လောကဓာတ်တိုက်
တို့၌။ |
| ဝသန္တာ | - ကြည်သာချမ်းမြေ နေထိုင်ကြကုန်သော။ |
| ဒေဝတာ | - ရောင်ဝါတန်ခိုး ကဲမိုးကြီးမား နတ်အများတို့သည်။ |
| အတွေ့ | - နတ်ချုပ်သုတော်မြတ် ရွှေတ်ဖတ်သရိုမောက္ခာရာ ဤ
နေရာငှာနသို့။ |
| အာဂ္ဗာနှီး | - ညီညာဖြေ စည်းဝေးလာရောက်ကြကုန်လော့။ |
| ပုန်ရာဇာသာ | - သုံးတိုက်ထွေတ်တင် ဘုရင်ဥက္ကဋ္ဌ ရဟန်းမင်းကြီး
ဖြစ်တော်မူသော မြတ်စွာဘုရား၏။ |
| သရိုမောက္ခာဒံး | - နတ်ရွှေနိုဗ္ဗာန် ကျိုးနှစ်တန်ကို ကေန်ဆတ်ဆတ်
ပေးဝေတတ်သည့်။ |
| သဒ္ဓမ္မံး | - ချီးမွှမ်းအုံအား ပြောဆို၍ မကုန်နိုင်သော နတ်ချုပ်
သုတော် သူတော်ကောင်းတရားကို။ |
| သုဏ္ဍာ | - ရိုသေတုပ်ကွဲ နာလှည့်ကြကုန်လော့။ |

နတ်ချုစ်သုတေသနရှင်တော်များ

[ဘဒန္တာ - ညီညာဖြဖြ စည်းဝေးလာရောက်ကြသည့်

ဓမ္မမာမက အိန္တရာ်များတို့။

အယံ ကာလော - ဤသည့်ကာလ ခါသမယသည်ကား။

ဓမ္မသုဝန - သုံးခွင်ထွေတ်ထား ရှင်တော်ဘုရား၏ နတ်ချုစ်သုတေ

ကာလော - တော် နာကြားရမည့် အခါပေတည်း။

(၃-ခေါက်)]

၁-မဟာအာဓာနာဋီယသုတ္တန်

မဟာအာဓာနာဋီယသုတ္တပါဒ်

မဟာအာဓာနာဋီယသုတ်
မြန်မာပြန်

ပွဲမသာဏဝါရ

၁။၂၁ မေ သုတ်—

ကော် သမယံ ဘဂဝါ ရာဇာဟော
ပိုဟာရတိ ဂိုဏ္ဍာရေး ပွဲတော့။

အကျွဲ့နှင့်သည် ဤသို့ ကြားနာခဲ့
ရပါသည်—

အခါတစ်ပါး၌ မြတ်စွာဘုရားသည်
ရာဇာရှိပြည် ဂိုဏ္ဍာရုံးတောင်၌
သီတင်းသုံးနေတော်မူ၏။

အထ ခေါ် စတ္တာရော မဟာရာဇာ^၁
မဟာတိယာ ၁ ယက္ခ သေနာယ တို့သည် ဘီလူးစစ်သည် များစွာဖြင့်
မဟာတိယာ ၁ ဂန္ဓုဗ္ဗသေနာယ မဟာတိယာ လည်းကောင်း၊ ဂန္ဓုဗ္ဗစစ်သည် များစွာ
၁ ကုမ္မဏီသေနာယ မဟာတိယာ ၁ ဖြင့်လည်းကောင်း၊ ကုမ္မဏီစစ်သည်
နာဂသေနာယ စတုနှီးသံ ရက္ခုံ ဌေးပေတွာ များစွာဖြင့်လည်းကောင်း၊ နဂါး
စတုနှီးသံ ဂုံး ဌေးပေတွာ စတုနှီးသံ ဉာဝရဏံ စစ်သည် များစွာဖြင့်လည်းကောင်း
ဌေးပေတွာ အသိကဲန္တာယ ရတ္တိယာ မြို့တံ့ခါးအတွင်း အရပ်လေးမျက်နှာ၌
အသိကဲန္တဝဏ္ဏာ ကေဝလကုပံ ဂိုဏ္ဍာရုံး ကိုယ်ရုံတော်တပ်ချထား၍ မြို့တံ့ခါး
ပွဲတံ့ ဉာဝသေတွာ၏ ယေန ဘဂဝါ ဘဂဝါ။ အနီး အရပ်လေးမျက်နှာ၌ တပ်
တေနပသက်မိသုံး၊ ဥပသက်မိတွာ ဘဂဝါ။ ပေါင်းစု မြို့တော်တပ်ချထား၍ မြို့
အသိဝါအေတွာ့ ကေမနဲ့ နိသီဒီသုံး။

ထိုအခါ နတ်မင်းကြီးလေးယောက်
မဟာတိယာ ၁ ယက္ခ သေနာယ တို့သည် ဘီလူးစစ်သည် များစွာဖြင့်
မဟာတိယာ ၁ ဂန္ဓုဗ္ဗသေနာယ မဟာတိယာ လည်းကောင်း၊ ဂန္ဓုဗ္ဗစစ်သည် များစွာ
၁ ကုမ္မဏီသေနာယ မဟာတိယာ ၁ ဖြင့်လည်းကောင်း၊ ကုမ္မဏီစစ်သည်
နာဂသေနာယ စတုနှီးသံ ရက္ခုံ ဌေးပေတွာ များစွာဖြင့်လည်းကောင်း၊ နဂါး
စတုနှီးသံ ဂုံး ဌေးပေတွာ စတုနှီးသံ ဉာဝရဏံ စစ်သည် များစွာဖြင့်လည်းကောင်း
ဌေးပေတွာ အသိကဲန္တာယ ရတ္တိယာ မြို့တံ့ခါးအတွင်း အရပ်လေးမျက်နှာ၌
အသိကဲန္တဝဏ္ဏာ ကေဝလကုပံ ဂိုဏ္ဍာရုံး ကိုယ်ရုံတော်တပ်ချထား၍ မြို့တံ့ခါး
ပွဲတံ့ ဉာဝသေတွာ၏ ယေန ဘဂဝါ ဘဂဝါ။ အနီး အရပ်လေးမျက်နှာ၌ တပ်
တေနပသက်မိသုံး၊ ဥပသက်မိတွာ ဘဂဝါ။ ပေါင်းစု မြို့တော်တပ်ချထား၍ မြို့
အသိဝါအေတွာ့ ကေမနဲ့ နိသီဒီသုံး။ ကိုယ်ရုံတော်တပ်ချထား၍ မြို့
ကိုယ်ရုံတော်တပ်ချထား၍ မြို့တံ့ခါးအပြင်ဘက် အရပ်လေးမျက်နှာ
၌ ကောင်းထောက်တပ် ချထား၍

နတ်ချုစ်သုတေသနရှိများ

ညီညံးယံ လွန်ပြီးသော သန်းခေါင်ယံ
အခါ၌ အလွန်နှစ်သက်ဖွယ် အဆင်း
ရှိသည်ဖြစ်၍ ဂိမ္မကုဋ္ဌ တစ်တောင်
လုံးကို ထွန်းလင်းစေလျက် မြတ်စွာ
ဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ
ဘုရားကို ရှိသေစွာရှိရိုးပြီးလျှင် တစ်ခု
သောနေရာ၌ ထိုင်နေကုန်၏။

တော် ရေး ယက္ခာ အပွဲကရွှေ ဘဂဝန္တာ
အဘိဝါဒေတွာ ကေမန္တာ နိသိဒီသု၊ ကေမန္တာ နိသိဒီသု၊
အပွဲကရွှေ ဘဂဝတာ သန္တာ သမ္မာဒီသု၊ သမ္မာဒီသု၊
သမ္မာဒီယံ ကထံ သာရဏီယံ သမ္မာဒီယံ၊ သမ္မာဒီယံ၊
ဂိတ်သာရေတွာ ကေမန္တာ နိသိဒီသု၊ အပွဲကရွှေ ယေန ဘဂဝါ
အပွဲကရွှေ ယေန ဘဂဝါ တေန္မာလို့ ပဏာမေတွာ ကေမန္တာ နိသိဒီသု၊
အပွဲကရွှေ နာမဂေါတ္တာ သာဝေတွာ ကေမန္တာ နိသိဒီသု၊ အပွဲကရွှေ
တုဏ္ဍာဘူတာ ကေမန္တာ နိသိဒီသု။

ထိုနှစ်တို့တွင် အချို့သော နတ်
တို့သည် မြတ်စွာဘုရားကို ရှိရိုးလျက်
တစ်ခုသောနေရာ၌ ထိုင်နေကုန်၏။ အချို့သော နတ်တို့သည် မြတ်စွာ
ဘုရားနှင့်အတူ ဝမ်းပြောက်ဝမ်းသာ
နှုတ်ဆက်ပြောဆိုကုန်၏။ ဝမ်းပြောက်
ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို
ပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ
ကုန်၏။ အချို့သော နတ်တို့သည်
မြတ်စွာဘုရားဆီသို့ လက်အုပ်ချို့
လျက် တစ်ခုသော နေရာ၌ ထိုင်နေ
ကုန်၏။ အချို့သော နတ်တို့သည်
(ဖိမိတို့) အမည် အနွယ်ကို ပြောကြား
၍ တစ်ခုသောနေရာ၌ ထိုင်နေကုန်
၏။ အချို့သော နတ်တို့သည်
တိတ်ဆိတ်စွာ တစ်ခုသောနေရာ၌
ထိုင်နေကုန်၏။

၂။ ကေမန္တီ နိသိဒ္ဓာ ခေါ် ဝေသုဝဏေ၊ မဟာရာဇာ ဘဂဝန္တီ တောဒပေါစ—

၂။ တစ်ခုသောနေရာ၌ ထိုင်နေပြီး သော ဝေသုဝဏ်နတ်မင်းကြီးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—

“သန္တီ ဟိ ဘဏ္ဍာ ညြဲဗျာ ယက္ခာ ဘဂဝတော အပွဲသန္တာ၊ သန္တီ ဟိ ဘဏ္ဍာ ညြဲဗျာ ယက္ခာ ဘဂဝတော ပသန္တာ၊ သန္တီ ဟိ ဘဏ္ဍာ မဏ္ဍာမာ ယက္ခာ ဘဂဝတော အပွဲသန္တာ၊ သန္တီ ဟိ ဘဏ္ဍာ မဏ္ဍာမာ ယက္ခာ ဘဂဝတော ပသန္တာ၊ သန္တီ ဟိ ဘဏ္ဍာ နိစာ ယက္ခာ ဘဂဝတော အပွဲသန္တာ၊ သန္တီ ဟိ ဘဏ္ဍာ နိစာ ယက္ခာ ဘဂဝတော ပသန္တာ၊ ယသုယျာန ခေါ် ပန ဘဏ္ဍာ ယက္ခာ အပွဲသန္တာယေဝ ဘဂဝတော။

“အရှင်ဘုရား မြတ်စွာဘုရားအား မကြည်ညီ၍သော တန်ခိုးကြီးသော ဘီလူးတို့သည် ရှုပါကုန်၏၊ အရှင် ဘုရား မြတ်စွာဘုရားအား ကြည်ညီ၍ သော တန်ခိုးကြီးသော ဘီလူးတို့သည် ရှုပါကုန်၏၊ အရှင်ဘုရား မြတ်စွာ ဘုရားအား မကြည်ညီ၍သော တန်ခိုး အလတ်စားရှုံးသော ဘီလူးတို့သည် ရှုပါကုန်၏၊ အရှင်ဘုရား မြတ်စွာ ဘုရားအား ကြည်ညီ၍သော တန်ခိုး အလတ်စားရှုံးသော ဘီလူးတို့သည် ရှုပါကုန်၏၊ အရှင်ဘုရား မြတ်စွာ ဘုရားအား မကြည်ညီ၍သော တန်ခိုး အနိမ့်စားရှုံးသော ဘီလူးတို့သည် ရှုပါ ကုန်၏၊ အရှင်ဘုရား မြတ်စွာဘုရား အား ကြည်ညီ၍သော တန်ခိုးအနိမ့် စားရှုံးသော ဘီလူးတို့သည် ရှုပါကုန်၏။ အရှင်ဘုရား များသောအားဖြင့် ဘီလူးတို့သည် မြတ်စွာဘုရားအား မကြည်ညီကြပါကုန်။

တံ ကိသာ ဟေတု၊ ဘဂဝါ ဟိ အဘယ်ကြောင့်ဆိုသော် မြတ်စွာ
ဘဏ္ဍာ ပါကာတိပါတာ ဝေရမဏီယာ ဓမ္မံ ဘုရားသည် အသက်သတ်ခြင်းမှ
ဒေသတိ၊ အဖိန္ဒာဒါနာ ဝေရမဏီယာ ရှေ့ငြားခြင်းလှ တရားကို ဟော
ဓမ္မံ ဒေသတိ၊ ကာမေသု မိစ္စာစာရာ တော်မူ၏။
ဝေရမဏီယာ ဓမ္မံ ဒေသတိ၊ မှသာဝါဒီ မပေးသော ဥစ္စာကို နိုးပူးခြင်းမှ
ဝေရမဏီယာ ဓမ္မံ ဒေသတိ။ သုရာ- ရှေ့ငြားခြင်းလှ တရားကို ဟော
မေရယမဇ္ဈားမာဒ္ဓာနာ ဝေရမဏီယာ ဓမ္မံ တော်မူ၏။
ဒေသတိ။

ကာမဂုဏ်တို့၌ မှားသောအားဖြင့်
ကျိုးခြင်းမှ ရှေ့ငြားခြင်းလှ တရား
ကို ဟောတော်မူ၏။

မဟုတ်မမှန်သော စကားကို
ပြောခြင်းမှ ရှေ့ငြားခြင်းလှ တရား
ကို ဟောတော်မူ၏။

မူးယစ်မေ့လျော့ကြောင်းဖြစ်သော
သေအရက်ကို သောက်ခြင်းမှ
ရှေ့ငြားခြင်းလှ တရားကို ဟော
တော်မူ၏။

ယော့ယျာန ခေါ် ပန ဘဏ္ဍာ
ယက္ခာ အပွဲ့ဗိုလ်ရတာယေဝ ပါကာတိ-
ပါတာ၊ အပွဲ့ဗိုလ်ရတာ အဖိန္ဒာဒါနာ၊
အပွဲ့ဗိုလ်ရတာ ကာမေသု မိစ္စာစာရာ၊
အပွဲ့ဗိုလ်ရတာ မှသာဝါဒီ၊ အပွဲ့ဗိုလ်ရတာ
သုရာမေရယမဇ္ဈားမာဒ္ဓာနာ။ တေသံ တံ
ဟောတိ အဖိုယ် အမနာပံ့။

အရှင်ဘုရား ဘီလူးတို့သည် များ
သောအားဖြင့် အသက်သတ်ခြင်းမှ
မရှေ့ငြားခြင်းကြောင်း၊ မပေးသော
ဥစ္စာကို နိုးယူခြင်းမှ မရှေ့ငြားခြင်း
ကြောင်း၊ ကာမဂုဏ်တို့၌ မှားသော
အားဖြင့် ကျိုးခြင်းမှ မရှေ့ငြားခြင်းကြောင်း၊
ကိုနှင့် မဟုတ်မမှန်သောစကားကို
ပြောခြင်းမှ မရှေ့ငြားခြင်းကြောင်း၊

မူးယစ် မွေလျှောက်းဖြစ်သော
သေအရက်ကို သောက်ခြင်းမှ
မရှေ့ကြော်ကြကုန်၊ ထို နတ်ဘီလူး
တို့သည် ထိုတရားတော်ကို မနှစ်
သက် မမြတ်နိုးကြပါ။

သိန္တ္တ ဟန္တ္တ ဘဂဝတော
သာဝကာ အရည်ဝနပတ္တာနို ပန္တာနို
သေနာသနာနို ပဋိသေဝန္တ္တ အပွဲသဒ္ဓိနို
အပွဲနိုဒ္ဓိသာနို ဝိဇ္ဇဝတာနို မနှသု-
ရာဟသေယဉ်ကာနို့ ပဋိသလွှာနသာ-
ရုပွဲနို။ တတ္တ သိန္တ္တ ညွှာရာ ယက္ခာ
နိုဝိသိနော၊ ယေ ကူးမသို့ ဘဂဝတော
ပါဝစနေ အပွဲသန္တာ တေသံ ပသာဒါယ
ညိုက္ခာတု ဘန္တ္တ္တ ဘဂဝတော အာဇာနာရှိယ
ရက္ခာ ဘိက္ခာနို့ ဘိက္ခာနို့ ညပါသကာနို
ညပါသိကာနို့ ဂုဏ်ယာ ရက္ခာယ
အဝိဟိုသာယ အသုဝိဟာရာယာတို့။

အရှင်ဘုရား မြတ်စွာဘုရား၏
တပည့်တို့သည် အသံနည်းကုန်သော
ပြည်ရွှေတွန်သံ မရှိကုန်သော လူတို့၏
အငွေးအသက် ကင်းကုန်သော လူတို့
၏လျှို့ဝှက်သောအမှုကို ပြခြင်းငှာ
ရုပွဲနို။ တို့ကုန်သော ကိန်းအောင်း၍
နေခြင်းငှာ လျောက်ပတ်ကုန်သော
ဝေးကွာသော တောကျောင်းတို့ကို မိုး
နေထိုင်ပါကုန်၏။ တို့ကျောင်းတို့
၌နေသော တန်ခိုးကြီးသော ဘီလူး
တို့သည် ရှိပါကုန်၏။ အကြောင်းဘီလူး
တို့သည် မြတ်စွာဘုရား၏ သာသနာ
တော်၌ မကြည်ညီကုန်၊ ထိုဘီလူး
တို့ကို ကြည်ညီစေရန် မြတ်စွာဘုရား
သည် အာဇာနာရှိယမည်သော ပရိတ်
အရုံအတားကို ရဟန်းယောကျား
ရဟန်းမိန်းမ ညပါသကာယောကျား
ညပါသိကာမိန်းမတို့၏ အကာအကွယ်

အစောင့်အရှောက် ဖြစ်ခြင်းငှာ သင်
ပေးတော်မူပါလေ့”ဟု (လျှောက်၏)။

အမိတ်သေသိ ဘဂဝါ တုက္ခိဘာဝနာ။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်
နေခြင်းဖြင့် လက်ခံတော်မူ၏။

အထ ခေါ် ဝေသာဝဏော မဟာ—
ရာဇာ ဘဂဝတော့ အမိတ်သနံ ဝိဒီတွာ
တာယံ ဝေလာယံ ကူးမံ အာဇာနာနိုယံ
ရက္ခံ အဘာသိ—

ထိုအခါ ဝေသာဝဏ်နတ်မင်းကြီး
သည် မြတ်စွာဘုရား၏ လက်ခံတော်
မူခြင်းကိုထိ၍ ထိုအခါ၌ အာဇာနာနိုယံ
မည်သော ဤအစောင့်အရှောက်
(ဂါထာ)ကို ရွှေ့ဆိုလျှောက်ထား၏။

၃။ ဝိပသိသု စံ နမတ္ထာ။
စက္ခာမန္တသု သိရီမတော့။
သိခိသုပိ စံ နမတ္ထာ။
သဗ္ဗာဘူတာနာကမို့နော့။

၃။ စက္ခာလီးပါးရှိတော်မူသော ဘုန်း
ကျက်သရေနှင့် ပြည့်စုံတော်မူသော
ဝိပသိုံ မြတ်စွာဘုရားအား အကျွန်ုပ်
၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။
သတ္တဝါအားလုံးကို သနားတော်မူ
တတ်သော သိခိမြတ်စွာဘုရားအား
လည်း အကျွန်ုပ်၏ ရှိခိုးခြင်းသည်
ဖြစ်ပါစေသတည်း။

ဝေသာဘုသု စံ နမတ္ထာ။
နှာတကသု တပသို့နော့။
နမတ္ထာ။ ကကုသန္တသု၊
မာရသေနာပမို့နော့။

ကိုလေသာကို စင်ကြယ်စေ
ပြီးသော ခြိုးခြုံသော အကျွန်ုပ်ရှိတော်
မူသော ဝေသာဘု မြတ်စွာဘုရားအား
အကျွန်ုပ်၏ ရှိခိုးခြင်းသည် ဖြစ်ပါစေ

သတည်း၊ မာရစစ်သည်ကို ဖျက်ဆီး
တတ်သော ကက္ခသနမြတ်စွာဘုရား
အား အကျွို့ပို့ ရှိခိုးခြင်းသည်
ဖြစ်ပါစေသတည်း။

ကောဏာဂမနသု နမထွေ။
ဗြာဟွှေဏသု ဂုသီမတောာ။
ကသုပသု စု နမထွေ။
ဝိပ္ပမူတွေသု သဗ္ဗ္ဗို။

အိုရသသု နမထွေ။
သကျပုတွေသု သီရိမတောာ။
ယော ကူမံ ဓမ္မံ ဒေသေသီး
သဗ္ဗ္ဗုကွာပန့်ဒန်း။

မကောင်းမှုကို အပပြုတော်မူ
ပြီးသော ကျွဲ့သုံးပြီးသော မရှိပြုဟွှေ-
စရိယရှိတော်မူ့သော ကောဏာဂုံး
မြတ်စွာဘုရားအား အကျွို့ပို့
ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း
အခါခ်ပိုမ်း ဝိမ့်တိုင်းပါး၏ အစွမ်း
ဖြင့် လွှတ်မြောက်တော်မူသော
ကသုပမြတ်စွာဘုရားအား အကျွို့ပို့
၏ ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။

အကြိုင် သာကိုဝင်မင်းသား ဖြစ်
တော်မူသော မြတ်စွာဘုရားသည်
ဆင်းရဲခ်ပိုမ်းကို ပယ်ဖျောက်တတ်
သော ကျိုအာဇာနာင့်ယ ပရိတ်တရား
တော်ကိုဟောတော်မူ၏ကိုယ်တော်မူ
ထွောက်သော ရောင်ခြည်ရှိတော်မူသော
ဘုန်းကျောက်သရေနှင့် ပြည့်စုံတော်
မူသော သာကိုဝင် မင်းသား ဖြစ်တော်
မူသော ထို(ဂေါတမ) မြတ်စွာဘုရား
အား အကျွို့ပို့ ရှိခိုးခြင်းသည် ဖြစ်ပါ
စေသတည်း။

ယောက် စာပိ နိဗ္ဗာတာ လောကေ၊
ယထာဘူတံ ဝိပသီသုံး။
တော် အော်သုဏာထုံး
မဟန္တာ ဝိတသာရဒါ။

ဟိတ် ဒေဝမန့်သုံးနဲ့
ယံ နမသုန္တာ ဂေါတမံ။
ဝိဇ္ဇာစရဏာသမွန်း
မဟန္တာ ဝိတသာရဒံ။

လောက်၍ ကိုလေသာ ငြိမ်း
တော်မူကုန်ပြီးသော အကြင် (ဝိပသီ
စသော) မြတ်စွာဘုရားတို့သည်
(အလုံးစုံသော တရားတို့ကို) ဟုတ်
မှန်စွာ သိမ်းမြင်တော်မူကုန်၏။ ထို
မြတ်စွာဘုရားတို့သည် ကုန်းစကား
ကို မဆိုကုန်၊ ကြီးမြတ်တော်မူကုန်၏။
ကြောက်ရုံးခြင်း ကင်းတော်မူကုန်၏။

နတ် လူတို့၏ အကျိုးစီးပွားကို
ဆောင်တော်မူတတ်သော အသိ
ဉာဏ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏာ’ တရား
တို့နှင့် ပြည့်စုံတော်မူသော ကြီးမြတ်
တော်မူသော ကြောက်ရုံးခြင်းကင်း
တော်မူသော အကြင် ဂေါတမ
မြတ်စွာဘုရားကို (နတ်လူတို့သည်)
ရှိစိုးကြကုန်၏။ (ထိုဂေါတမ မြတ်စွာ
ဘုရားအားလည်းကောင်း၊ ထိုဝိပသီ
စသော မြတ်စွာဘုရားတို့အား
လည်းကောင်း အကျွော်၏ ရှိစိုးခြင်း
သည် ဖြစ်ပါစေသတည်း)။

၄။ ယတော ညရှစ်တိ သူရှိယော၏
အာဒီဇာဌာ မဏ္ဍာလီ မဟာ။
ယသု စုရှစ်မာနသု၊
သံဝရှိပါ နိရှားတိ။
ယသု စုရှုတေ သူရှိယော
ဒိဝသောတိ ပရှုတိ။

ရဟဒေါပါ တထွေ ဂျီရော၊
သမုဒ္ဓိ သရိတောဒကော။
ငံ တံ တထွေ အနှစ်း
သမုဒ္ဓိ သရိတောဒကော။

ကူတော သာ ပုရိမာ ဒီသာ၊
ကူတိ နံ အာစိက္ခတိ အနော။
ယံ ဒီသံ အဘိပါလေတိ၊
မဟာရာဇာ ယသသိ သော။

၄။ အကြုံအရပ်မှ အလွန်
ထွေန်းလင်းတောက်ပသော ကြီးကျယ်
သော အဝန်းရှိသော နေမင်းသည်
ထွေက်လာ၏၊ အကြုံနဲ့အဖို့၌
နေမင်းထွေက်လာသည်ရှိသော် ညျှော်
သည်လည်း ကွယ်ပျောက်၏၊ အကြုံ
နဲ့အဖို့၌ နေထွေက်လာသည်ရှိသော်
နဲ့ဟူ၍ ဆိုအပ်၏။

ထိုနေထွေက်ရာအရပ်၌ မြစ်ကြီး
မြစ်ပယ်တို့မှ သက်ဝင်သော ရေရှိ
သော စီးသွားသော နက်စွာသော
ရေအထုသည်လည်းရှိ၏၊ ထိုနေ
ထွေက်ရာအရပ်က ရေအထုကို
မြစ်ကြီး မြစ်ပယ်တို့မှ သက်ဝင်သော
ရေရှိသော သမုဒ္ဓရာဟူ၍ (လူတို့)
သိပါကုန်၏။

ဤစည်းဝေးရာအရပ်မှ ထိုအရပ်
သည် အရှေ့အရပ်မည်၏၊ များသော
အခြားအရုံရှိသော ဂန္ဓဗ္ဗနတ်တို့ကို
အစိုးရသော အမည်အားဖြင့် စတရုံ
ဟုခေါ်သော နတ်မင်းကြီးသည်
အကြုံအရပ်ကို စောင့်၏၊ ထိုအရပ်
ကို လူတို့သည် အရှေ့အရပ်ဟု

ခေါ်ပါကုန်၏၊ ထိုဓာတ်ရွှေ နတ်မင်းကြီး
သည် ဂန္ဓာဗုဒ်တို့ ခြံးရုံလျက် ကခုန်
သို့ဆုံးတို့ဖြင့် မွေ့လျှော်၏။

ဂန္ဓာဗုဒ် အမိပတိ။
ဓာတ်ရွှေတိ နာမသော။
ရမတိ နစ္စဂါတေဟို၊
ဂန္ဓာဗုဒ်ဟို ပုံရက္ခတောာ။
ပုံတွာဟို တသု ဗဟဝါ။
ကေနာမာတိ မေ သုတံ။
အသိတိ ဒေသ ကော စ၊
ကူန္တနာမာ မဟ္မာလာ။

တေ စာပိ ပုံစံ ဒီသွာနာ
ပုံစံ အာဒီစ္စဗန္တာနံ။
ကူရတောဝ နမသုန္တာ
မဟန္တာ ဝိတသာရာ။

နမော တေ ပုံရိသာဇညာ
နမော တေ ပုံရိသုတွေမာ။

ထိုဓာတ်ရွှေနတ်မင်းကြီး၏ သား
တို့သည် များပါကုန်၏၊ အမည်ချင်း
တူကုန်၏ဟု အကျွော်ပိသည် ကြားရ^{ူး}
ဖူးပါ၏၊ ကိုးကျိုးပိတစ်ယောက် ရှိပါ၏၊
ကူန္တအမည် ရှိပါကုန်၏၊ ခွန်အားကြီး
ပါကုန်၏။

ထိုသားတို့သည်လည်း သစ္ာ
လေးပါးကို သိုတော်မူသော နေမင်း၏
အဆွဲဖြစ်တော်မူသော ကြီးမှတ်
တော်မူသော ကြောက်ရုံခြင်း ကင်း
တော်မူသော မြတ်စွာဘုရားကို
ဖြင်သော် အဝေးကပင်လျှင် ရှိခိုး
ပါကုန်၏။

ယောကျားအာဇာနည် ဖြစ်တော်
မူသော မြတ်စွာဘုရား အရှင်ဘုရား

ଗୁରୁଲେଖ ବୁଦ୍ଧାଙ୍ଗୀ
 ଆମନ୍ତିକାରୀ ତା ହାତିକି
 ସୁତା ଫେତା ଆହିଅଣୁବେଳା
 ତାହା ଏଠା ପେନ୍ଦରିବେଳା

ଶିଖ ୦କ୍ଷତ ଗେତମ୍ଭା
 ଶିଖ ୦କ୍ଷତ ଗେତମ୍ଭା
 ଧିନ୍ଦାରବଣାଵମୁଖୀ
 ଭୁତ୍ତି ୦କ୍ଷତ ଗେତମ୍ଭା

၅။ ယေန ပေတာ ပရုစ္ဆို
ပိသုကာ ပိဋ္ဌမံသိကာ။
ပါကာတိပါတိနော လုဒ္ဒို
စောရာ နေကတိကာ နော။

“သင်တို့သည် မာရ်ပါးပါးကို
အောင်တော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ရှိနိုးကုန်သလော”ဟူသော
ထိုအမေးစကားကို မပြတ်ကြားရပါ
ကုန်၏၊ ထိုကြာင့်“မာရ်ပါးပါးကို
အောင်တော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ပါတီရိုခိုးကုန်၏”ဟု ဆိုပါ
ကုန်၏၊ အသိဉာဏ် ‘စိုး’ အကျင့်
‘စရုဏ်’ တရားတို့၏ ပြည့်စုတော်မူ
သော သစ္စာလေးပါးကို သိတော်
မူသော ဂေါတမမြတ်စွာဘုရားကို
အကျွန်းပို့သည် ရိုခိုးပါကုန်၏။

၉။ သေပြီးသူတိုကိုလည်းကောင်း၊
ကုန်းစကားပြောသူတို့ကိုလည်း
ကောင်း၊ လျှို့ဝှက်သောအမှုပြုသူတို့ကို
လည်းကောင်း (တံစိုးစားသူတို့ကို

နတ်ချုစ်သုတေသနရှင်

ကူတော့သာ ဒက္ခိဏာ ဒီသာ၊
ကူတိ နဲ့ အာစိက္ခတိ ရနော॥
ယံ ဒီသံ အဘိပါလေတိ၊
မဟာရာဇာ ယသသိ သော॥

ကူမှုဏ္ဍာနဲ့ အဓိပတိ၊
ဝိရှုဇ္ဈာကူတိ နာမသော॥
ရမတိ နစ္စဂိတေဟိ၊
ကူမှုဇ္ဈာဟိ ပုရက္ခတော့॥

ပုစွာပိ တသာ ဗဟဝါ၊
ကေနာမာတိ မေ သုတံဃား၊
အသီတိ ဒသ ကော စ၊
ကူနှုန်ာမာ မဟာဗ္ဗလာ॥

လည်းကောင်း)၊ သူ့အသက်သတ်
လေ့ရှိသူတို့ကို လည်းကောင်း၊ အလို
ကြီးသူတို့ကိုလည်းကောင်း၊ ခိုးသူ
တို့ကိုလည်းကောင်း၊ ကြမ်းတမ်း
သောအမှု ပြုသူတို့ကိုလည်းကောင်း
အကြင်အရပ်မျက်နှာ အဖို့ဖြင့် (ထုတ်
လေကုန်လေ့ ဟူ၍) ဆိုအပ်ကုန်၏။

ဤစည်းဝေးရာအရပ်မှ ထို
အရပ်သည် တောင်အရပ် မည်ပါ၏။
များသော အခြားအခံ ရှိသော ကူမှုဏ်
နတ်တို့ကို အစိုးရသော အမည်
အားဖြင့် ဝိရှုဇ္ဈာ၏သော နတ်မင်း
ကြီးသည် အကြင်အရပ်ကို စောင့်၏။
ထိုအရပ်ကို လူတို့သည် တောင်
အရပ်ဟူ၍ ၏ပါကုန်၏။ ထိုဝိရှုဇ္ဈာ
နတ်မင်းကြီးသည် ကူမှုဏ်နတ်တို့
ခြံရုံလျက် ကခုန် သီဆိုပွဲတို့ဖြင့်
မွေ့လျှော်၏။

ထိုဝိရှုဇ္ဈာနတ်မင်း၏ သားတို့သည်
များပါကုန်၏။ အမည်ချင်း တူကုန်၏
ဟု အကျွန်းပိသည် ကြားရဖူးပါ၏။
ကိုးကိုပိတစ်ယောက် ရှိပါ၏။ ကူနှု
အမည် ရှိပါကုန်၏။ ခွဲန်အားကြီး
ပါကုန်၏။

တေ စာပိ ဗုဒ္ဓံ ဒီသွားနာ
ဗုဒ္ဓံ အာဒီစွာပန္တူနံ။
ဒူရတောဝ နမသုတေသန။
မဟန္တံ ဝိတသာရာ။

နမော တေ ပုရိသာဇား၊
နမော တေ ပုရိသုတ္တမာ။
ကုသလေန သမေကွာသိုံး၊
အမန္တသာပိ တံ ဝန္တနိုံး။
သုတံ နေတံ အသိကျသော၊
တသွား တံ ဝအေမသော။
နိုံး ဝန္တထ ဂေါတမံး၊
နိုံး ဝန္တာမ ဂေါတမံး။
ဝိဇ္ဇာစရဏသမွန္တံး၊
ဗုဒ္ဓံ ဝန္တာမ ဂေါတမံး။

ထိုသားတို့သည်လည်း သစ္ာ
လေးပါးကို သိတော်မူသော နေမင်း၏
အဆွဲဖြစ်တော်မူသော ကြီးမြတ်
တော်မူသော ကြောက်ရုံခြင်း ကင်း
တော်မူသော မြတ်စွာဘုရားကို
မြင်သော အဝေးကပင်လျှင် ရှိခိုး
ပါကုန်၏။

ယောက်ဌားအာဇာနည်ဖြစ်တော်
မူသော မြတ်စွာဘုရား အရှင်ဘုရား
အား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်
၏။ ယောက်ဌားမြတ်ဖြစ်တော်မူသော
မြတ်စွာဘုရား အရှင်ဘုရားအား
(အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်
၏။ (အရှင်ဘုရားသည်) သုတ္တညာတ
ဥက်တော်ဖြင့် (သတ္တဝါအားလုံး
ကို)ရှုကြည်တော်မူပေါ်ဟု ဆို၍
နတ်တို့သည်လည်း ထိုအရှင်ဘုရားကို
ရှိခိုးပါကုန်၏။

“သင်တို့သည် မာရ်ပါးပါးကို
အောင်တော်မူသော ဂေါတမ မြတ်စွာ
ဘုရားကို ရှိခိုးကုန်သလော” ဟူ
သော ထိုအမေးစကားကို မပြတ်ကြား
ပါကုန်၏။ ထိုကြောင့် “မာရ်ပါးပါးကို
အောင်တော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ပါတို့ရှိခိုးကုန်၏”ဟု ဆိုကြ

ပါကုန်၏၊ အသိညာ၏ ‘ဝိဇ္ဇာ’ အကျင့်
‘စရာ’ တရားတို့နှင့် ပြည့်စုံတော်
မူသော သစ္စာလေးပါးကို သိတော်
မူသော ဂေါတမမြတ်စွာ ဘုရားကို
အကျွမ်းပို့သည် ရှိခိုးပါကုန်၏။

၆။ ယတ္ထ စောဂ္ဂစ္တီ သူရိယော၊
အာဒီဇ္ဈာ မဏ္ဍာလီ မဟာ။
ယသာ စောဂ္ဂမာနသာ၊
ဒိဝသောပါ နိရှုံးတီ။
ယသာ စောဂ္ဂတေ သူရိယော၊
သံဝရိတီ ပုဂ္ဂစ္တီ။

ရဟဒေါပါ တတ္ထ ဂ္ဗိုရော၊
သမုဒ္ဒေါ သရိတောဒကော။
ငံ တံ တတ္ထ အနှစ်း၊
သမုဒ္ဒေါ သရိတောဒကော။

ဂုတော သာ ပုစ္စ်မာ ဒီသာ၊
ဂုတီ နဲ့ အာစိက္ခတီ ဖောာ။

၆။ အကြံုံးအရပ်၌ အလွန်ထွန်းလင်း
တောက်ပသော ကြီးကျယ်သော
အဝန်းရှိသော နေမင်းသည် ဝင်၏။
အကြံုံးအရပ်၌ နေဝင်သွားသည်
ရှိသော နေသည်လည်း ကွယ်ပျောက်
၏။ အကြံုံးနေဝင် သွားသည်ရှိသော
ညွှေဟူ၍ ဆိုအပ်၏။

နေဝင်ရာအရပ်၌ မြစ်ကြီး မြစ်ငယ်
တို့မှ သက်ဝင်သော ရေရှိသော
နှက်စွာသော ရေအထုသည်လည်း
ရှိ၏။ ထိုနေဝင်ရာအရပ်က ထိုရေ
အထုကို မြစ်ကြီးမြစ်ငယ်တို့မှ
သက်ဝင်သော ရေရှိသော သမုဒ္ဒရာ
ဟူ၍ (လူတို့)သိပါကုန်၏။

ဤစည်းဝေးရာအရပ်မှ ထို အရပ်
သည် အနောက်အရပ် မည်၏။

မဟာအာဏာနှင့်ယသုတေ၏(ပါဉို-မြန်မာပြန်)

၁၁

ယံ ဒီသံ အဘိပါလေတိ၊
မဟာရာဇာ ယသသိ သော။

များသော အခြေအရံရှိသော နတ်နဂါး
တို့ကို အစိုးရသော အမည်အားဖြင့်
ဝိရှုပက္ခာဟူခေါ်သော နတ်မင်းကြီး
သည် အကြောင်အရပ်ကို စောင့်၏။
ထိုအရပ်ကို လူတို့သည် အနောက်
အရပ်ဟူ၍ ခေါ်ပါကုန်၏။ ထိုပိရှုပက္ခာ
နတ်မင်းကြီးသည် နဂါးတို့ ခြုံရလျက်
ကချိန်သို့ပဲတို့ဖြင့် မွေ့လျှော်၏။

နာဂါန္ဓာ အစိပတိ၊
ဝိရှုပက္ခာတိ နာမသော။
ရမတိ နစ္စဂိုတေဟို၊
နာဂေဟေဝ ပုရက္ခာတောာ။

ဝိရှုပက္ခာနတ်မင်းကြီး၏ သားတို့
သည် များပါကုန်၏။ အမည်ချင်း
တူကုန်၏ဟု အကျွမ်းပိသည် ကားရဖူး
ပါ၏။ ကိုးကျိုပ်တစ်ယောက်ရှုပါ၏။
ကူးအမည် ရှိပါကုန်၏။ ခွန်အားကြီး
ပါကုန်၏။

ပုတ္တာပိ တသာ ဗဟာဝါ၊
ကေနာမာတိ မေ သုတံ။
အသီတိ ဒသ ကောာ စ၊
ကူးနှုန်းမာ မဟာဗုလာ။

ထိုသားတို့သည်လည်း သစ္စာ
လေးပါးကို သိတော်မူသော နေမင်း၏
အဆွေ့ ဖြစ်တော်မူသော ကြီးမြတ်
တော်မူသော ကြောက်ရွှေခြင်း ကင်း
တော်မူသော မြတ်စွာဘုရားကို
မြင်သော် အဝေးကပင်လျှင် ရှိရှိုးပါ
ကုန်၏။

တေ စာပိ ဗုဒ္ဓံ ဒီသွာနာ၊
ဗုဒ္ဓံ အာဒီစွာပန္တာ၏။

ယောက်ဗျားအာဇာနည် ဖြစ်တော်
မူသော မြတ်စွာဘုရား အရှင်ဘုရား

**နူရတောဝ နမသာန္တိ၊
မဟန္တိ ဝီတသာရှုံး။**

**နမော တော့ ပုရိသာအညာ၊
နမော တော့ ပုရိသုတ္တမ။
ကုသလေန သမေကွဲသို့၊
အမန္တသာပိ တံ့ ဝန္တန္တိ။
သုတံ့ နေတံ့ အသိဏ္ဍာသော၊
တသွာ့ ငံ့ ဝဒေမသော။**

**ဖိန်း ဝန္တထ ဂေါတမံ၊
ဖိန်း ဝန္တာမ ဂေါတမံ။
ဝိဇ္ဇာစရဏာသမ္မန္တိ၊
ဗုဒ္ဓံ ဝန္တာမ ဂေါတမံ။**

အား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ ယောက်ဗျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၊ အရှင်ဘုရားအား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏၊ (အရှင်ဘုရားသည်) သုဓာညြတ် ဥက္ကတ်တော်ဖြင့် (သတ္တဝါအားလုံးကို) ရှိကြည်တော်မူပေ၏ဟုဆို၍ နတ်တို့ သည်လည်း ထိုအရှင်ဘုရားကို ရှိခိုးပါကုန်၏။

“သင်တို့သည် မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာ ဘုရားကို ရှိခိုးကုန်သလော”ဟူသော ထိုအမေးစကားကို မပြတ်ကြားရပါ ကုန်၏၊ ထိုကြာ့င့် “မာရ်ငါးပါးကို အောင်တော်မူသော ဂေါတမမြတ်စွာ ဘုရားကို ငါတို့ရှိခိုးကုန်၏”ဟု ဆိုပါကုန်၏၊ အသိဥက္ကတ် ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’ တရားတို့နှင့် ပြည့်စုံတော်မူသော သစ္စာလေးပါးကို သိတော်မူသော ဂေါတမမြတ်စွာ ဘုရားကို အကျွန်ုပ်တို့သည် ရှိခိုးပါ ကုန်၏။

ၧ။ ယေန ညွှေရကုရှေ့။
မဟာနေရာ သုဒသနော။
မနုသာ တထ္ထ အယန္တီ။
အမမာ အပရိဂုဏာ။

န တေ ပီံး ပဝပန္တီ။
နပိ နိယန္တီ နှုံလာ။
အကာဋ္ဌပါကိမံ သာလို့
ပရိဘူးန္တီ မာနုသာ။

အကဏာ အထုသံ သုဒ္ဓံ။
သုဂ္ဗံး တဏ္ဍာလွှာလွှာလံ။
တုဏ္ဍာကိရေ ပစိတွာနာ
တတော ဘုံးန္တီ သောဇ္ဈံး။

ဂါး ကေခုရုံ ကတွာ၊
အနုယန္တီ ဒီသောဒီသံ။
ပသံ ကေခုရုံ ကတွာ၊
အနုယန္တီ ဒီသောဒီသံ။

ၧ။ အကြောင်အရပ်မျက်နှာ၌ ညွှေရကုရှာ
မည်သော မြောက်ကျွန်းသည် ရှိ၏။
ပြင်းမို့ရှုတောင်သည် ရွှေရောင်
တောက်၏။ ထိုမြောက်ကျွန်း၌
ဖြစ်ကုန်သော လူတို့သည် ပါ၏ဥစ္စဟု
စွဲလမ်းခြင်း မရှိကြကုန်၊ ပါ၏မယားဟု
သိမ်းပိုက်ခြင်း မရှိကြကုန်။

ထိုမြောက်ကျွန်းသူတို့သည် မျိုးစွေ
ကို မစိုက်ပျိုးကုန်၊ ထွန်တုံးတို့ကို
(လယ်သို့) မဆောင်ကုန်၊ (မထွန်
မယက်သောလယ်ပြင်၌) အလိုလို
ပေါက်သော သလေးဆန်ကို စားကုန်၏။

ဆန်ကဲ့ ဖွံ့ဖို့သော စင်ကြယ်သော
ကောင်းသော အနံ့လှိုင်သော ဆန်သီး
ကို ထမင်းအိုး၌ ချက်ချွဲ ထိုထမင်းအိုးမှ
ထမင်းကိုသာလျှင် စားကုန်၏။

(ထိုမြောက်ကျွန်း၌ ဝေသေဝဏ်
နတ်မင်းကြီး၏ အခြီးအရံတို့သည်)
နွားကို မြင်းယာဉ်ကဲ့သို့ ပြုလျက်
အရပ်ရပ်သို့ လှည့်လည့်သွားလာကြ

ကုန်၏ နွားမှုတစ်ပါးသော သား
ကောင်ကို မြင်းယာဉ်ကဲ့သို့ ပြုလျက်
အရပ်ရပ်သို့ လှည့်လည်သွားလာကြ
ကုန်၏။

ကူးတို့ ဝါ ဝါဟနံ ကတွာ၊
အနုယ္ဗို ဒီသောဒီသံ။
ပုရိသံ ဝါဟနံ ကတွာ၊
အနုယ္ဗို ဒီသောဒီသံ။

ကုမာရို ဝါဟနံ ကတွာ၊
အနုယ္ဗို ဒီသောဒီသံ။
ကုမာရုံ ဝါဟနံ ကတွာ၊
အနုယ္ဗို ဒီသောဒီသံ။

တေ ယာနေ အသိရုဟိတွာ၊
သဗ္ဗာ ဒီသာ အနုပရိယာယ္ဗို။
ပစာရာ တသာ ရာဇ္ဈာနော။

ဟတ္ထိယာနံ အသယာနံ၊
ဒီဖုံးယာနံ ဥပဋိတံ။

မိန်းမကို ယာဉ်ပြုလျက် အရပ်
ရပ်သို့ လှည့်လည်သွားလာကြကုန်
၏။ ယောက်နှားကိုယာဉ်ပြုလျက် အရပ်
ရပ်သို့ လှည့်လည်သွားလာကြကုန်၏။

လုံမပျိုကို ယာဉ်ပြုလျက် အရပ်
ရပ်သို့ လှည့်လည် သွားလာကြကုန်
၏။ လုလင်ပျိုကို ယာဉ်ပြုလျက်
အရပ်ရပ်သို့ လှည့်လည် သွားလာကြ
ကုန်၏။

ထိုဝေသာဝဏ်နတ်မင်းကြီး၏
အလုပ်အကျွေးတို့သည် ထိုယာဉ်တို့
ကို စီးကုန်လျက် အရပ်မျက်နှာ
အလုံးစုံတို့သို့ လှည့်လည်သွားလာ
ကြကုန်၏။

များသော အခြံအရံရှိသော
ဝေသာဝဏ် နတ်မင်းကြီးအား

ပါသာဒီ သီရိကာ စော၊
မဟာရာသော ယသသိနော။

ဆင်ယာ၌ မြင်းယာ၌ နတ်ဗျွှဖ်သော
ယာ၌သည် ဖြစ်ပေါ်လာ၏။ ပြာသာ၌
ထမ်းစင်တို့သည်လည်း ဖြစ်ပေါ်လာ
ကုန်၏။

တသေ စ နဂရာ အဟု၊
အန္တလိက္ခု သူမာပိတာ။
အာဇာနာဇာကုသိနာဇာပရကုသိနာဇာ၊
နာဇာသုရိယာ^၃ ပရကုသိဇာနာဇာ။

ထိုဝေသာဝဏ်နတ်မင်းကြီးအား
ကောင်းကောင်း၌ ကောင်းစွာ ဖန်ဆင်း
အပ်ကုန်သော အာဇာနာဇာမြို့။
ကုသိနာဇာမြို့။ ပရကုသိနာဇာမြို့။
နာဇာသုရိယာမြို့။ ပရကုသိဇာနာဇာမြို့။
တို့သည်လည်း ရှိကုန်၏။

ညတ္တရေန ကသိဝဇ္ဇာ၍
ဒေါ်သုမပရန့် စ။
နဝနုတိယာ အမွှေအမွှေရဝတိယာ၊
အာဇာကမန္တာ နာမ ရာဇာနီ။

မြောက်အရပ်ဗြုံ ကသိဝန္တမြို့။
ဒေါ်သုမပရန့်ရှိ၏။ ထို မှတ်ပါး
နဝနုတိယာမြို့။ အမွှေအမွှေရဝတိယာ
မြို့သည် ရှိ၏။ အာဇာကမန္တာမည်
သောမြို့ကား မင်းနေပြည်ဖြစ်၏။

ကုဝေရသေ ခေါ် ပန် မာရိသ မဟာ-
ရာသော ဝိသာဏာ နာမ ရာဇာနီ။
တသွား ကုဝေရော မဟာရာဏာ၊
ဝေသာဝဏောတိ ပစ္စာတိ။

အရှင်ဘုရား ကုဝေရနတ်မင်းကြီး
အား ဝိသာဏာမည်သော မင်းနေ
ပြည်သည် ရှိပါ၏။ ထိုကြောင့် ကုဝေရ
နတ်မင်းကြီးကို ဝေသာဝဏ်နတ်မင်း
ကြီးဟု ဆိုအပ်ပါ၏။

ပဇ္ဈာသန္တာ ပကာသေန္တာ
တတောလာ တတ္ထာလာ
တတောတလာ။
သူသေါ် တေသေါ် တတောသေါ်၊
သူရော ရာဇာ အရိုငြာ နေမီ။

အကြင်ဘီလူးတို့သည် (သတင်း
စကားကို) အသီးအသီး ရှာမှုး
စုဆောင်းလျက် (ထိုဝေသာဝဏ်
နတ်မင်းကြီးအား) ပြသပြောကြား
ကုန်၏၊ ထိုဘီလူးတို့သည်ကား
တတောလာ၊ တတ္ထာလာ၊ တတော-
တလာ၊ သူသေါ်၊ တေသေါ်၊
တတောသေါ်၊ သူရာ၊ ရာဇာ၊ အရိုငြာ၊
နေမီတို့တည်း။

ရဟဒေဝါ တတ္ထာ ဓရဏီ နာမ၊
ယတော မေဟာ ပဝသုန္တာ။
ဝသာ ယတော ပတာယုန္တာ။
သဘာဝါ တတ္ထာ သာလဝတို့ နာမ။

ထိုအရပ်၌ ဓရဏီမည်သော
လေးထောင့်ရေကန်ကြီးသည်လည်း
ရှုပါ၏၊ အကြင်လေးထောင့်ကန်ကြီး
မှ (ရေကိုယူ၍) မိုးတို့သည် ရွာပါ
ကုန်၏၊ (မိုးရွာလတ်သော်) အကြင်
လေးထောင့် ရေကန်ကြီးမှ မိုးရေ
ဟောင်းတို့သည် လျှံထွေက်ပါကုန်၏၊
ထိုလေးထောင့်ရေကန်ကြီး အနီး၌
သာလဝတို့မည်သော ရတနာမဏ္ဍာပ်
သည်လည်းရှုပါ၏။

ယတ္ထာ ယက္ခာ ပယိရပါသုန္တာ
တတ္ထာ နိစ္စဖလာ ရက္ခာ။

အကြင်အရပ်၌ ဘီလူးတို့သည်
စည်းဝေးပါကုန်၏၊ ထိုအရပ်၌

နာနာ ဒီဇေယာ ယုတာ၊
မယူရကောွာဘိရဒါ။
ကောကိလာဒီဟိ ဝဂ္ဂဟိ။

အမြဲတမ်း သီးပွင့်သော သစ်ပင်ကြီး
များ ရှိပါကုန်၏၊ အမျိုးမျိုးသော
ငှက်အုပ်တို့၏ ပုံသန်းလှည့်လည်
ခြင်းတို့ဖြင့် ပြေမ်းလျက် ရှိပါကုန်၏၊
အသံသာသော ဥဒေါင်းကြီးကြာနှင့်
ဗြိသုက္ကာ စသည်တို့သည် မြည်တွန်
ကြွေးကြော်ကြပါကုန်၏။

မိဝိုင်ကသဒ္ဓတ္ထ၊
အထော သြားထြားထွေးတ္ထ၊
ကုဏ္ဏားကား ကုဇ္ဇားရကား၊
ဝနေး ပေါက္ခရသာတကား။

ဤလေးထောင့် ရေကန်ကြီး၌
“အသက်ရှည်ပါစေ၊ အသက်ရှည်
ပါစေ”ဟု မြည်တမ်းသော (မိဝိုင်း)
ငှက်သံရှိပါ၏၊ ထိုမှတစ်ပါး “ဥဒေါ်ဟိ
စိတ္ထ၊ ဥဒေါ်ဟိ စိတ္ထ”ဟု မြည်သော
ငှက်တို့သည်း ရှိပါကုန်၏၊ တော်ကြက်
ရွှေပူစွန်လုံးတို့လည်း ရှိပါကုန်၏၊
ကြာတော်၌ ပေါက္ခရသာတကမည်
သော ငှက်တို့လည်း ရှိပါကုန်၏။

သုကသာင့်ကသဒ္ဓတ္ထ၊
ဒဏ္ဍာမာဏာဝကာနီ ၈။
သောသတီ သဗ္ဗာလံ သာ၊
ကုဝေရန်းနီ သဒီ။

ဤလေးထောင့် ရေကန်ကြီး၌
ကျေးသာလိကာတို့၏ မြည်သံများ
လည်း ရှိပါကုန်၏၊ လူ၏မျက်နှာကဲ့သို့
မျက်နှာရှိသော တုတ်ထောက်ငှက်
တို့လည်း ရှိပါကုန်၏၊ ကုဝေရန်တ်
မင်း၏ ကြာပဒုမွာအိုင်ဖြစ်သော

နတ်ချွမ်သုတေသနဂါတ္တတော်များ

ထိုဓရဏီရောကန်ကြီးသည် အခါ
ခပ်သိမ်း တင့်တယ်ပါ၏။

ကူတော သာ ဥထွေရာ ဒီသာ၊
ကူတိ နဲ့ အာစိက္ခတိ ဖော့။
ယံ ဒီသံ အဘိပါလေတိ၊
မဟာရာဇာ ယသသို သော။

ထိုအရပ်သည် ဤစည်းဝေးရာ
အရပ်မှ မြောက်အရပ် မည်၏၊
များသော အခြားအရံရှိသော ဘီလူး
တို့ကို အစိုးရသော အမည်အားဖြင့်
ကုဝေရဟုခေါ်သော နတ်မင်းကြီး
သည် အကြောင်အရပ်ကို စောင့်၏။
ထိုအရပ်ကို လူအများတို့သည်
မြောက်အရပ်ဟု ခေါ်ပါကုန်၏။
ထိုကုဝေရနတ်မင်းကြီးသည် ဘီလူး
တို့ ခြုံရလျက် ကခုန်သီဆိုပွဲတို့ဖြင့်
မွေ့လျှော်၏။

ယက္ခာန္မာ အပိုပတိ၊
ကုဝေရော ကူတိ နာမသော။
ရမတိ နစ္စဂိုတေဟို၊
ယက္ခာဟော ပုရက္ခာတောာ။

ထိုကုဝေရနတ်မင်းကြီး၏ သား
တို့သည် များကုန်၏၊ အမည်ချင်း
တူကုန်၏ဟု အကျွို့ပို့သည် ကြားရ^{ဗုံး}
ဖူးပါ၏။ ကုံးကျို့ပို့တစ်ယောက် ရှိပါ၏။
ကူနှုန်အမည် ရှိပါကုန်၏။ ခွန်အားကြီး
ပါကုန်၏။

ပုထွားပိ တသာ ဗဟဝါ၊
ကေနာမာတိ မေ သုတံ့။
အသီတိ ဒသ ကော စ
ကူနှုန်နာမာ မဟာဗုံလာ။

ထိုသားတို့သည်လည်း သစ္စာ
လေးပါးကို သီတော်မူသော နေမင်း
၏ အဆွဲဖြစ်တော်မူသော ကြီး
မြတ်တော်မူသော ကြားက်ရုံးခြင်း

ကိုယ်တော်မူသော ထိုမြတ်စွာဘုရားကို
မြင်သော အဝေးကပင်လျှင် ရှိခိုးပါ
ကုန်၏။

တေ စာပိ ဗုဒ္ဓံ ဒီသွာန၊
ဗုဒ္ဓံ အာဒီစွာပန္တ်၏။
ခူဗုံတောဝ နမသုန္တီ၊
မဟန္တ် ဝိတသာရာ၏။

ယောကျားအာဇာနည် ဖြစ်တော်
မူသော မြတ်စွာဘုရား အရှင်ဘုရား
အား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်
၏။ ယောကျားမြတ်ဖြစ်တော်မူသော
မြတ်စွာဘုရား အရှင်ဘုရားအား
(အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏။
(အရှင်ဘုရားသည်) သုတေသနတည်
တော်ဖြင့် (သတ္တာဝါအားလုံးကို) ရှိကြည်
တော်မူပေါ်ဟု ဆို၍ နတ်တို့သည်
လည်း ထိုအရှင်ဘုရားကို ရှိခိုးပါ
ကုန်၏။

န မော တေ ပုရိသာဇညာ၊
နမော တေ ပုရိသုတ္တမာ။
ကုသလေန သမေကွဲသို့၊
အမန္တသုံးပိ တံ ဝန္တန္တိ။
သုတံ နေတံ အသိကျသော၊
တသွာ တံ ဝဒေမသော။

“သင်တို့သည် မာရ်ငါးပါးကို
အောင်တော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ရှိခိုးကုန်သလော” ဟူသော
ထိုအမေးစကားကို မပြတ်ကြားရပါ
ကုန်၏။ ထိုကြားမြတ်စွာ မာရ်ငါးပါးကို
အောင်တော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ဝါတို့ ရှိခိုးကုန်၏”ဟု ဆိုပါ
ကုန်၏။ အသိညာ၍ ‘ဝိဇ္ဇ’ အကျင့်
'စရော' တရားတို့နှင့် ပြည်စံတော်မူ

နိန် ဝန္တထ ဂေါတမံ၊
နိန် ဝန္တာမ ဂေါတမံ၊
ဝိဇ္ဇာစရဏသသမ္မန္ဒာ၊
ဗုဒ္ဓံ ဝန္တာမ ဂေါတမန္ဒာ။

သော သစ္စာလေးပါးကို သိတော်မူ
သော ဂေါတမမြတ်စွာ ဘုရားကို
အကျွော်ပိတ္ထိသည် ရှိခိုးပါကုန်၏ဟု
(ရှုတ်ဆိုလျှောက်ထား၏)။

အယံ ခေါ်သာ မာရိသ အာဇာနာ-
နိယာ ရက္ခာ ဘိက္ခာနံ ဘိက္ခာနိနံ
ဥပါသကာနံ ဥပါသိကာနံ ဂုတ္ထိယာ
ရက္ခာယ အပိုဘိုသာယ ဖာသုပိဟာရာယ။

အရှင်ဘုရား ဤအာဇာနာနိုယ်
ပရိတ် အရံအတားသည် ရဟန်း
ယောကုံး ရဟန်းမိန်းမ ဥပါသကာ
ယောကုံး ဥပါသိကာမိန်းမတို့၏
အကာအကွယ် အစောင့်အရှောက်
ဖြစ်ခြင်းငှာ မပင်ပန်း မဆင်းခဲ့ခြင်းငှာ
ဖြစ်ပါ၏။

၈။ ယသာ ကသာစီ မာရိသ ဘိက္ခာသာ ၈။ အရှင်ဘုရား တစ်စုံတစ်ယောက်
ပါ ဘိက္ခာနိယာ ပါ ဥပါသကသာ ပါ သော ရဟန်းယောကုံးသည်
ဥပါသိကာယ ပါ အယံ အာဇာနာနိယာ
ရက္ခာ သူဂုံဟိတာ ဘာဝိသာတိ သမတ္တာ
ပရိယာပုတာ။ တံ စေ အမန္ဒသော
ယက္ခာ ပါ ယက္ခာနိ ပါ ယက္ခာပေါ်တကော
ပါ ယက္ခာပေါ်တိကာ ပါ ယက္ခာမဟာမတ္တာ
ပါ ယက္ခာပါရိသတ္တာ ပါ ယက္ခာပစာရော
ပါ။ ဂန္ဓာဗ္ဗာ ပါ ဂန္ဓာဗ္ဗာ ပါ ဂန္ဓာဗ္ဗာပေါ်တကော
ပါ ဂန္ဓာဗ္ဗာပေါ်တိကာ ပါ ဂန္ဓာဗ္ဗာမဟာမတ္တာ
ပါ ဂန္ဓာဗ္ဗာပါရိသတ္တာ ပါ ဂန္ဓာဗ္ဗာပစာရော ပါ။
ကူမ္မတ္တာ ပါ ကူမ္မတ္တာ ပါ ကူမ္မတ္တာ-

သော ရဟန်းယောကုံးသည်
လည်းကောင်း ရဟန်း မိန်းမသည်
လည်းကောင်း ဥပါသကာယောကုံး
သည်လည်းကောင်း ဥပါသိကာ
မိန်းမသည်လည်းကောင်း ဤ
အာဇာနာနိုယ်
ကောင်းစွာသင်ယူအပ်သော် ပြည့်စုံ
စွာ အဖန်ဖန်လေ့လာအပ်သော် လူ
မဟုတ်သော ဘီလူးသည်လည်း
ကောင်း ဘီလူးမသည်လည်းကောင်း
ဘီလူးကလေးသည်လည်းကောင်း

ပေါတကော ဝါ ကူမှာရွှေပေါတီကာ ဝါ ဘီလူးမကလေးသည်လည်းကောင်း၊
ကူမှာရွှေမဟာမတွော ဝါ ကူမှာရွှေပါရိ— ဘီလူးအမတ် ကြီးသည် လည်း
သဇ္ဇာ ဝါ ကူမှာရွှေပစာရော ဝါ၊ နာဂါး ကောင်း၊ အခြားအရုံဘီလူးသည်
ဝါ နာဂါး ဝါ နာဂပေါတကော ဝါ လည်းကောင်း၊ အလုပ်အကျွေး
နာဂပေါတီကာ ဝါ နာဂမဟာမတွော ဝါ ဘီလူးသည်လည်းကောင်း၊ ဂန္ဓာဗုဒ်
နာဂပါရိသဇ္ဇာ ဝါ နာဂပစာရော ဝါ သည်လည်းကောင်း၊ ဂန္ဓာဗုဒ်သမီး
ပဒုကြံးတွော ဘီကွုံ ဝါ ဘီကွာနိုး ဝါ သည်လည်းကောင်း၊ ဂန္ဓာဗုဒ်
ဥပါသက် ဝါ ဥပါသက် ဝါ ဂ္ဂိုတ် ဝါ သည်လည်းကောင်း၊ ဂန္ဓာဗုဒ်
အနုဂတ္တေယျာ ဦးတံ့ ဝါ ဥပတိငြေယျာ နိုသိန္တ် ဝါ သည်လည်းကောင်း၊
ဝါ ဥပနိသိဒေယျာ နိုပ္န္တ် ဝါ ဥပနိပဇ္ဇာယျာ။

ကလေးသည်လည်းကောင်း၊ ဂန္ဓာဗုဒ်
နတ်သမီးကလေးသည်လည်းကောင်း၊ ဂန္ဓာဗုဒ်အမတ်
ကြီးသည်လည်းကောင်း၊ အခြားအရုံ
အလုပ်အကျွေး ဂန္ဓာဗုဒ်သည်
လည်းကောင်း၊ ကူမှာရွှေသည်လည်း
ကောင်း၊ ကူမှာရွှေမသည်လည်း
ကောင်း၊ ကူမှာရွှေကလေးသည်
လည်းကောင်း၊ ကူမှာရွှေမ ကလေး
သည်လည်းကောင်း၊ ကူမှာရွှေအမတ်
ကြီးသည်လည်းကောင်း၊ အခြား
ကူမှာရွှေသည်လည်းကောင်း၊ အလုပ်
အကျွေးကူမှာရွှေသည်လည်းကောင်း၊
နဂါးသည်လည်းကောင်း၊ နဂါးမ
သည်လည်းကောင်း၊ နဂါးကလေး
သည်လည်းကောင်း၊ နဂါးမကလေး
သည်လည်းကောင်း၊ နဂါးအမတ်ကြီး
သည်လည်းကောင်း၊ အခြားအရုံ
နဂါးသည်လည်းကောင်း၊ အလုပ်

အကျွေး နှစ်းသည်လည်းကောင်း၊
ဖျက်ဆီးလိုသော စိတ်ရှိ သည်ဖြစ်၍
ရဟန်းယောကျားကိုသော်လည်း
ကောင်း၊ ရဟန်းမိန်းမကိုသော်လည်း
ကောင်း၊ ဥပါသကာယောကျားကို
သော်လည်းကောင်း၊ ဥပါသိကာ
မိန်းမကိုသော်လည်းကောင်း သွားနေ
စဉ် လိုက်၍ သွားပြားအံ့၊ ရပ်နေစဉ်
ကပ်၍ ရပ်ပြားအံ့ ထိုင်နေစဉ် ကပ်၍
ထိုင်ပြားအံ့ အိပ်နေစဉ်ကပ်၍ အိပ်
ပြားအံ့။

န မေ သော မာရိသ အမန္ဒသော
လဘောယျ ဂါမေသု ဝါ နိုဂါမေသု ဝါ
သက္ကာရု ဝါ ဂရကာရု ဝါ။ န မေ သော
မာရိသ အမန္ဒသော လဘောယျ အာဇာ-
ကမန္ဒာယ နာမ ရာဇာနိယာ ဝတ္ထုံး ဝါ
ဝါသံ ဝါ။ န မေ သော မာရိသ
အမန္ဒသော လဘောယျ ယက္ကာနံ သမိတ်
ဂန္ဓား။ အပိသု နံ မာရိသ အမန္ဒသော
အနာဝယုံပါ နံ ကရေယျဗျား အဝိဝယုံ။
အပိသု နံ မာရိသ အမန္ဒသော
အတ္ထာဟိပိ ပရိပုလ္လာဟိ ပရိဘာသာဟိ
ပရိဘာသေယျဗျား။ အပိသု နံ မာရိသ
အမန္ဒသော ရိုတ္ထုံပိသု ပတ္ထုံ သို့သော
နိုက္ခာဇ္ဈား။ အပိသု နံ မာရိသ

အရှင်ဘုရား ဤဘီလူးသည်
ရွာတို့၌လည်းကောင်း၊ နိုင်းတို့၌
လည်းကောင်း၊ အရိအသပြခြင်းကို
လည်းကောင်း၊ အလေးအမြတ်
ပြခြင်းကိုလည်းကောင်း မရရာ။ အရှင်
ဘုရား ဤဘီလူးသည် အာဇာကမန္ဒာ
မင်းနေပြည်၌ ပိမာန်အိမ်ရာကို
လည်းကောင်း၊ အမြန်ခြင်းကိုလည်း
ကောင်း မရရာ။ အရှင်ဘုရား ဤ
ဘီလူးသည် ဘီလူးတို့အစည်းအဝေး
သို့တက်ခွင့်ကို မရရာ။ အရှင်ဘုရား
ထိုဘီလူးကို အခြားဘီလူးများက
သမီးယူဆောင်၍ လက်ထပ်ခြင်း
နိုက္ခာဇ္ဈား။ အပိသု သမီးပေး၍ လက်ထပ်ခြင်းကိုလည်း

အမန်သာ
ဘလေယျို။

သတ္တေတာပိသာ

မှုဒ် မပြုကုန်ရာ။ အရှင်ဘုရား ထိုဘီလူး
ကို အခြားဘီလူးများက (မျက်လုံး
ပြုးသူ သွားခေါသူ စသည်ဖြင့်)
ကိုယ်နှင့်စပ်ကုန်သော ဘီလူးတို့၏
ဆဲရေးခြင်းမျိုးစုံတို့ဖြင့် ဆဲရေးလည်း
ဆဲရေးကုန်ရာ၏။ အရှင်ဘုရား ထို
ဘီလူးကို အခြားဘီလူးများက သူ၏
ဦးခေါင်း၌ သံခွက်လွှတ်ကို မောက်
ထားလည်း မောက်ထားကုန်ရာ၏။
အရှင်ဘုရား ထိုဘီလူးကို အခြား
ဘီလူးများက ထိုဘီလူး၏ ဦးခေါင်းကို
ခုနစ်စိတ်မူလည်း ခွဲကုန်ရာ၏။

သို့ ဟို မာရိသ အမန်သာ စဉ်ဗာ
ရှုခိုး ရာသာ၊ တေ နေဝ မဟာရာဇာနံ
အာဒိယန္တိ၊ န မဟာရာဇာနံ ပုရိသကာနံ
အာဒိယန္တိ၊ န မဟာရာဇာနံ ပုရိသကာနံ
ပုရိသကာနံ အာဒိယန္တိ။ တေ ခေါ တေ
မာရိသ အမန်သာ မဟာရာဇာနံ အဝရှုခိုး
နာမ ဂုဏ်န္တိ။

အရှင်ဘုရား အမျက် ဒေါသ
ကြီးကုန်သော နောင့်ယျက်တတ်ကုန်
သော နှိပ်စက်တတ်ကုန်သော ဘီလူး
တို့သည် ရှုပါကုန်၏။ ထိုဘီလူးတို့
သည် နတ်မင်းကြီးတို့၏ (စကားကို)
မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏
ဘီလူးစစ်သူကြီးတို့၏ (စကားကို)
မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏
ဘီလူးစစ်သူကြီးတို့၏ မင်းချင်းတို့၏
(စကားကို) မနာယူကြပါကုန်။
အရှင်ဘုရား ထိုဘီလူးတို့ကို အခြား

ဘီလူးများက နတ်မင်းကြီးတို့၏
ဆန့်ကျင်ဘက်ရန်သူတို့ဟူ၍ ဆိုအပ်
ပါကုန်၏။

သေယျထာပိ မှရိသ ရညော မာဂဓ-
သု ဝိမိတေ မဟာတောရာ။ တေ နေဝ
ရညော မာဂဓသု အာဒီယန္တီ၊ န ရညော
မာဂဓသု ပုရိသကာနံ အာဒီယန္တီ၊ န
ရညော မာဂဓသု ပုရိသကာနံ ပုရိသ-
ကာနံ အာဒီယန္တီ။ တေ ခေါ် တေ မှရိသ
မဟာတောရာ ရညော မာဂဓသု အဝရွှေ့
နာမ ဝိစ္စိုး။

ဝေမေဝ ခေါ် မှရိသ သန္တီ အမန္တသာ
စဏ္ဍာ ရှုခွဲ ရာသာ တေ နေဝ မဟာ-
ရာဇာနံ အာဒီယန္တီ၊ န မဟာရာဇာနံ
ပုရိသကာနံ အာဒီယန္တီ၊ န မဟာရာဇာနံ
ပုရိသကာနံ ပုရိသကာနံ အာဒီယန္တီ။ တေ
ခေါ် တေ မှရိသ အမန္တသာ မဟာ-
ရာဇာနံ အဝရွှေ့ နာမ ဝိစ္စိုး။

အရှင်ဘုရား ဥပမာအားဖြင့်
မဂဓတိုင်းကို အစိုးရသော မင်းကြီး၏
နိုင်ငံ့၌ ခိုးသူကြီးတို့ ရှုပါကုန်၏။
တို့ခိုးသူကြီးတို့သည် မဂဓတိုင်းကို
အစိုးရသော မင်းကြီး၏ (စကားကို)
မနာယူကြပါကုန်၊ မဂဓတိုင်းကို
အစိုးရသော မင်းကြီး၏ စစ်သူကြီး
တို့၏ (စကားကို) မနာယူကြပါကုန်။
မဂဓတိုင်းကို အစိုးရသော မင်းကြီး၏
စစ်သူကြီးတို့၏ မင်းချင်းတို့၏
(စကားကို) မနာယူကြပါကုန်။ အရှင်
ဘုရား တို့ခိုးသူကြီးတို့ကို မဂဓတိုင်းကို
အစိုးရသောမင်းကြီး၏ ဆန့်ကျင်ဘက်
ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။

အရှင်ဘုရား ဤအတူ အမျက်
ဒေသ ကြီးကုန်သော နောင့်ယှက်
တတ်ကုန်သော နှုပ်စက်တတ်
ကုန်သော ဘီလူးတို့သည် ရှုပါကုန်
၏။ ထိုဘီလူးတို့သည် နတ်မင်းကြီး
တို့၏ (စကားကို) မနာယူကြပါကုန်၊
နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီး

တို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်။ အရှင်ဘုရား ထိုဘီလူးတို့ကို အခြားဘီလူးတို့က နတ်မင်းကြီးတို့၏ ဆန့်ကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။

ယော ဟို ကောစိ မာရိသု အမန္တသော ယက္ခာ ဝါ ယက္ခိနီ ဝါ။ပံ။ ဂန္ဓာဗ္ဗာ ဝါ ဂန္ဓာဗ္ဗီ ဝါ။ပံ။ ကူမ္မားလျော့ ဝါ ကူမ္မားလျော့ ဝါ။ပံ။ နာဂါ ဝါ နာဂါ ဝါ နာဂပါတကော ဝါ နာဂပါတိကာ ဝါ နာဂမဟာမတွော ဝါ နာဂပါရိသဇ္ဇာ ဝါ နာဂပစာရော ဝါ ပဒ္ဒ္ဒိတွော ဘီကွဲ့ ဝါ ဘီကွဲ့နီး ဝါ ဥပါသကံ ဝါ ဥပါသကံ ဝါ ဂစ္စား ဝါ အနုဂဇ္ဇာယျာ ဦးတံ့ ဝါ ဥပတိငြေယျာ နီသီးနှံး ဝါ ဥပနီသီဒေယျာ နီပုံး ဝါ ဥပနီပဇ္ဇာယျာ။

အရှင်ဘုရား တစ်စုံတစ်ယောက် သော ဘီလူးသည်လည်းကောင်း၊ ဘီလူးမသည်လည်းကောင်း။ပံ။ ဂန္ဓာဗ္ဗီနတ်သည်လည်းကောင်း၊ ဂန္ဓာဗ္ဗီ နတ်သမီးသည်လည်းကောင်း။ပံ။ ကူမ္မားလျော့သည်လည်းကောင်း၊ ကူမ္မားလျော့သည်လည်းကောင်း၊ ကူမ္မားလျော့မသည်လည်းကောင်း။ပံ။ နဂါးသည်လည်းကောင်း၊ နဂါးမသည်လည်းကောင်း၊ နဂါးကလေးသည်လည်းကောင်း၊ နဂါးမကလေးသည်လည်းကောင်း၊ နဂါးအမတ်ကြီးသည်လည်းကောင်း၊ အခြီးအရံနဂါးသည်လည်းကောင်း၊ အလုပ်အကျွေးနဂါးသည်လည်းကောင်း၊ ဖျက်ဆီးလိုသော စိတ်ရှိသည်ဖြစ်၍ ရဟန်းယောက်၍၊ ကိုသော်လည်းကောင်း၊ ရဟန်းမိန်းမ ကိုသော်လည်းကောင်း၊ ဥပါသကာ

ယောကျားကိုသော်လည်းကောင်း၊
ဥပါသီကာမိန်းမကိုသော်လည်း
ကောင်း သွားနေစဉ်လိုက်၍ သွားငြား
အံ့၊ ရပ်နေစဉ် ကပ်၍ ရပ်ငြားအံ့၊
ထိုင်နေစဉ် ကပ်၍ ထိုင်ငြားအံ့၊
အီပ်နေစဉ် ကပ်၍ အီပ်ငြားအံ့။

ကူမေသံ ယက္ခာနံ မဟာယက္ခာနံ
သေနာပတီနံ မဟာသေနာပတီနံ ညနှာ-
ပေတဗုံး ဝိက္ခန္တဗုံး ဝိရပိတဗုံး “အယံ
ယက္ခာ ဂဏ္ဍာတီ၊ အယံ ယက္ခာ အာဝိသတီ၊
အယံ ယက္ခာ ဖို့ဟောတီ၊ အယံ ယက္ခာ
အယံ ယက္ခာ ဖို့ဟောတီ၊ အယံ ယက္ခာ
အယံ ယက္ခာ ဖို့ဟောတီ၊ အယံ ယက္ခာ
အယံ ယက္ခာ နှင့်” တို့။

၅။ နတ်များ ဘီလူးများ ၅။
နတ်ကြီးများ ဘီလူးကြီးများ စစ်သူကြီး
များ စစ်မဟာသေနာပတီကြီးများကို
သိစေအပ် တိုင်တန်းအပ် ပြောကြား
အပ်၏ “၅။ ဘီလူးသည် ၅။သူကို
ဖမ်းစား၏ ၅။ ဘီလူးသည် ဖူးဝင်၏
၅။ ဘီလူးသည် နှုပ်စက်၏ ၅။ ဘီလူး
သည် ဆင်းရဲ စေ၏ ၅။ ဘီလူးသည်
ပင်ပန်းစေ၏ ၅။ ဘီလူးသည် မလွှတ်
လို့”ဟု (သိစေအပ် တိုင်တန်းအပ်
ပြောကြားအပ်၏)။

၉။ ကတေသံ ယက္ခာနံ မဟာယက္ခာနံ
သေနာပတီနံ မဟာသေနာပတီနံ။

၉။ အဘယ်မည်သော နတ်များ
ဘီလူးများ နတ်ကြီးများ ဘီလူးကြီးများ
စစ်သူကြီးများ စစ်မဟာသေနာပတီ
ကြီးများကို သိစေအပ်သနည်းဟူမှ-

ကူန္တာ သောမော ဝရှယော စ၊
ဘာရွှေ့ကော ပဇာပတိ။

စန္တနာ ကာမသောဌာ စ၊
ကိန္ဒုယလ္ာ နိယလ္ာ စ။

ပနာဒေါ သံပမညာ စ၊
ဒေဝသူတော စ မာတလို။
စိတ္တသေနာ စ ဂန္တဗြာ
နဲ့ ရာဇာ ဇန်သဘော။

သာတာဂိရာ ဟောမဝတော၊
ပုံဏ္ဏကော ကရတိယာ ဂုံးဌာ။
သိဝကော မုစလိုန္တာ စ၊
ဝေသာမိတ္တာ ယုဂန္တရော။

ဂေါပါလော သူပွဲရောစော စ၊
ဟိုရို နေတို့ စ မနှီယော။
ပဋိလစ္တာ အာဇာဝကော၊
ပဏ္ဏန္တာ သူမနော သူမှုခေါ်။
အမိမှုခေါ် မဏိ မာဏိဝရော် ဒီယော၊
အထော သေရိသကော သဟာ။

ကူန္တာ သောမ ဝရှယော ဘာရွှေ့ကော ပဇာပတိ။

စန္တနာ ကာမသောဌာ ကိန္ဒုယလ္ာ နိယလ္ာ။

ပနာဒေါ သံပမညာ နတ်တို့တမန် မာတလို ဂန္တဗြာတော်းဌာ နေကုန်သော၊
စိတ္တသေနာ နဲ့ ရာဇာ ရာဇာ၊ ဇန်သဘော။

သာတာဂိရာ ဟောမဝတော၊
ကရတိယာ ဂုံးဌာ သိဝကော မုစလိုန္တာ ဝေသာမိတ္တာ ယုဂန္တရော။

ဂေါပါလ သူပွဲရောစော ဟိုရို နေတို့ မနှီယော။

ပဏ္ဏလ စဏ္ဍာ အာဇာဝက ပဏ္ဏန္တာ သူမန် သူမှုခ ဒေဝရို မဏိ၊
မာဏိဝရ် ဒီယာဟူသော ဘီလူးများ နတ်များနှင့်တကွ္း သေရိသကနတ် တို့တော်းဌာ။

ကူမေသံ ယက္ခာနဲ့ မဟာယက္ခာနဲ့ သေနာပတီနဲ့ မဟာသေနာပတီနဲ့ ဉာဏ်ပေါ် စိတ္တုန္တုတ္တု စိရပိတ္တု အယံ ယက္ခာ ဂဏ္ဍာတိ၊ အယံ ယက္ခာ အာဝိသတိ၊ အယံ ယက္ခာ ဟောငွေတိ၊ အယံ ယက္ခာ စိဟောငွေတိ၊ အယံ ယက္ခာ ဟီသတိ၊ အယံ ယက္ခာ ဂိုလီသတိ၊ အယံ ယက္ခာ နဲ့ မူးတိ” တိ။

ဉြုနတ်များ ဘီလူးများ နတ်ကို များ ဘီလူးကိုများ ဘီလူးစစ်သူကို များ စစ်မဟာသေနာပတီကိုများကို သိစေအပ် တိုင်တန်းအပ် ပြောကား အပ်၏ “ဉြုဘီလူးသည် ဉြုသူကို ဖမ်းစား၏ ဉြုဘီလူးသည် ပူးဝင်၏ ဉြုဘီလူးသည် နိုပ်စက်၏ ဉြုဘီလူးသည် ညွှန်းဆဲ၏ ဉြုဘီလူးသည် ဆင်းရဲစေ၏ ဉြုဘီလူးသည် ပင်ပန်း စေ၏ ဉြုဘီလူးသည် မလွှတ်လို” ဟု (သိစေအပ် တိုင်တန်းအပ် ပြောကားအပ်၏)။

အယံ ခေါ်သာ မာရိသ အာဇာနာ-
နိုယာ ရက္ခာ ဘီက္ခာနဲ့ ဘီက္ခာနိုနဲ့ ဉာဏ်ပါသကာနဲ့ ဉာဏ်ပါသကာနဲ့ ဂုတ္တိယာ ရက္ခာယ အဝိဟီသာယ အသုဝိဟာရာ-
ယ။

ဟန္တ စ ဒါနဲ့ မယံ မာရိသာ ဂုတ္တာမ မဟုကိစ္စာ မယံ မဟုကရဏီယာတိ။

အရှင်ဘုရား ဉြုအာဇာနာနိုယ် ပရိတ်အရုံအတားသည် ရဟန်း ယောက်ဗျား ရဟန်းမိန်းမ ဉာဏ်ပါသကာ ယောက်ဗျား ဉာဏ်ပါသကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် အလိုက္ခာ မပင်ပန်း မဆင်းရဲခြင်းကှ ချမ်းသာစွာ နေရခြင်းကှ ဖြစ်ပါ၏။

အရှင်ဘုရား ယခုအခါ အကျွန်ုပ် တို့သည် သွားပါကုန်အံ့ အကျွန်ုပ်တို့ သည် ကိစ္စများပါကုန်၏ အကျွန်ုပ်တို့ သည် ပြုဖွယ်များပါကုန်၏ ဟု (လျှောက်ထား၏)။

ယသုဒီနိ တုမော် မဟာရာဇာနောက်လုပ် မည်ထာတိ။

နတ်မင်းကြီးတို့ ယခုအခါ၌ သွားရန် အခါန်ကို သင်တို့ သိကုန်၏ (သွားရန် မှာ သင်တို့၏ အလိုအတိုင်းပင် ဖြစ်၏) ဟု (မိန့်တော်မူ၏)။

၁၀။ အထ ခေါ် စတ္တာရော မဟာရာဇာ ဉာဏ်သနာ ဘဂဝန်း အဘိဝါဒေတွာ ပဒကိုယ် ကတွာ တဖွေဝန်ရဓာယီသု။

၁၀။ ထိုအခါ နတ်မင်းကြီး လေး ဉာဏ်တို့သည် နေရာမှုထကာ မြတ်စွာဘုရားကို ရိုရိုးလျက် အရို အသေပြု၍ ထိုအရပ်၌ပင် ကွယ်ကုန် ၏။

တော် ခေါ် ယက္ခာ ဉာဏ်သနာ အပွဲကရွှေ ဘဂဝန်း အဘိဝါဒေတွာ ပဒကိုယ် ကတွာ တဖွေဝန်ရဓာယီသု။

ထိုနတ်တို့တွင် အချို့သော နတ် တို့သည် နေရာမှုထူး မြတ်စွာ ဘုရားကို ရိုသေစွာ ရိုရိုးလျက် အရို အသေပြု၍ ထိုအရပ်၌ပင် ကွယ်ကုန် ၏။

အပွဲကရွှေ ဘဂဝတာ သုဒ္ဓိ သမ္မာဒီသု၊ သမ္မာဒီယံ ကထံ သာရ-ကိုယံ ဝိတိသာရေတွာ တဖွေ-ဝန်ရဓာယီသု။

အချို့သော နတ်တို့သည် မြတ်စွာ ဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နတ်ဆက် ပြောဆိုကုန်၏ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ် စကားကို ပြော ဆိုပြီး၍ ထိုထိုအရပ်၌ပင် ကွယ်ကုန် ၏။

အပြောကွေ ယေန ဘဂဝါ တေန္မာ-
လီ ပဏာမေတ္တာ တထွေဝန္တရာယိုသု၊

အချို့သောနတ်တို့သည် မြတ်စွာ
ဘုရားဆီသို့ လက်အုပ်ချိန်း ရှိခိုးလျက်
ထိုအရပ်ပြုပင် ကွယ်ကုန်၏။ အချို့
သော နတ်တို့သည် (မိမိတို့) အမည်
အနွယ်ကို ပြောကြား၍ ထိုအရပ်ပြုပင်
ကွယ်ကုန်၏။

အပြောကွေ နာမဂေါတ္တာ သာဝေတ္တာ
တထွေဝန္တရာယိုသု၊ အပြောကွေ တုက္ခို-
ဘူတာ တထွေဝန္တရာယိုသုတီ။

အချို့သော နတ်တို့သည် တိတ်
ဆိတ်စွာ ထိုအရပ်ပြုပင် ကွယ်ကုန်၏။

ပဋိမသာဏဝါရော နို့နှို့တောာ။

ပဋိမအခန်း ပြီး၏။

ဒုတိယဘာဏဝါရ

၁၁။ အထ ခေါ ဘဂဝါ တသာ ရတ္ထိယာ
အစွဲယန ဘိက္ခ။ အာမန္တာသိ—

ကူမံ ဘိက္ခဝေ ရအိုး စတ္တာရော
မဟာရာဇာ မဟတိယာ စ ယက္ခ—
သေနာယ မဟတိယာ စ ဂန္ဓာဗ္ဗသေနာယ
မဟတိယာ စ ကုမ္ပဏီသေနာယ
မဟတိယာ စ နာဂသေနာယ စတုဒ္ဓိသံ
ရက္ခံ ဌျပေတ္တာ စတုဒ္ဓိသံ ဂုမံ ဌျပေတ္တာ
စတုဒ္ဓိသံ ဉာဏ်ဝါယံ ဌျပေတ္တာ
အဘိက္ခန္တာယ ရတ္ထိယာ အဘိက္ခန္တာယ
ကေဝလက္ပံ ဂိုဏ်ကူင့် ပွဲတံ ဉာဏ်—
သေတ္တာ ယေနာဟံ တေနုပသက်မိသု၊
ညပသက်မိတ္တာ မံ အဘိဝါဒေတ္တာ ကေမန်း
နိသိမိသု။

၁၁။ ထိုအခါ မြတ်စွာဘုရားသည်
ထိုညွှန်လွှန်သောအခါ ရဟန်းတို့ကို
မိန့်တော်မူ၏—

ရဟန်းတို့ ဉာဏ်ဖွံ့ဖြိုးနတ်မင်း
ကြီးလေးယောက်တို့သည် ဘီလူး
စစ်သည်များစွာတို့ဖြင့်လည်းကောင်း၊
ဂန္ဓာဗ္ဗစစ်သည် များစွာတို့ဖြင့် လည်း
ကောင်း၊ ကူမ္ပဏီစစ်သည် များစွာ
တို့ဖြင့်လည်းကောင်း၊ နဂါးစစ်သည်
များစွာတို့ဖြင့်လည်းကောင်း မြို့၊
တံခါးအတွင်း အရပ်လေးမျက်နှာ၍
ကိုယ်ရံတော်တပ် ချထား၍ မြို့တံခါး
အနီး အရပ်လေးမျက်နှာ၍ တပ်ပေါင်း
စု မြို့စောင့်တပ်ချထား၍ မြို့တံခါး
အပြင်ဘက် အရပ်လေးမျက်နှာ၍
ကင်းစောင့်တပ် ချထား၍ ညျှမှုးယံ
လွှန်ပြီးသော သန်းခေါင်ယံအခါ၍
အလွန်နှစ်သက်ဖွယ် အဆင်းရှိ
သည်ဖြစ်၍ ဂိုဏ်ကူင့်တစ်တောင်
လုံးကို ထွန်းလင်းစေလျက် ငါ့ထံသို့
ချုပ်းကပ်၍ ငါ့ကို ရိုသေစွာ ရှိနိုးလျက်
တစ်ခုသောအရပ်၍ ထိုင်နေကုန်၏။

တေပါ ခေါ် ဘိက္ဗဝေ ယက္ခာ ရဟန်းတို့ ထိန်တို့တွင် အချို့
အပြောကွေ့ မဲ့ အသိပါဒေတွာ ကေမန္တာ သော နတ်တို့သည် ငါ့ကိုရှိခိုးလျက်
နိသိဒီသု၊ အပြောကွေ့ မယာ သွှေ့ တစ်ခုသောအရပ်၌ ထိုင်နေကုန်၏၊
သမ္မာဒီသု၊ သမ္မာဒီယံ ကထံ အချို့သော နတ်တို့သည် ငါ့နှင့်အတူ
သာရဏီယံ ဂိတ်သာရေတွာ ကေမန္တာ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်
နိသိဒီသု၊ အပြောကွေ့ ယေနာဟံ ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ်
တေနှေ့လီ ပဏာမေတွာ ကေမန္တာ အမှတ်ရဖွယ် စကားကိုပြောဆိုပြီးလျှင်
နိသိဒီသု၊ အပြောကွေ့ နာမဂေါတ္တာ သာဝေတွာ ကေမန္တာ နိသိဒီသု၊ အပြော-
ကွေ့ တုက္ခာဘူတာ ကေမန္တာ နိသိဒီသု။

သော နတ်တို့သည် ငါ့ကိုရှိခိုးလျက် ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်
ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြောဆိုပြီးလျှင်
တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ အချို့သောနတ်တို့သည် ငါ့ဆီသို့
လက်အုပ်ချိလျက် တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ အချို့သော နတ်တို့
သည် (မိမိတို့) အမည်အန္တယ်ကို
ပြောကြား၍ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ အချို့သော နတ်တို့
သည် တိတ်ဆီတွော တစ်ခုသော
နေရာ၌ ထိုင်နေကုန်၏။

၁၂။ ကေမန္တာ နိသိဒီဇာုံ ခေါ် ဘိက္ဗဝေ
ဝေသုဝဏော မဟာရာဇာ မဲ့ တေဒရောဂါ

၁၂။ ရဟန်းတို့ တစ်ခုသောနေရာ၌
ထိုင်နေပြီးသော ဝေသုဝဏ်နတ်မင်း
ကြီးသည် ငါဘုရားအား ကြုံစကားကို
လျှောက်၏—

သွှေ့ ဟို ဘဏ္ဍာ ညွှောရာ ယက္ခာ
ဘဂဝတော အပွဲသွှော့ပာ။ သွှေ့ ဟို
ဘဏ္ဍာ။ နိုာ ယက္ခာ ဘဂဝတော ပသွှော။

မြတ်စွာဘုရား မြတ်စွာဘုရားအား
မကြည်ညီးသော တန်ခိုးကြီးသော
ဘီလူးတို့သည် ရှိပါကုန်၏။ မြတ်စွာ

ယေဘုယျနဲ့ ခေါ်ပန် ဘဇ္ဇာ ယက္ခာ အပွဲသန္တာယေဝ ဘဂဝတောာ။

ဘုရား၊ ရှိပါကုန်၏၊ မြတ်စွာ ဘုရားအား ကြည်ညီကုန်သော တန်ခိုးအနိမ့်စား ဘီလူးတို့သည် ရှိပါ ကုန်၏၊ မြတ်စွာဘုရား များသော အားဖြင့် ဘီလူးတို့သည် မြတ်စွာ ဘုရားအား မကြည်ညီကြပါကုန်။

တံ ကိုသာ ဟေတု၊ ဘဂဝါ ဟို ဘဇ္ဇာ ပါကာတိပါတာ ဝေရမဏီယာ ဓမ္မား ဒေသေတိ။ပါ။ သုရာမေရယာမဇ္ဈားမာအဗြာနာ ဝေရမဏီယာ ဓမ္မား ဒေသေတိ။ ယေဘု-
ယျာနဲ့ ခေါ်ပန် ဘဇ္ဇာ ယက္ခာ အပွဲနိုးပို့ရတာယေဝ ပါကာတိပါတာ။ပါ။ အပွဲနိုးပို့ရတာ သုရာမေရယာမဇ္ဈားမာအဗြာနာ။ တေသံ တံ ဟောတိ အပိုးယံ့ အမနာပံ့။

အဘယ့်ကြာင့် ဆိုသော် မြတ်စွာဘုရား မြတ်စွာဘုရားသည် အသက်သတ်ခြင်းမှ ရှောင်ကြည်ခြင်း ငှာ တရားဟောတော်မူပါ၏။ပါ။ မူးယ်မေ့လျှော့ကြာင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြည် ခြင်းငှာ တရားဟောတော်မူပါ၏။ မြတ်စွာဘုရား ဘီလူးတို့သည် များသောအားဖြင့် အသက်သတ်ခြင်း မှ မရှောင်ကြည်ကြကုန်သည်သာ တည်းပါ။ မူးယ်မေ့လျှော့ကြာင်း ဖြစ်သော သေအရက်သောက်ခြင်းမှ မရှောင်ကြည်ကြကုန်သည်သာတည်း ထိုဘီလူးတို့သည် ထိုတရားတော်ကို မနှစ်သက် မမြတ်နိုးကြပါကုန်။

သန္တာ ဟို ဘဇ္ဇာ ဘဂဝတောာ သာဝကာ အရည်ဝန်ပတ္တာနဲ့ ပန္တာနဲ့

မြတ်စွာဘုရား၏ တပည့်တို့ သည် အသံနည်းကုန်သော ပြည်ရွှေ

သေနာသနာနိ ပဋိသေဝန္တိ အပွဲသဒ္ဓါနိ တွေ့န်သံမရှိကုန်သော လူတို့၏အငွေ့
အပွဲနိရှိသာနိ ဝန်သု- အသက် ကင်းကုန်သော လူတို့၏
ရာဟသေသယျကာနိ ပဋိသလွှာန်- လျှို့ဝှက်သောအမှုကို ပြခြင်းနှာ
သာရုပါနိ။ တထွေ သန္တိ ညွှောရာ ယက္ခာ ထိုက်ကုန်သော ကိန်းအောင်း၍
နိဝါသနောက် ဖော် လူမသွှေ့ ဘဂဝတော နောက်ပတ်ကုန်သော
ပါဝစနေ အပွဲသန္တာ တေသံ ပသာဒါယ ဝေးကျာသော တောကျောင်းတို့ကို
ညွှောတု ဘန္တိ ဘဂဝါ အာဇာနာနိယံ မှိုးနေထိုင်ပါကုန်၏။ ထိုကျောင်းတို့
ရက္ခာ ဘိက္ခာနံ ဘိက္ခာနံ ညပါသကာနံ ပြုပါသည် ရှိပါကုန်၏။ အကြောင်းဘိလူး
ညပါသကာနံ ရှိသို့ယာ ရက္ခာယ အစိ- တို့သည် မြတ်စွာဘုရား၏ သာသနာ
ဘိသာယ အသုပိဟာရာယာတိ။ တော်၌ မကြည်ညီကုန်၊ ထိုဘိလူး
တို့ကို ကြည်ညီစေရန် မြတ်စွာဘုရား
သည် အာဇာနာနိယံမည်သော ပရိတ်
အရုံအတားကို ရဟန်းယောကျား
ရဟန်းမိန်းမ ညပါသကာယောကျား
ညပါသကာမိန်းမတို့၏ အကာအကွယ်
အစောင့်အရှောက် ဖြစ်ခြင်းနှာ မပင်
ပန်းခြင်းနှာ ချမ်းသာစွာနေရခြင်းနှာ
သင်ပေးတော်မူပါလေ့ဟု(လျှောက်၏)။

အစိဝါသေသိ ခေါ် အဟံ ဘိက္ခာဝေ
တုက္ခာဘာဝန်။ အထ ခေါ် ဘိက္ခာဝေ
ဝေသုဝဏော မဟာရာဇာ မေ
အစိဝါသနံ ဝိဒီတွာ တာယံ ဝေလာယံ
ကူးမံ အာဇာနာနိယံ ရက္ခာ အဘာသိ။

ရဟန်းတို့ ပါသည် ဆိတ်ဆိတ်
နေခြင်းဖြင့် လက်ခံတော်မူ၏။ ရဟန်း
တို့ ထိုအခါ ဝေသုဝဏ်နတ်မင်းကြီး
သည် ပါ၏ လက်ခံတော်မူခြင်းကို
သိ၍ ထိုအချိန်၌ ဤအာဇာနာနိယံ
မည်သော ပရိတ်အရုံအတား (ဂါထာ)
ကို ရွှေတ်ဆိုလျှောက်ထား၏။

၁၃။ ဂိပသီသု စ နမတ္ထ။
စက္ခုမွန်သု သီရိမတောာ။
သီခိသီဝိ စ နမတ္ထ။
သဗ္ဗာဘူတာနှကမို့နောာ။

ဝေသုဘုသု စ နမတ္ထ။
နှာတကသု တပသီနောာ။
နမတ္ထ။ ကကုသန္တသု၊
မာရသေနာပမန္ဒိနောာ။

ကောဏာဂမနသု နမတ္ထ။
ြာဟ္မာဏသု ဂုသီမတောာ။
ကသုပသု စ နမတ္ထ။
ဂိုဗုမှတ္ထသု သဗ္ဗာမို့။

၁၃။ စက္ခုလီးပါးရှိတော်မူသော
ဘုန်းကျက်သရေနှင့် ပြည့်စုံတော်
မူသော ဂိပသီမြတ်စွာဘုရားအား
အကျွန်းပို့ ရှိခိုးခြင်းသည် ဖြစ်ပါစေ
သတည်း၊ သတ္တဝါအားလုံးကို
သနားတော်မူတတ်သော သီခို
မြတ်စွာဘုရားအားလည်း အကျွန်းပို့
ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။

ကိုလေသာကို စင်ကြယ်စေပြီး
သော ခြိုးခြီးသော အကျင့်ရှိတော်မူ
သော ဝေသုဘုမြတ်စွာဘုရားအား
အကျွန်းပို့ ရှိခိုးခြင်းသည် ဖြစ်ပါ
စေသတည်း၊ မာရစစ်သည်ကို ဖျက်
ဆီးတတ်သော ကကုသန္တမြတ်စွာ
ဘုရားအား အကျွန်းပို့ ရှိခိုးခြင်း
သည် ဖြစ်ပါစေသတည်း။

မကောင်းမှုကို အပပြုတော်မူပြီး
သော ကျင့်သုံးပြီးသော မဂ္ဂြိုဟ္မာ-
စရိယရှိတော်မူသော ကောဏာဂုံး
မြတ်စွာဘုရားအား အကျွန်းပို့
ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း
အခါခပ်သိမ်း ဂိုဗုမှတ္ထီ ငါးပါး၏
အစွမ်းဖြင့် လွှတ်မြောက်တော်မူသော
ကသုပမြတ်စွာဘုရားအား အကျွန်းပို့
ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။

အိုရသသု နမထူး
သကျပုတ္တသု သီရိမတော်
ယော ကူမံ ဓမ္မံ ဒေသေသိ
သဗ္ဗုဒ္ဓကွာပန့်ဒန်။

ယေ စာပိ နိမ္မာတာ လောကော
ယထာဘူတံ ဝိပသီသု။
တေ ဇ္ဈာ အပိသုဏာထာ
မဟန္တာ ဝိတသာရဒါ။

ဟိတံ ဒေဝမန့်သာန်း
ယံ နမသုန္တာ ဂေါတမံး
ဝိဇ္ဇာစရဏာသမ္မန္တာ
မဟန္တာ ဝိတသာရဒါ။

အကြင် သာကိုဝင်မင်းသားဖြစ်
တော်မူသော မြတ်စွာဘုရားသည်
ဆင်းရဲခံပိသိမ်းကို ပယ်ဖျောက်တတ်
သော ဉာဏ်အာဏာနာဋီးယ ပရိတ်
တရားတော်ကို ဟောတော်မူ၏
ကိုယ်တော်မှ ထွက်သော ရောင်ခြည်
ရှိတော်မူသော ဘုန်းကျက်သရေနှင့်
ပြည့်စုံတော်မူသော သာကိုဝင်
မင်းသားဖြစ်တော်မူသော ထို(ဂေါတမ)
မြတ်စွာဘုရားအား အကျွန်းပိ၏
ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်။

လောကျွု ကိုလေသာ ဌိမ်းတော်
မူပြီးသော အကြင် (ပိုပသီစသော)
မြတ်စွာဘုရားတို့သည် (အလုံးစုံသော
တရားတို့ကို) ဟုတ်မှန်စွာ သိမြင်
တော်မူကြကုန်၏။ ထိုမြတ်စွာ
ဘုရားတို့သည် ကုန်းစကားကို မဆို
ကုန်။ ကြီးမြတ်တော်မူကုန်၏။
ကြောက်ရွှေခြင်း ကင်းတော်မူကုန်၏။

နတ်လူတို့ အကျိုးစီးပွားကို ဆောင်
တော်မူတတ်သော အသိဉာဏ်
'ဝိဇ္ဇာ', အကျင့် 'စရဏာ' တရားတို့နှင့်
ပြည့်စုံတော်မူသော ကြီးမြတ်တော်
မူသော ကြောက်ရွှေခြင်း ကင်းတော်

မူသော အကြံင် ဂေါတမမြတ်စွာ
ဘုရားကို (နတ်လူတို့သည်) ရှိခိုးက
ကုန်၏။ (ထိုဂေါတမမြတ်စွာဘုရား
အား လည်းကောင်း၊ ထိုဝိပဿ
စသော မြတ်စွာဘုရားတို့အား
လည်းကောင်း အကျွို့ကြုံ၏ ရှိခိုးခြင်း
သည် ဖြစ်ပါစေသတည်း။)

၁၄။ ယတော ပုဂ္ဂိုလ်တိ သူရှိယော
အာဒီဇွာ မဏ္ဍာလို မဟာ။
ယသု စုဂ္ဂိုလ်မာနသု၊
သံဝရှိပိ နိရှုံးတိုး။
ယသု စုဂ္ဂတေ သူရှိယော
ဒိဝသောတိ ပစ္စွာတိုး။

ရဟဒေါပိ တထွေ ဂုဏ်ရော၊
သမုဒ္ဓိ သရိတောဒကော။
ငံ တံ တထွေ အနှစ်း
သမုဒ္ဓိ သရိတောဒကော။
ကူတော သာ ပုရှိမာ ဒီသာ၊
ကူတိ နဲ့ အာစိက္ခတိ အနော။
ယံ ဒီသံ အသိပါလေတိုး
မဟာရာဇာ ယသသိုး သော။

၁၅။ အကြံင်အရပ်မှ အလွန်တွန်းလင်း
တောက်ပသော ကိုးကျယ်သော
အဝန်းရှိသော နေမင်းသည် ထွက်လာ
၏။ အကြံင်နေ့အဖို့၌ နေမင်းထွက်
လာသည်ရှိသော် ညျဉ်သည်လည်း
ကွယ်ပျောက်၏။ အကြံင်နေ့အဖို့၌
နေထွက်လာသည် ရှိသော်နေ့ဟူ၍
ဆိုအပ်၏။

ထိုနေထွက်ရာအရပ်၌ မြစ်ကိုး
မြစ်ငယ်တို့မှ သက်ဝင်သော ရေရှိ
သောစီးသွားသော နက်စွာသော
ရေအထုသည်လည်း ရှိ၏။ ထိုနေ
ထွက်ရာအရပ်က ရေအထုကို
မြစ်ကိုးမြစ်ငယ်တို့မှ သက်ဝင်သော
ရေရှိသော သမုဒ္ဓရာဟူ၍ (လူတို့)
သိပါကုန်၏။

နတ်ချုစ်သုတေသနဂါတာတော်များ

ဂန္ဓဗ္ဗာနံ အမိပတီ၊
ဓတာရငြာတိ နာမသော၊
ရမတိ နစ္စဂိုတေဟီ၊
ဂန္ဓဗ္ဗာဟိ ပုရက္ခတောာ၊

ဤစည်းဝေးရာအရပ်မှ ထိုအရပ်
သည် အရှေ့အရပ်မည်၏၊ များသော
အခြေအရံရှိသော ဂန္ဓဗ္ဗနတ်တို့ကို
အစိုးရသော အမည်အားဖြင့် ဓတာရငြာ
ဟုခေါ်သော နတ်မင်းကြီးသည်
အကြောင်အရပ်ကို စောင့်၏၊ ထိုအရပ်ကို
လူတို့သည် အရှေ့အရပ်ဟု ခေါ်ပါ
ကုန်၏၊ ထိုဓတာရငြာနတ်မင်းကြီးသည်
ဂန္ဓဗ္ဗနတ်တို့ ခြုံရလျက် ကခုန်သီဆို
ပွဲတို့ဖြင့် မွေ့လျော်၏။

ပုတ္တာပိ တသေ ဗဟဝါ၊
ကေနာမာတိ မေ သူတံ့၊
အသီတိ ဒသ ကော စ၊
ကူန္တနာမာ မဟဗ္ဗလာ။

ထိုဓတာရငြာနတ်မင်းကြီး၏ သားတို့
သည် များပါကုန်၏၊ အမည်ချင်း
တူကုန်၏ဟု အကျွှန်းပိုသည် ကြားရ^{ဗုံး}ပါ၏၊ ကိုးကျိုပ်တစ်ယောက် ရှုပါ၏၊
ကူန္တအမည်ရှုပါကုန်၏၊ ခွန်အားကြီး
ပါကုန်၏။

တေ စာပိ ပုံခံ ဒီသွာနာ၊
ပုံခံ အာဒီစွာဗွဲနံ့။
ဒူရတောဝ နမသုန္တီ၊
မဟာနံ့ ဝိတသာရံ့။

ထိုသားတို့သည်လည်း သစ္ာ
လေးပါးကို သိတော်မူသော နေမင်း
၏ အဆွဲဖြစ်တော်မူသော ကြီး
မြတ်တော်မူသော ကြောက်ရုံးခြင်း
ကင်းတော်မူသော မြတ်စွာဘုရားကို
မြင်သော် အဝေးကပင်လျှင် ရှိခိုးပါ
ကုန်၏။

နမော တော့ ပုရိသာဇား၊
နမော တော့ ပုရိသူတွေမှ၊
ကုသလေန သမေကွာသီ၊
အမန်သာပိ တံ့ ဝန္တန္တိ။
သုတံ့ နေတံ့ အသိကျသော၊
တသွား ထံ့ ဝဒေမသော။

နို့ ဝန္တထ ဂေါတမံ၊
နို့ ဝန္တာမ ဂေါတမံ၊
ဝိဇ္ဇာစရဏသမ္မန္တံ့၊
ဗုဒ္ဓံ ဝန္တာမ ဂေါတမံ။

ယောကုံး အာဇာနည်ဖြစ်တော်
မူသော မြတ်စွာဘုရား အရှင်ဘုရား
အား (အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်
၏။ ယောကုံးမြတ်ဖြစ်တော်မူသော
မြတ်စွာဘုရား အရှင်ဘုရားအား
(အကျွန်ုပ်တို့သည်) ရှိခိုးပါကုန်၏။
(အရှင်ဘုရားသည်) သဗ္ဗာညာတော်
တော်ဖြင့် (သတ္တဝါအားလုံးကို) ရှိကြည့်
တော်မူပေါ်ဟုဆို၍ နတ်တို့သည်
လည်း ထိုအရှင်ဘုရားကို ရှိခိုးပါ
ကုန်၏။

“သင်တို့သည် မာရ်ပါးပါးကို
အောင်တော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ရှိခိုးပါကုန်သလော”
ဟူသော ထိုအမေးစကားကို မပြတ်
ကြားရပါကုန်၏။ ထို့ကြောင့်
“မာရ်ပါးပါးကို အောင်တော်မူသော
ဂေါတမမြတ်စွာဘုရားကို ငါတို့
ရှိခိုးကုန်၏”ဟု ဆိုပါကုန်၏။ အသိ
ညာ၏ ‘ဝိဇ္ဇာ’ အကျင့် ‘စရဏ’
တရားတို့နှင့် ပြည့်စုံတော်မူသော
သစ္စာလေးပါးကို သိတော်မူသော
ဂေါတမမြတ်စွာဘုရားကို အကျွန်ုပ်
တို့သည် ရှိခိုးပါကုန်၏။

ဘရှ။ ယေန ပေတာ ပဝါစွဲ။
ပိသုကာ ပိဋ္ဌမံသိကာ။
ပါကာတိပါတိနော လုဒ္ဓိ။
စောရာ နေကတိကာ အနာ။

ဘရှ။ သေပြီးသူတို့ကိုလည်းကောင်း၊
ကုန်းစကားပြောသူတို့ကို လည်း
ကောင်း၊ လျှို့ဝှက်သော အမူပြသူ
တို့ကိုလည်းကောင်း၊ (တံစိုးစားသူ
တို့ကိုလည်းကောင်း) သူ့အသက်
သတ်လေ့ရှိသူတို့ကိုလည်းကောင်း၊
အလိုကြီးသူတို့ကိုလည်းကောင်း၊
နိုးသူတို့ကိုလည်းကောင်း၊ ကြမ်းတမ်း
သောအမူ ပြုသူတို့ကိုလည်းကောင်း
အကြင်အရပ်မျက်နှာ အဖို့ဖြင့်
(ထုတ်လေကုန်လေ့ ဟူ၍) ဆိုအပ်
ကုန်၏။

ကူးတောာ သာ ဒက္ခိကာ ဒီသာ
ကူးတိ နံ အာစိကူးတိ အနော။
ယံ ဒီသံ အဘိပါလေတိ၊
မဟာရာဇာ ယသသီ သော။
ကူးမှုဏ္ဍာန် အဓိပတိ၊
ပိရူဇ္ဍာကူးတိ နာမသော။
ရမတိ နစ္စဂါတ္တဟို၊
ကူးမှုဏ္ဍာဟို ပုရက္ခာတောာ။

ကြုစည်းဝေးရာအရပ်မှ ထိုအရပ်
သည် တောင်အရပ်မည်ပါ၏။ များ
သော အခြားအရုံရှိသော ကူးမှုဏ္ဍာန်တ်
တို့ကို အစိုးရသော အမည်အားဖြင့်
ပိရူဇ္ဍာခေါ်သော နတ်မင်းကြီးသည်
အကြင် အရပ်ကိုစောင့်၏။ ထို
အရပ်ကို လူတို့သည် တောင်အရပ်
ဟူ၍ ခေါ်ပါကုန်၏။ ထိုပိရူဇ္ဍာန်တ်
မင်းကြီးသည် ကူးမှုဏ္ဍာန်တ်တို့ ခြီးရုံ
လျက် ကခုန်သီဆိုပွဲတို့ဖြင့် မွေ့လျှော်
၏။

ထိုဝိဇ္ဇနတ်မင်း၏ သားတို့သည်
များပါကုန်၏၊ အမည်ချင်းတူကုန်၏ဟု
အကျွန်းပုံသည် ကြားရဖူးပါ၏၊
ကိုးကျိုပ်တစ်ယောက် ရှိပါ၏၊ ကူန္တာ
အမည်ရှိပါကုန်၏၊ ခွန်အားကိုးပါ
ကုန်၏။

ပုတ္တာပါ တသေ ဗဟဝါ၊
ကေနာမာတိ မေ သူတံ့။
အသီတိ ဒသ ကော စ၊
ကူန္တနာမာ မဟ္မာလာ။

ထိုသားတို့သည်လည်း သစ္စာ
လေးပါးကို သိတော်မူသော နေမင်း၏
အဆွဲဖြစ်တော်မူသော ကိုးမြတ်
တော်မူသော ကြားက်ရွှေခြင်းကင်း
တော်မူသော မြတ်စွာဘုရားကို မြင်
သော် အဝေးကပင်လျှင် ရှိခိုးပါ
ကုန်၏။

တေ စာပိ ပုံခံ ဒီသွာနာ၊
ပုံခံ အာဒိစွာပန္တနံ့။
ခူရတောဝ နမသုန္တာ၊
မဟန္တံ့ ဝိတသာရအံ့။
နမော တေ ပုံရိသာအညာ၊
နမော တေ ပုံရိသုတ္တမာ။
ကုသလေန သမေကွာသီ၊
အမနုသုံးပါ တံ့ ဝန္တန္တာ။
သူတံ့ နေတံ့ အသီဏ္ဍသော၊
တသွာ ဝံ့ ဝဒေမသော။

ယောကျားအာဇာနည် ဖြစ်တော်
မူသော မြတ်စွာဘုရား အရှင်ဘုရား
အား (အကျွန်းပုံသည်) ရှိခိုးပါကုန်
၏၊ ယောကျားမြတ်ဖြစ်တော်မူသော
မြတ်စွာဘုရား အရှင်ဘုရားအား
(အကျွန်းပုံသည်) ရှိခိုးပါကုန်၏၊
(အရှင်ဘုရားသည်) သဗ္ဗာတာညာ၏
တော်ဖြင့် (သတ္တဝါ အားလုံးကို)
ရှုကြည့်တော်မူပော်ဟုဆို၍ နတ်တို့
သည်လည်း ထိုအရှင်ဘုရားကို ရှိခိုး
ပါကုန်၏။

နိန် ဝန္တထ ဂေါတမံ၊
နိန် ဝန္တာမ ဂေါတမံ၊
ပိဋ္ဌာစရဏသသမွန့်၊
ဗုဒ္ဓံ ဝန္တာမ ဂေါတမံ။

“သင်တို့သည် မာရ်ဝါးပါးကို
အောင်တော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ရှိခိုးကုန်သလော” ဟူသော
ထိုအမေးစကားကို မပြတ်ကြားရပါ
ကုန်၏၊ ထိုကြားင့် “မာရ်ဝါးပါးကို
အောင်တော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ငါတို့ ရှိခိုးကုန်၏” ဟု
ဆိုပါကုန်၏၊ အသိဉာဏ် ‘ပိဋ္ဌာ’
အကျင့် ‘စရဏ’ တရားတို့နှင့်
ပြည့်စုံတော်မူသော သစ္စာလေးပါးကို
သိတော်မူသော ဂေါတမမြတ်စွာ
ဘုရားကို အကျွို့မြင်တို့သည် ရှိခိုးပါ
ကုန်၏။

၁၆။ ယတ္ထ စောဂ္ဂစ်တီ သူရီယော၊
အာဒီဇ္ဈာ မဏ္ဍာလီ မဟာ။
ယသု စောဂ္ဂမာနသု၊
ဒိဝသောပီ နိရုံးတီ။
ယသု စောဂ္ဂတေ သူရီယော၊
သံဝရီတီ ပဂ္ဂစ်တီ။

၁၆။ အကြင်အရပ်၌ အလွန်
ထွန်းလင်းတောက်ပသော ကြီးကျယ်
သော အဝန်းရှိသော နေမင်းသည်
ဝင်၏၊ အကြင်အရပ်၌ နေဝင်သွား
သည်ရှိသော် နေသည်လည်း ကွယ်
ပျောက်၏၊ အကြင်အရပ်၌ နေဝင်
သွားသည်ရှိသော် ညဉ်ဗူဗျားဆိုအပ်၏။

ရဟဒေါပီ တတ္ထ ဂုံးရော၊
သမုဒ္ဒို သရီတောဒကော။
တံ့ တံ့ တတ္ထ အေနိုး၊
သမုဒ္ဒို သရီတောဒကော။

ထိုနေဝင်ရာ အရပ်၌ မြစ်ကြီး
မြစ်ငယ်တို့မှ သက်ဝင်သော ရေရှိ
သော နက်စွာသော ရေအထုသည်
လည်း ရှိ၏၊ ထိုနေဝင်ရာ အရပ်က

ထိုရေအထုကို မြစ်ကြီး မြစ်ငယ်တို့မှ
သက်ဝင်သော ရေရှိသော သမုဒ္ဒရာ
ဟူ၍ (လူတိ) သိပါကုန်၏။

ကူတော သာ ပစ္စ်မာ ဒီသာ၊
ကူတိ နဲ့ အာစိက္ခတိ ဖော်။
ယံ ဒီသံ အဘိပါလေတိ၊
မဟာရာဇာ ယသသိ သော။
နာဂါန္ဓ အဓိပတိ၊
ဝရုပကျောတိ နာမသော။
ရမတိ နစ္စဂိတေဟိ၊
နာဂေဟေဝ ပုရက္ခတော။

ပုတ္တာပိ တသေ ဗဟဝါ၊
ကေနာမာတိ မေ သူတံ။
အသီတိ ဒသ ကော စ၊
ကူန္မနာမာ မဟ္မလာ။

တေစာပိ ဗုဒ္ဓံ ဒီသွာနာ၊
ဗုဒ္ဓံ အာဒိစ္စဗွဲနံ။

ဤစည်းဝေးရာ အရပ်မှ ထို
အရပ်သည် အနောက်အရပ် မည်၏။
များသော အခြားအရုံးသော နတ်နဂါး
တို့ကို အစိုးရသော အမည်အားဖြင့်
ဝရုပက္ခဟု ခေါ်သော နတ်မင်းကြီး
သည် အကြင်အရပ်ကို စောင့်၏။
ထိုအရပ်ကို လူတို့သည် အနောက်
အရပ်ဟူ၍ ခေါ်ပါကုန်၏။ ထိုဝရုပက္ခ
နတ်မင်းကြီးသည် နဂါးတို့ခြုံလျက်
ကခုန်သိဆိုပဲတို့ဖြင့် မွေ့လျှော်၏။

ထိုဝရုပက္ခနတ်မင်းကြီး၏
သားတို့သည် များပါကုန်၏။ အမည်
ချင်း တူကုန်၏ဟု အကျွော်ပိသည်
ကြားရ ဖူးပါ၏။ ကိုးကိုပ်တစ်ယောက်
ရှိပါ၏။ ကူန္မအမည်ရှိပါကုန်၏။
ခွန်အားကြီးပါကုန်၏။

ထိုသားတို့သည်လည်း သစ္စာ
လေးပါးကို သိတော်မူသော နေမင်း၏

ဒူရတောဝ နမသာန္တိ၊
မဟန္တိ ဝိတသာရှင်။

နမော တော့ ပုရိသာအညာ၊
နမော တော့ ပုရိသုတ္တမာ။
ကုသလေန သမေကွဲသို့၊
အမန္တသာပိ တံ့ ဝန္တန္တိ။
သုတံ့ နေတံ့ အသိယျသော၊
တသွား ငံ့ ဝဒေမသော။

နို့ ဝန္တထ ဂေါတမံ၊
နို့ ဝန္တာမ ဂေါတမံ။
ဝိဇ္ဇာစရဏသမွန္တိ၊
ပုံခွဲ့ ဝန္တာမ ဂေါတမံ။

အဆွဲဖြစ်တော်မူသော ကြီးမှတ်
တော်မူသော ကြောက် ရုံးခြင်း
ကင်းတော်မူသော မြတ်စွာဘုရားကို
မြင်သော် အဝေးကပင်လျှင် ရှိခိုးပါ
ကုန်၏။

ယောကျိုးအာဇာနည် ဖြစ်
တော်မူသော မြတ်စွာဘုရား အရှင်
ဘုရားအား (အကျွန်ုပ်တို့သည်)
ရှိခိုးပါကုန်၏၊ ယောကျိုးမှတ်
ဖြစ်တော်မူသော မြတ်စွာဘုရား
အရှင်ဘုရားအား (အကျွန်ုပ်တို့သည်)
ရှိခိုးပါကုန်၏(အရှင်ဘုရားသည်)
သဗ္ဗညာတော်တော်ဖြင့် (သတ္တဝါ
အားလုံးကို) ရှုကြည့်တော်မူပော်
ဟုဆို၍ နတ်တို့သည်လည်း ထိုအရှင်
ဘုရားကို ရှိခိုးပါကုန်၏။

“သင်တို့သည် မာရ်ငါးပါးကို
အောင်တော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ရှိခိုးကြကုန်သလော”
ဟူသော ထိုအမေးစကားကို မပြတ်
ကြားရပါကုန်၏ ထိုကြောင့် “မာရ်
ငါးပါးကို အောင်တော်မူသော ဂေါတမ
မြတ်စွာဘုရားကို ပါတို့ ရှိခိုးကုန်၏”ဟု
ဆိုပါကုန်၏၊ အသိညာ၏ ‘ဝိဇ္ဇာ’

အကျင့် ‘စရား’ တရားတို့နှင့် ပြည့်စုံ
တော်မူသော သစ္စာလေးပါးကို
သိတော်မူသော ဂေါတမမြတ်စွာ
ဘုရားကို အကျိန်ပို့သည် ရှိခိုးပါ
ကုန်၏။

၁၈။ ယေန ညွှန်ရကုရင့်။
မဟာနေရာ သုဒသနော။
မနုသာ တထွေ အယန္တီ
အမမာ အပရိဂုဟာ။

န တေ ပီနံ ပဝပန္တီ
နာပိ နိယန္တီ နာ်လာ။
အကြံပါကိမံ သာလို့
ပရိဘုဇ္ဇာန္တီ မာနုသာ။

အကဏာ အထုသံ သုဒ္ဓံ
သုဂ္ဂံ တဏ္ဍာလဖွလံ။

၁၉။ အကြင်အရပ်မျက်နှာ၌ ညွှန်ရ
ကုရာမည်သော မြောက်ကျွန်းသည်
ရှိ၏။ မြင်းမို့ရတောင်သည် ရွှေရောင်
တောက်၏။ ထိုမြောက်ကျွန်း၌ ဖြစ်
ကုန်သော လူတို့သည် ပါ၏ညစာဟု
စွဲလမ်းခြင်း မရှိကြကုန်၊ ပါ၏မယားဟု
သိမ်းပိုက်ခြင်း မရှိကြကုန်။

ထိုမြောက်ကျွန်းသူတို့သည်
မျိုးစွေ့ကို မစိုက်ပျိုးကြကုန်၊ ထွန်တုံး
တို့ကို(လယ်သို့) မဆောင်ကုန်၊ မထွန်
မယက်သော မြေပြင်၌ အလိုလို
ပေါက်သော သလေးဆန်ကို စားကုန်
၏။

ဆန်ကွဲမရှိ ဖွဲ့မရှိသော စင်ကြယ်
သော ကောင်းသော အနံ့လိုင်သော

တုလ္ထိကိုရေ ပစိတွာန၊
တဝော ဘုဇ္ဇာ သောဇံ။

ဂါရိ ကေခုရုံ ကတွာ၊
အနုယ္ခို ဒီသောဒီသံ။
ပသု ကေခုရုံ ကတွာ၊
အနုယ္ခို ဒီသောဒီသံ။

ဗူးတို့ ဝါ ဝါဟနံ ကတွာ၊
အနုယ္ခို ဒီသောဒီသံ။
ပုရိသံ ဝါဟနံ ကတွာ၊
အနုယ္ခို ဒီသောဒီသံ။

ကုမာရုံ ဝါဟနံ ကတွာ၊
အနုယ္ခို ဒီသောဒီသံ။
ကုမာရုံ ဝါဟနံ ကတွာ၊
အနုယ္ခို ဒီသောဒီသံ။

ဆန်သီးကို ထမင်းအိုး၌ ချက်၍
ထိုထမင်းအိုးမှ ထမင်းကိုသာလျှင်
စားကုန်၏။

(ထိုမြောက်ကျန်း၌ ဝေသာဝဏ်
နတ်မင်းကြီး၏ အခြီအရံတို့သည်)
နွားကို မြင်းယာဉ်ကဲ့သို့ ပြုလျက်
အရပ်ရပ်သို့ လှည့်လည်သွားလာကြ
ကုန်၏။ နွားမှ တစ်ပါးသော သား
ကောင်တို့ကို မြင်းယာဉ်ကဲ့သို့ ပြုလျက်
အရပ်ရပ်သို့ လှည့်လည်သွားလာကြ
ကုန်၏။

မိန်းမကို ယာဉ်ပြုလျက် အရပ်
ရပ်သို့ လှည့်လည်သွားလာကြကုန်
၏။ ယောက်ဗျားကို ယာဉ်ပြုလျက်
အရပ်ရပ်သို့ လှည့်လည်သွားလာ
ကြကုန်၏။

လုံမပျို့ကို ယာဉ်ပြုလျက် အရပ်
ရပ်သို့ လှည့်လည်သွားလာကြကုန်
၏။ လုလင်ပျို့ကို ယာဉ်ပြုလျက်
အရပ်ရပ်သို့ လှည့်လည်သွားလာကြ
ကုန်၏။

တေ ယာနေ အသိရုဟိတွာ၊
သဗ္ဗာ ဒီသာ အနုပရီယာယန္တာ။
ပစာရာ တသု ရာဒိနော။

ဟတ္ထိယာနံ အသုယာနံ၊
ဒီဗုံ ယာနံ ဥပဋိတံ။
ပါသာဒါ သိပိကာ စော၊
မဟာရာသော ယသသိနော။

တသု စ နဂါရာ အဟု၊
အန္တလိက္ခာ သုမာပိတာ။
အာဇာနာဇာ ကုသိနာဇာ
ပရကုသိနာဇာ၊
နာဇာသုရိယာ ပရကုသိဇာနာဇာ။

ညတ္ထရေန ကသိဝဏ္ဏာ၊
ဇနောယ်မပရေန စ။
နဝန်ဝတီယော၊
အမွှေရအမွှေရဝတီယော၊
အာဇာကမန္တာ နာမ ရာဇာနီ။

ထိုဝေသုဝဏ္ဏ နတ်မင်းကြီး၏
အလုပ်အကျွေးတို့သည် ထိုယာ၌တို့
ကို စီးကုန်လျက် အရပ်မျက်နှာအလုံးစုံ
တို့ထို့ လူညွှန်လည်သွားလာကြကုန်၏။

များသော အခြားအရံရှုံးသော
ဝေသုဝဏ္ဏနတ်မင်းကြီးအား ဆင်
ယာ၌ မြင်းယာ၌ နတ်၌ဖြစ်သော
ယာ၌သည် ဖြစ်ပေါ်လာ၏။ ပြာသာ၌
ထမ်းစင်တို့သည်လည်း ဖြစ်ပေါ်လာ
ကုန်၏။

ထိုဝေသုဝဏ္ဏနတ်မင်းကြီးအား
ကောင်းကောင်း ကောင်းစွာ ဖန်ဆင်း
အပ်ကုန်သော အာဇာနာဇာမြှုမြို့၊ ကုသို-
နာဇာမြှုမြို့၊ ပရကုသိနာဇာမြှုမြို့၊ နာဇာ-
သုရိယာမြှုမြို့၊ ပရကုသိဇာနာဇာမြှုမြို့တို့သည်
လည်း ရှိကုန်၏။

မြောက်အရပ်၌ ကသိဝဏ္ဏမြှုမြို့၊
ဇနောယ်မြှုမြို့ ရှိ၏။ ထိုမှတစ်ပါးသော
နဝန်ဝတီယာမြှုမြို့၊ အမွှေရအမွှေရ ဝတီယာ
မြှုမြို့သည်ရှိ၏။ အာဇာကမန္တာမည်သော
မြှုမြို့ကား မင်းနေပြည် ဖြစ်၏။

ကုဝေရသု ခေါ် ပန့် မာရိသု
မဟာရာသု ဝိသာဏာ နာမ
ရာဇာနီ၊
တသွား ကုဝေရော မဟာရာဇာ
ဝေသုဝဏောတိ ပစ္စာတိ။

အရှင်ဘုရား ကုဝေရနတ်မင်းကြီး
အား ဝိသာဏာမည်သော မင်း-
နေပြည်သည် ရှုပါ၏၊ ထို့ကြောင့်
ကုဝေရနတ်မင်းကြီးကို ဝေသုဝဏ်
နတ်မင်းကြီးဟု ဆိုအပ်ပါ၏။

ပစ္စာသွေး ပကာသေးနှင့်
တတောလာ တတ္ထလာ
တတောတလာ။
ဉာဏ် တေသိ တတောဇ်၊
သူရော ရာဇာ အရို့ကြာ နေမိ။

အကြိုးသို့လူးတို့သည် (သတင်း
စကားကို) အသီးအသီး ရှာမှုးစု
ဆောင်းလျက် (ထိုဝေသုဝဏ်နတ်
မင်းကြီးအား) ပြသပြောကြားကုန်၏။
ထို့သို့လူးတို့သည်ကား တတောလာ၊
တတ္ထလာ၊ တတော တလာ၊
ဉာဏ်၊ တေသိ၊ တတောဇ်၊
သူရာ၊ ရာဇာ၊ အရို့ကြာ၊ နေမိတို့တည်း။

ရဟဒေါပါ တတ္ထ ဓရဏီ နာမ၊
ယတော ဖော် ပဝသုနှင့်။
ဝသာ ယတော ပတာယနှင့်။
သဘာဝိ တတ္ထ သာလဝတိ နာမ။

ထို အရပ်၌ ဓရဏီမည်သော
လေးထောင့်ရေကန်ကြီးသည်လည်း
ရှုပါ၏၊ အကြိုးလေးထောင့်ရေကန်
ကြီးမှ(ရေကိုယူချိ)မိုးတို့သည် ရွာပါ
ကုန်၏၊ (မိုးရွာလတ်သော်) အကြိုး
လေးထောင့်ရေကန်ကြီးမှ မိုးရေ
ဟောင်းတို့သည် လျှံထွက်ပါကုန်၏။
ထိုလေးထောင့်ရေကန်ကြီး အနီး၌
သာလဝတိမည်သော ရတနာမလ္လာပ်
သည်လည်း ရှုပါ၏။

ယထူ ယက္ခာ ပယိရပါသန္တာ
တထူ နိစ္စဖလာ ရက္ခာ။
နာနာ ဒီဇေယာ ယုတာ၊
မယူရကောွာဘိရဒါ။
ကောကိလာဒီဟိ ဝရှုဟိ။

အကြင်အရပ်၌ ဘီလူးတို့သည်
စည်းဝေးပါကုန်၏၊ ထိုအရပ်၌
အမြဲတမ်း သီးပွင့်သော သစ်ပင်များ
ရှုပါကုန်၏၊ အမျိုးမျိုးသော ငှက်အုပ်
တို့၏ ပုံသန်းလှည့်လည်ခြင်းတို့ဖြင့်
ဖြစ်းလျက် ရှုပါကုန်၏၊ အသံသာ
ကုန်သော ဥဒ္ဓိဒီးကြီးကြာနှင့် ဥသိ
ငှက်စသည်တို့သည် မြည်တွေ့ကြွေး
ကြော်ကြပါကုန်၏။

မိဝင်္တိဝကသဒ္ဓထူး
အထော သွေ့နှုန်းတို့
ကုလာ့မာ ကုလို့ရကာာ၊
ဝနေ့ ပေါက္ခာရသာတကာ။

ဤလေးထောင့်ရေကန်ကြီး၌
“အသက်ရှည်ပါစေ၊ အသက်ရှည်ပါ
စေ”ဟု မြည်တမ်းသော (မိဝင်္တိုး)
ငှက်သံ ရှုပါ၏၊ ထိုမှုတစ်ပါး “ဥဒ္ဓိ
စိတ္တ ဥဒ္ဓိဟိ စိတ္တ”ဟု မြည်သော
ငှက်တို့လည်း ရှုပါကုန်၏၊ တောက်
ရွှေပုစ္န်လုံးတို့လည်း ရှုပါကုန်၏၊
ကြာတော်၌ ပေါက္ခာရသာတကမည်
သော ငှက်တို့လည်း ရှုပါကုန်၏။

သုကသာဦးက သဒ္ဓထူး
ဒဏ္ဍာမာဏာဝကာနိ စာ။
သောသတိ သဗ္ဗကာလံ သာ၊
ကုဝေရနှုန်း သဒါ။

ဤလေးထောင့်ရေကန်ကြီး၌
ကျေး သာလိုကာတို့၏ မြည်သံများ
လည်း ရှုပါကုန်၏၊ လူ၏မျက်နှာကဲ့သို့
မျက်နှာရှိသော တုတ်ထောက်ငှက်
တို့လည်း ရှုပါကုန်၏၊ ကုဝေရန်တ်မင်း
၏ ကြာပဒုမ္မာအိုင်ဖြစ်သော ထို

ဓရဏီရေကန်ကြီးသည် အခါခပ်သိမ်း
တင့်တယ်ပါ၏။

ကူတော သာ ဥထွေရာ ဒီသာ၊
ကူတိ နဲ့ အာစိက္ခတိ ဖော်။
ယံ ဒီသံ အဘိပါလေတိ၊
မဟာရာဇာ ယသသိ သော။

ထိုအရပ်သည် ဤစည်းဝေးရာ
အရပ်မှ မြောက်အရပ် မည်ပါ၏။
များသာ အခြားရုံးသာ ဘီလူးတို့
ကို အစိုးရသာ အမည်အားဖြင့်
ကုဝေရဟုခေါ်သော နတ်မင်းကြီး
သည် အကြောင်အရပ်ကို စောင့်၏။ ထို
အရပ်ကို လူအများတို့သည် မြောက်
အရပ်ဟု ခေါ်ပါကုန်၏။ ထိုကုဝေရ
နတ်မင်းကြီးသည် ဘီလူးတို့ ခြံရလျက်
ကခုန်သိဆိုပဲတို့ဖြင့် မွေ့လျှော်၏။

ယက္ခာန္တ အပိပတိ၊
ကုဝေရော ကူတိ နာမသော။
ရမတိ နစ္စဂိတ္တေဟို၊
ယက္ခာဟော ပုရက္ခတောာ။

ထိုကုဝေရနတ်မင်းကြီး၏ သားတို့
သည် များကုန်၏။ အမည်ချင်း တူပါ
ကုန်၏ဟု အကျွှန်ုပ်သည် ကြားရဖူးပါ
၏။ ကိုးကိုပ်တစ်ယောက် ရှိပါ၏။ ကူနှံ
အမည် ရှိပါကုန်၏။ ခွန်အားကြီးပါ
ကုန်၏။

ပုတ္တာပိ တသာ ဗဟပေါ့၊
ကေနာမာတိ မေ သုတံ့။
အသီတိ ဒသ ကောာ စ၊
ကူနှံနာမာ မဟာဗုလာ။

ထိုသားတို့သည်လည်း သစ္စာ
လေးပါးကို ပိုင်းခြား၍ သိတော်မူသော
နေမင်း၏ အဆွဲဖြစ်တော်မူသော
ကြီးမြတ်တော်မူသော ကြားက်ရုံခြင်း
ကင်းတော်မူသော မြတ်စွာဘုရားကို

မြင်သော အဝေးကပင်လျှင် ရှိခိုးကြပါ
ကုန်၏။

တေ စာပိ ဗုဒ္ဓံ ဒီသွာန၊
ဗုဒ္ဓံ အာဒီစ္စာဗျာနံ။
ခုံရတောဝ နမသုန္တာ၊
မဟန္တံ ဝိတသာရာ။

ယောကျားအာဇာနည် ဖြစ်တော်
မူသော မြတ်စွာဘုရား အရှင်ဘုရား
အား (အကျွန်းပိတ္ထိသည်) ရှိခိုးပါကုန်
၏။ ယောကျားမြတ်ဖြစ်တော်မူသော
မြတ်စွာဘုရား အရှင်ဘုရားအား
(အကျွန်းပိတ္ထိသည်) ရှိခိုးပါကုန်၏။
(အရှင်ဘုရားသည်) သဗ္ဗာသုတေသန
တော်ဖြင့် (သတ္တဝါအားလုံးကို)
ရှုကြည့်တော်မူပော်ဟု ဆို၍ နတ်တို့
သည်လည်း ထိုအရှင်ဘုရားကို ရှိခိုး
ပါကုန်၏။

နမော တေ ပုရိသာဇညာ၊
နမော တေ ပုရိသုတ္တမ။
ကုသလေန သမေကွာသို့၊
အမနုသာဟိ တံ ဝန္တန္တိ။
သုတံ နေတံ အသိကျသော၊
တသွာ ငံး ဝဒေမသော။
ဖိန့် ဝန္တထ ဂေါတမံ၊
ဖိန့် ဝန္တာမ ဂေါတမံ။
ဝိဇ္ဇာစရဏသမ္မန္တံ၊
ဗုဒ္ဓံ ဝန္တာမ ဂေါတမန္တံ။

“သင်တို့သည် မာရိဝါးပါးကို
အောင်မြင်တော်မူသော ဂေါတမ
မြတ်စွာဘုရားကို ရှိခိုးကုန်သလော”
ဟူသော ထိုအမေးစကားကို မပြတ်
ကြားရပါကုန်၏။ ထို့ကြောင့်
“မာရိဝါးပါးကို အောင်မြင်တော်
မူသော ဂေါတမမြတ်စွာဘုရားကို
ဝိတို့ ရှိခိုးကုန်၏”ဟု ဆိုပါကုန်၏။
“အသိညာဏ် ‘ဝိဇ္ဇာ’ အကျွမ်း ‘စရဏ’
တရားတို့နှင့် ပြည့်စုံတော်မူသော

သစ္စာလေးပါးကို ပိုင်းခြား၍ သိတော်မူသော ဂေါတမမြတ်စွာဘုရားကို အကျွန်းပိတ္ထိသည် ရှိခိုးပါကုန်၏’ဟု (ခြုံတိလျှောက်ထား၏)။

၁၈။ အယံ ခေါ်သာ မာရိသ အာဇာနာ-
နှိုးယာ ရက္ခာ ဘိက္ခာ။နံ ဘိက္ခာနံ ဥပါ-
သကာနံ ဥပါသိကာနံ ဂုတ္ထိယာ ရက္ခာယ
အဝိဟီသာယ အသုဝိဟာရာယ။

၁၈။ အရှင်ဘုရား ဤအာဇာနာနှိုးယ
ပရိတ်အရုံအတားသည် ရဟန်း
ယောကုံးရဟန်းမိန်းမ ဥပါသကာ
ယောကုံး ဥပါသိကာမိန်းမတို့၏
အကာအကွယ် အစောင့်အရှောက်
ဖြစ်ခြင်းငှာ မပင်ပန်း မဆင်းခဲ့ခြင်းငှာ
ချမ်းသာစွာ နောခြင်းငှာ ဖြစ်ပါ၏။

ယသ ကသစီ မာရိသ ဘိက္ခာသု
ပါ ဘိက္ခာနှိုးယာ ပါ ဥပါသကသု ပါ
ဥပါသိကာယ ပါ အယံ အာဇာနာနှိုးယာ
ရက္ခာ သုဂ္ဂဟီတာ ဘဝိသုတီ သမတ္တာ
ပရိယာပုတာ။ တံ စေ အမနုသော
ယက္ခာ ပါ ယက္ခိနီ ပါ။ပါ။
ဂန္ဓိဗြာ ပါ ကုမ္ပဏီ ပါ။
ပ။ နာဂေါ ပါ နာဂါ ပါ နာဂပေါတကော
ပါ နာဂပေါတီကာ ပါ နာဂမဟာမတ္တာ
ပါ နာဂပါရီသွော ပါ နာဂပစာရော ပါ
ပဒုဒ္ဓိတ္တာ ဘိက္ခာ၍ ပါ ဘိက္ခာနီ ပါ
ဥပါသကံ ပါ ဥပါသိကံ ပါ ဂစ္ဆို

အရှင်ဘုရား တစ်စုံတစ်ယောက်
သော ရဟန်းယောကုံးသည်လည်း
ကောင်း၊ ရဟန်းမိန်းမသည်လည်း
ကောင်း ဥပါသကာ ယောကုံးသည်
လည်းကောင်း၊ ဥပါသိကာမိန်းမသည်
လည်းကောင်း၊ ဤအာဇာနာနှိုးယ
ပရိတ်အရုံအတားကို ကောင်းစွာ
သင်ယူအပ်သော် ပြည့်စုံစွာ အဖန်
ဖန် လေ့လာအပ်သော် လူမဟုတ်
သော ဘီလူးသည်လည်းကောင်း၊
ဘီလူးမသည်လည်းကောင်း။ပါ။
ဂန္ဓိ နတ်သည်လည်းကောင်း၊ ဂန္ဓိ

အနုဂစ္စွဲယျာ ဦးတံ့ ဝါ ဥပတိငြွေယျာ နိသိန္ဒာ နတ်သမီးသည်လည်းကောင်း၊ ပါ ဥပနိသိဒေယျာ နိပန္ဒာ ဝါ ဥပနိပငြွေယျာ။ နတ်သမီးသည်လည်းကောင်း၊ ကူးကူးသည်လည်းကောင်း၊ ကူးကူးမသည်လည်းကောင်း၊ နရိုးသည်လည်းကောင်း၊ နရိုးမသည်လည်းကောင်း၊ နရိုးကလေးသည်လည်းကောင်း၊ နရိုးမကလေးသည်လည်းကောင်း၊ နရိုးအမတ်ကြီးသည်လည်းကောင်း၊ အခြီးအရုံ နရိုးသည်လည်းကောင်း၊ အလုပ်အကျွေး နရိုးသည်လည်းကောင်း၊ ဖျက်ဆီးလိုသောစိတ်ရှိသည်ဖြစ်၍ ရဟန်းယောကုံးကိုသော်လည်းကောင်း၊ ရဟန်းမိန်းမကိုသော်လည်းကောင်း၊ ဥပါသကာယောကုံးကိုသော်လည်းကောင်း၊ ဥပါသိကာမိန်းမကိုသော်လည်းကောင်း၊ သွားနေစဉ် လိုက်၍ သွားငြားအံ့၊ ရပ်နေစဉ်ကပ်၍ ရပ်ငြားအံ့ ထိုင်နေစဉ်ကပ်၍ ထိုင်ငြားအံ့၊ အိပ်နေစဉ်ကပ်၍ အိပ်ငြားအံ့။

န မ သော မာရိသ အမနုသော အရှင်ဘုရား ဤသီလူးသည်
လဘေးယျာ ဂါမေသု ဝါ နိဂမေသု ဝါ ရွာတို့၌လည်းကောင်း၊ နိဂုံးတို့၌
သက္ကာရုံ ဝါ ဂရကာရုံ ဝါ။ န မ သော လည်းကောင်း၊ အရိအသေပြခြင်းကို
မာရိသ အမနုသော လဘေးယျာ အား- လည်းကောင်း၊ အလေးအမြတ်
ကမန္တာယ နာမ ရာဇာနိယ ဝေါး ဝါ ပြခြင်းကိုလည်းကောင်း မရရာ။
ဝါသံ ဝါ။ န မ သော မာရိသ အရှင်ဘုရား ဤသီလူးသည် အား-

အမန္ဒသော လဘေးယျ ယက္ခာနဲ့ သမိတီ ကမန္ဒာမင်းနေပြည်၌ ပိမာန်အိမ်ရာ ဂါး။ အပိသု နဲ့ မာရိသ အမန္ဒသော ကိုလည်းကောင်း၊ အမြဲနေခြင်းကို အနာဝယုံပါ နဲ့ ကရေယျ။ အပိဝယုံ။ လည်းကောင်း မရရာ။ အရှင်ဘုရား အပိသု နဲ့ မာရိသ အမန္ဒသော အတွောဟို ဤဘီလူးသည် ဘီလူးတို့၏ အစည်း ပရိပုလွှာဟို ပရိဘာသာဟို ပရိဘာ- အဝေးသို့တာက်ခွင့်ကို မရရာ။ အရှင် သေယျ။ အပိသု နဲ့ မာရိသ အမန္ဒသော ဘုရား ထိုဘီလူးကို အခြားဘီလူး ရိတ္ထုံပိသု ပတ္တံ သိသေ နိုက္ခာဇွဲယျ။ များက သမီးယူဆောင်၍ လက်ထပ် အပိသု နဲ့ မာရိသ အမန္ဒသော သတ္တေ- ခြင်း သမီးပေး၍ လက်ထပ်ခြင်းကို လည်း မပြုကြကုန်ရာ။ အရှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက (မျက်လုံးပြုးသူ သွားခေါသူ စသည် ဖြင့်) ကိုယ်နှင့်စပ်ကုန်သော ဘီလူး တို့၏ ဆဲရေးခြင်းမျိုးစုံတို့ဖြင့် ဆဲရေး လည်း ဆဲရေးကုန်ရာ၏။ အရှင် ဘုရား ထိုဘီလူးကို အခြားဘီလူးများ က သူ၏ဦးခေါင်း၌ သံချက်လွှတ်ကို မျှောက်ထားလည်း မျှောက်ထားကုန် ရာ၏။ အရှင်ဘုရား ထိုဘီလူးကို အခြားဘီလူးများက သူ၏ ဦးခေါင်းကို ခုနစ်စိတ်မူလည်း ခွဲကုန်ရာ၏။

သို့ ဟို မာရိသ အမန္ဒသော စတ္တာ ရုခို ရာသာ တေ နေဝ မဟာရာဇာနဲ့ အာဒိယို့ န မဟာရာဇာနဲ့ ပုရိသကာနဲ့ အာဒိယို့ န မဟာရာဇာနဲ့ ပုရိသကာနဲ့

အရှင်ဘုရား အမျက်ဒေါသကိုး ကုန်သော နှောင့်ယျက်တတ်ကုန် သော နှိုင်စက်တတ်ကုန်သော ဘီလူး တို့သည် ရှိပါကုန်၏။ ထိုဘီလူးကိုး

ပုရိသကာနဲ့ အာဒီယန္တိ။ တေ ခေါ် တေ တို့သည် နတ်မင်းကြီးတို့၏ (စကားကို) မာရိသ အမန္တသာ မဟာရာဇာနဲ့ အဝရွှေ့ နာမ ဂုစ္တိ။

မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကားကို) မနာယူကြပါကုန်၊ အရှင်ဘုရား ထိုဘီလူးတို့ကို အခြား ဘီလူးများက နတ်မင်းကြီးတို့၏ ဆန္ဒကျင်ဘက် ရန်သူများဟူ၍ ဆို အပ်ပါကုန်၏။

သေယျထာပိ မာရိသ ရညှာ မာဂဓသ ဝိဇ္ဇာတေ မဟာစောရာ။ တေ နေဝ ရညှာ မာဂဓသ အာဒီယန္တိ၊ န ရညှာ မာဂဓသ ပုရိသကာနဲ့ အာဒီယန္တိ၊ န ရညှာ မာဂဓသ ပုရိသကာနဲ့ ပုရိသကာနဲ့ အာဒီယန္တိ။ တေ ခေါ် တေ မာရိသ မဟာစောရာ ရညှာ မာဂဓသ အဝရွှေ့ နာမ ဂုစ္တိ။

အရှင်ဘုရား ဥပမာအားဖြင့် မဂ်တ တိုင်းကို အစိုးရသော မင်းကြီး၏ နိုင်ငံ့၌ ခိုးသူကြီးတို့ ရှိပါကုန်၏၊ ထိုခိုးသူကြီးတို့သည် မဂ်တိုင်းကို အစိုးရသော မင်းကြီး၏ (စကားကို) မနာယူကြပါကုန်၊ မဂ်တိုင်းကို အစိုးရသော မင်းကြီး၏ စစ်သူကြီးတို့၏ (စကားကို) မနာယူကြပါကုန်၊ မဂ်တ တိုင်းကို အစိုးရသော မင်းကြီး၏ စစ်သူကြီးတို့၏ မင်းချင်းတို့၏ (စကား ကို) မနာယူကြပါကုန်၊ အရှင်ဘုရား ထိုခိုးသူကြီးတို့ကို မဂ်တိုင်းကို အစိုးရသောမင်းကြီး၏ ဆန္ဒကျင်ဘက် ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။

၁၀၇။ ဒေါ မာရိသ သန္တိ အရှင်ဘုရား ဤအတူ အမျက်
အမန့်သာစလျှာ ရှုံး ရာသာ၊ တေ ဒေါသကြီးကုန်သော နှောင့်ယှက်
နေဝ မဟာရာဇာနံ အာဒီယန္တိ၊ န တတ်ကုန်သော နှိပ်စက်တတ်ကုန်
မဟာရာဇာနံ ပုရိသကာနံ အာဒီယန္တိ၊ န သော ဘီလူးတို့သည် ရှုပါကုန်၏၊
မဟာရာဇာနံ ပုရိသကာနံ ပုရိသကာနံ ထိုဘီလူးတို့သည် နတ်မင်းကြီးတို့၏
အာဒီယန္တိ။ တေ ဒေါ တေ မာရိသ (စကားကို) မနာယူကြပါကုန်၊
အမန့်သာ မဟာရာဇာနံ အဝရှုံး နာမ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီး
ဝို့၏ (စကားကို) မနာယူကြပါကုန်၊ နတ်မင်းကြီးတို့၏ ဘီလူးစစ်သူကြီး
တို့၏ မင်းချင်းတို့၏(စကားကို)
မနာယူကြပါကုန်၊ အရှင်ဘုရား
ထိုဘီလူးတို့ကို အခြားဘီလူးတို့က
နတ်မင်းကြီးတို့၏ ဆန့်ကျင်ဘက်
ရန်သူတို့ဟူ၍ ဆိုအပ်ပါကုန်၏။

ယော ဟိ ကောစီ မာရိသ အမန့်-
သော ယက္ခာ ဝါ ယက္ခိနီ ဝါ။ပါ။
ဂန္ဓာဗ္ဗာ ဝါ ဂန္ဓာဗ္ဗီ ဝါ။ပါ။
ကူဗ္ဗာဗ္ဗာ ဝါ ဘီလူးမသည်လည်းကောင်း၊
ကူဗ္ဗာဗ္ဗာ ဝါ ဘီလူးမသည်လည်းကောင်း၊ ဂန္ဓာဗ္ဗာ
ပဒုကြုံတွော ဘီကုံး ဝါ ဘီကုံးနီ ဝါ။ပါ။
ဥပါသကံ ဝါ ဥပါသကံ ဝါ ဂါးနီ ဝါ။
ဥပါသကံ ဝါ ဥပတိငြေယျာ နီသိန္တိ
ဝါ ဥပနီသီဒေယျာ နီပန္တိ ဝါ ဥပနီပဇ္ဇာယျာ။
ကူဗ္ဗာဗ္ဗာ မဟာယက္ခာနံ သေနာ-
ပတီနံ မဟာသေနာပတီနံ ဥများပေတ္တာဗုံး
ဂူမေသံယက္ခာနံ မဟာယက္ခာနံ သေနာ-
ပတီနံ မဟာသေနာပတီနံ ဥများပေတ္တာဗုံး
ဂူမေသံယက္ခာနံ “အယံ ယက္ခာ

အရှင်ဘုရား တစ်စုံတစ်ယောက်
သော ဘီလူးသည်လည်းကောင်း၊
နတ်သည်လည်းကောင်း၊ ဂန္ဓာဗ္ဗာ
နတ်သမီးသည်လည်းကောင်း၊ ဂန္ဓာဗ္ဗာ
ဂန္ဓာဗ္ဗာသည်လည်းကောင်း၊ ကူဗ္ဗာဗ္ဗာ
နတ်သမီးသည်လည်းကောင်း၊ နဂါးသည်
လည်းကောင်း၊ နဂါးမသည်လည်း
ကောင်း၊ ဖျက်ဆီးလိုသော စိတ်ရှိ
သည်ဖြစ်၍ ရဟန်းယောကျားကို
သော်လည်းကောင်း၊ ရဟန်းမိန်းမ

ကဏ္ဍာတိ၊ အယံ ယက္ခာ အာရိသတိ၊ ကိုသော်လည်းကောင်း၊ ဥပါသကာ အယံ ယက္ခာ ဖော်ပွဲတိ၊ အယံ ယောက်၍ ကိုသော်လည်းကောင်း၊ ယက္ခာ ပိုးပော်ပွဲတိ၊ အယံ ယက္ခာ ဥပါသိကာမိန်းမကို သော်လည်း ဟိုသတိ၊ အယံ ယက္ခာ ပိုးပော်ပွဲတိ၊ အယံ ယက္ခာ န မူးပွဲတိ”တိ။

ပြားအုံ၊ ပုံးပြုးအုံ၊ ထိုင်နေစဉ် ကပ်၍ ပုံးပြုးအုံ၊ အိပ် နေစဉ်ကပ်၍ အိပ်ပြားအုံ၊ ဤနတ်များ ဘီလူးများ ဤနတ်ကြီး ဘီလူးကြီးများ စစ်သူကြီးများ စစ်မဟာသေနာပတိ ကြီးများကို သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏ “ဤဘီလူးသည် (ဤသူကို) ဖမ်းစား၏ ဤဘီလူး သည် ပူးဝင်၏ ဤဘီလူးသည် နှစ်စက်၏ ဤဘီလူးသည် ညွှန်းဆဲ၏ ဤဘီလူးသည် ဆင်းရဲစေ၏ ဤ ဘီလူးသည် ပင်ပန်းစေ၏ ဤဘီလူး သည် မလွှတ်လို့”ဟု သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏။

၁၉။ ကတမေသံ ယက္ခာနဲ့ မဟာယက္ခာနဲ့ သေနာပတီနဲ့ မဟာသေနာပတီနဲ့။

၁၉။ အဘယ်မည်သော နတ်များ ဘီလူးများ နတ်ကြီး ဘီလူးကြီးများ စစ်သူကြီးများ စစ်မဟာသေနာပတိ ကြီးများကို သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်သနည်းဟူမှ—

ကူန္တာ သောမော ဝရုဏော စ၊
ဘာရဒ္ဒါဘေး ပဇာပတိ။

စန္တနော ကာမသောငြာ စ၊
ကိန္တုယုလ္လာ နိယုလ္လာ စ။

ပနာဒေါ သုပမညာ စ၊
ဒေဝသူတော စ မာတလို။
စိတ္တသေနော စ ဂန္ဓုပွဲာ
နဲ့ ရာဇာ ဇန်သဘော။

သာတာဂိရော ဟောဝမတော၊
ပုံဏ္ဏကော ကရတိယော ဂုဏြာ။
သိဝကော မုစလိုန္တာ စ၊
ဝေသာမိတ္တာ ယုဂန္တရော့။

ဂေါပါလော သုပ္ပါရောစော စ၊
ဟိုရို နေတို့ စ မန္တိယော။
ပဋိဗ္ဗလစဏ္ဍာ့ာ အာဇာဝကော၊
ပဏ္ဏန္တာ သုမနော သုမှုခေါ်။
အမိမှုခေါ် မဏီ မာဏီဝရော ဒီယော၊
အထော သေရီသကော သဟာ။

ကူမေသံ ယက္ခာနံ့ မဟာယက္ခာနံ့
သေနာပတိနံ့ မဟာသေနာပတိနံ့ ဉာဏ်-

ကူန္တာ၊ သောမော ဝရုဏော၊
ဘာရဒ္ဒါဘေး ပဇာပတိ၊
စန္တနော ကာမသောငြာ၊
ကိန္တုယုလ္လာ၊ နိယုလ္လာ။

ပနာဒေါ သုပမညာ၊ နတ်တို့
တမန် မာတလို့၊ ဂန္ဓုပွဲတောင်းြ
နေကုန်သော စိတ္တသေနာ၊ နဲ့
ရာဇာ၊ ဇန်သဘော။

သာတာဂိရော၊ ဟောမဝတာ၊
ပုံဏ္ဏကော၊ ကရတိယော၊ ဂုဏြာ၊
သိဝကော၊ မုစလိုန္တာ၊
ဝေသာမိတ္တာ၊ ယုဂန္တရော့။

ဂေါပါလ၊ သုပ္ပါရောစော၊
ဟိုရို၊ နေတို့၊ မန္တိယော။
ပဏိဗ္ဗလစဏ္ဍာ့ာ၊ အာဇာဝကော၊
ပဏ္ဏန္တာ၊ သုမနော၊ သုမှုခေါ်၊ အမိမှုခေါ်၊
မဏီ၊ မာဏီဝရော၊ ဒီယာ-ဟူသော
ဘီလူးများ၊ နတ်များနှင့် တက္ကာ
သေရီသကနတ်တို့တည်းြား။

ဤနတ်များ ဘီလူးများ နတ်
ကြီး ဘီလူးကြီးများ စစ်သူကြီးများ

ပေတ္ဗုံး ဝိက္ခန္တိတ္ဗုံး ဝိရပိတ္ဗုံး “အယ် စစ်မဟာသေနာပတီကြီးများကို ယက္ခာ ဂဏ္ဍာတိ၊ အယ် ယက္ခာ သိစေအပ် တိုင်တန်းအပ် ပြောကြား အာရိသတိ၊ အယ် ယက္ခာ ဟောငွေတိ၊ အယ် ဖမ်းစား၏ “ဉ်ဘီလူးသည် (ဉ်သူကို) အယ် ယက္ခာ ဝိဟောငွေတိ၊ အယ် ဖမ်းစား၏ ဉ်ဘီလူးသည် ပူးဝင်၏ ယက္ခာ ဟီသတိ၊ အယ် ယက္ခာ ဉ်ဘီသတိ၊ အယ် ယက္ခာ န မှာ့တီ”တိ။ ဉ်ဘီလူးသည် နှိမ်စက်၏။ ဉ်ဘီလူးသည် ညှုံးဆဲ၏။ ဉ်ဘီလူးသည် ဆင်းရဲစေ၏။ ဉ်ဘီလူးသည် ပင်ပန်း စေ၏။ ဉ်ဘီလူးသည် မလွှတ် လို” ဟု သိစေအပ် တိုင်တန်းအပ် ပြောကြားအပ်၏။

အယ် ခေါ် မာရိသ အာဇာနာရှင်ယာ ရက္ခာ ဘီက္ခာနဲ့ ဘီက္ခာနဲ့ ဥပါသကာနဲ့ ဥပါသိကာနဲ့ ရက္ခာယ ရက္ခာယ အဝိဟီသာယ ဖာသိဟာရာယ။ ဟန္တ ၁ ဒါနီ မယ် မာရိသ ဂစ္စာမ၊ ဗဟိုကိစ္စာ မယ် ဗဟိုကရဏီယာတိ။

အရှင်ဘုရား ဉ်အာဇာနာရှင်ယာ ပရိတ်အရုံအတားသည် ရဟန်း ယောက်ဗျား ရဟန်းမိန်းမ ဥပါသကာ ယောက်ဗျား ဥပါသိကာမိန်းမတို့၏ အကာအကွယ် အစောင့်အရှောက် အလို့ဌာ မပင်ပန်း မဆင်းရဲစေခြင်းကဲ ချမ်းသာစွာနောကြိုင်းကဲ ဖြစ်ပါ၏။ အရှင်ဘုရား ယခုအခါ အကျွန်းပိတ္ထု သွားပါကုန်အံ့၊ အကျွန်းပိတ္ထုသည် ကိစ္စများကုန်၏။ အကျွန်းပိတ္ထုသည် ပြုဖွယ်များပါကုန်၏ဟူ၍ (လျှောက်ထား၏)။

ယသုဒါနီ တုမေ့ မဟာရာဇာနောကာလု မည့်ထာတိ။

နတ်မင်းကြီးတို့ ယခုအခါ၌ သွားရန် အချိန်ကို သင်တို့ သိကုန်၏ (သွားရန်

မှာ သင်တို့၏ အလို အတိုင်းပင်ဖြစ်
၏)ဟု (ငါ မိန့်ဆို၏)။

၂၀။ အထ ခေါ ဘိက္ခဝေ စတ္တာရော မဟာရာဇာ ညွှန်ယာသနာ မဲ အဘိဝါ-
ဒေတွာ ပဒကိုယ် ကတ္တာ တတ္တေဝန္တရ-
ဓာယီသု။ တော် ခေါ ဘိက္ခဝေ ယက္ခာ ညွှန်ယာသနာ အပွဲကရွှေ မဲ အဘိဝါ-
ဒေတွာ ပဒကိုယ် ကတ္တာ တတ္တေဝန္တရ-
ဓာယီသု၊ အပွဲကရွှေ မယာ သဒ္ဓိ
သမ္မာဒီသု၊ သမ္မာဒနိယံ ကထံ သာရ-
ဏီယံ ဝိတိသာရေတွာ တတ္တေဝန္တရ-
ဓာယီသု၊ အပွဲကရွှေ ယနာဟံ
တေန္တလို ပဏာမေတွာ တတ္တေဝန္တရ-
ဓာယီသု၊ အပွဲကရွှေ နာမဂေါတ္တံ သာဝေ-
တွာ တတ္တေဝန္တရဓာယီသု၊ အပွဲကရွှေ
တူကျိုဘူတာ တတ္တေဝန္တရဓာယီသု။

၂၀။ ရဟန်းတို့ ထိုအခါ နတ်မင်းကြီး
လေးယောက်တို့သည် နေရာမှထ
ကာ ငါကိုရှိသေစွာ ရှိရှိုးလျက် အရှိ
အသေပြုကာ ထိုအရပ်ပြုပင် ကွယ်
ကုန်၏။ ရဟန်းတို့ ထိုနတ်တို့တွင်
အချို့သော နတ်တို့သည် နေရာမှ
ထက္ကန်၍ ငါကို ရှိသေစွာရှိရှိုးလျက်
အရှိအသေပြုကာ ထိုအရပ်ပြုပင်
ကွယ်ကုန်၏။ အချို့နတ်တို့သည် ငါနှင့်
အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်
ပြောဆိုကုန်၏။ ဝမ်းမြောက်ဖွယ်
အမှတ်ရဖွယ် စကားကိုပြောဆိုပြီး၍
ထိုအရပ်ပြုပင် ကွယ်ကုန်၏။ အချို့
နတ်တို့သည် ငါဆိုသို့ လက်အုပ်ချိမိုး
ရှိရှိုးကြလျက် ထိုအရပ်ပြုပင် ကွယ်
ကုန်၏။ အချို့နတ်တို့သည်(မိမတိ)
အမည်အနွှယ်များကို ပြောကြား၍
ထိုအရပ်ပြုပင် ကွယ်ကုန်၏။ အချို့
နတ်တို့သည် တိတ်ဆိုတွေ ထို
အရပ်ပြုပင် ကွယ်ကုန်၏။

၂၁။ ညဂ္ဂဏာထ ဘိက္ခဝေ အာဇာနာဋီယံ
ရက္ခံ၊ ပရီယာပုဏာထ ဘိက္ခဝေ အာဇာ-

၂၁။ ရဟန်းတို့ အာဇာနာဋီယံမည်
သော ပရီတ်အရံအတားကို သင်ယူ

နာဋိယံ ရက္ခာ၊ ဓာရေထ ဘီကွေဝ အာဇာ—
နာဋိယံ ရက္ခာ၊ အတ္ထသံဟိတာ ဘီကွေဝ ကြကုန်လော့၊ ရဟန်းတို့ အာဇာနာ—
အာဇာနာဋိယာ ရက္ခာ ဘီကွေ။နှင့် ဘီကွေနှစ် ဦးလာကြကုန်လော့၊
ဥပါသကာနံ ဥပါသီကာနံ ဂုဏ္ဍာယာ ရဟန်းတို့ အာဇာနာဋိယံမည်သော
ရက္ခာယ အဝိဟီသာယ အသုဝိဟာရာ—
ယာတီ။

ကြကုန်လော့၊ ရဟန်းတို့ အာဇာနာ—
ဋိယံမည်သော ပရိတ်အရုံအတားကို အဖန်ဖန် လေ့လာကြကုန်လော့၊
ရဟန်းတို့ အာဇာနာဋိယံမည်သော ပရိတ်အရုံအတားကို ဆောင်ကြ
ကုန်လော့၊ ရဟန်းတို့ အာဇာနာဋိယံ
မည်သော ပရိတ်အရုံအတားသည်
အကျိုးစီးပွားနှင့်စပ်၏၊ အာဇာနာဋိယံ
မည်သော ပရိတ်အရုံအတားသည်
ရဟန်းယောကျား၊ ရဟန်းမိန်းမ
ဥပါသကာယောကျား ဥပါသီကာ
မိန်းမတို့၏ အကာအကွယ် အစောင့်
အရှောက်ဖြစ်ခြင်းလှ မဆင်းရဲ မပင်
ပန်းခြင်းလှ ချမ်းသာစွာ နေရခြင်းလှ
ဖြစ်၏ဟု (မိန်တော်မူ၏)။

ကူဒမပေါစ ဘဂဝ။ အတ္ထမနာ
တေ ဘီကွေ။ ဘဂဝတော ဘာသီတံ
အဘိန္ဒြာနီ။

ကျိုတရားတော်ကို မြတ်စွာဘုရား
သည် ဟောတော်မူ၏။ ထိုရဟန်း
တို့သည် မြတ်စွာဘုရား ဟောတော်
မူသော တရားတော်ကို နှစ်လိုကုန်
သည်ဖြစ်၍ ဝမ်းမောက်စွာ ခံယူကြ
လေကုန်သတည်း။

မဟာအာဇာနာဋိယသုတော် နိုင်တံ။

မဟာအာဇာနာဋိယသုတော်
မြန်မာပြန် ပြီး၏။

J - ကူသိဂိလိသုတေန

ကူသိဂိလိသုတေပါဒီ

ကူသိဂိလိသုတေ (မြန်မာပြန်)

၁။ ငံ မေ သုတေ—

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာ
ခဲ့ရပါသည်—

ကံ သမယံ ဘဂဝါ ရာဇာဟော
ပို့ဟရတိ ကူသိဂိလိသို့ ပွဲတေ။ တော် ခေါ်
ဘဂဝါ ဘိက္ခာ။ အာမန္တေသိ “ဘိက္ခာဝါ” တိ။
“ဘဒန္တေ” တိ တေ ဘိက္ခာ။ ဘဂဝတော်
ပစ္စသောသုံး။ ဘဂဝါ ထောဒဝါစ—

အခါတစ်ပါး၌ မြတ်စွာဘုရား
သည် ရာဇာရှိဟပြည် ကူသိဂိလိတော်
၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ
မြတ်စွာဘုရားသည် ရဟန်းတို့ကို
“ရဟန်းတို့”ဟု မိန့်တော်မူ၏။ “အရှင်
ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာ
ဘုရားအား ပြန်ကြားလျှောက်ထားကုန်
၏။ မြတ်စွာဘုရားသည် ဤစကားကို
မိန့်တော်မူ၏—

ပသာတ နော တုမေ့ ဘိက္ခာဝေ တော်
ဝေဘာရုံ ပွဲတန္တိ။ ငံ ဘန္တေ။ တေသာပို
ခေါ် ဘိက္ခာဝေ ဝေဘာရသု ပွဲတသု
အညာဝ သမညာ အဟောသီ အညာ
ပည့်။

ရဟန်းတို့ သင်တို့သည် ထို
ဝေဘာရတော်ကို မြင်ကုန်သလော
ဟု (မေးတော်မူ၏။) အရှင်ဘုရား
မြင်ပါကုန်၏ဟု(လျှောက်ကြကုန်၏။)
ရဟန်းတို့ ထိုဝေဘာရတော်၏လည်း
(ဝေဘာရ အမည်မှု) တစ်ပါးသာလျှင်
ဖြစ်သော အမည်ပည်တ်သည် ဖြစ်ခဲ့
ဖူး၏။

ပသာထ နော တုမေ ဘိက္ခဝေ တော်
ပဏ္ဍာဝံ ပွဲတန္တီ။ ငံး ဘန္တေ။ တေသာပိ ခေါ်
ဘိက္ခဝေ ပဏ္ဍာဝသု ပွဲတသု အညာဝ
သမညာ အဟောသီ အညာ ပည့်ဗျာ။

ပသာထ နော တုမေ ဘိက္ခဝေ တော်
ဝေပူရွှေ့ ပွဲတန္တီ။ ငံး ဘန္တေ။ တေသာပိ ခေါ်
ခေါ် ဘိက္ခဝေ ဝေပူရွှေသု ပွဲတသု အညာဝ
သမညာ အဟောသီ အညာ ပည့်ဗျာ။

ပသာထ နော တုမေ ဘိက္ခဝေ တော်
ဂိဇ္ဇာကူ့ုံ ပွဲတန္တီ။ ငံး ဘန္တေ။ တေသာပိ ခေါ်
ခေါ် ဘိက္ခဝေ ဂိဇ္ဇာကူ့ုံသု ပွဲတသု
အညာဝ သမညာ အဟောသီ အညာ ပည့်ဗျာ။

ပသာထ နော တုမေ ဘိက္ခဝေ ကူမံ
ကူသိဂိလီ ပွဲတန္တီ။ ငံး ဘန္တေ။ ကူမသု
ခေါ် ပန် ဘိက္ခဝေ ကူသိဂိလီသု ပွဲတသု
သောဝ သမညာ အဟောသီ သော ပည့်ဗျာ။

ရဟန်းတို့ သင်တို့သည် ထိုပဏ္ဍာဝ
တောင်ကို မြင်ကုန်သလောဟု (မေး
တော်မူး၏)။ အရှင်ဘုရား မြင်ပါကုန်၏
ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့
ထိုပဏ္ဍာဝတောင်၏လည်း (ပဏ္ဍာဝ
အမည်မှ) တစ်ပါးသာလျှင် ဖြစ်သော
အမည်ပညာတ်သည် ဖြစ်ခဲ့ဖူး၏။

ရဟန်းတို့ သင်တို့သည် ထိုဝေပူရွှေ့
တောင်ကို မြင်ကုန်သလောဟု (မေး
တော်မူး၏)။ အရှင်ဘုရား မြင်ပါကုန်၏
ဟု(လျှောက်ကြကုန်၏)။ ရဟန်းတို့
ထိုဝေပူရွှေ့တောင်၏လည်း (ဝေပူရွှေ့
အမည်မှ) တစ်ပါးသာလျှင် ဖြစ်သော
အမည်ပညာတ်သည် ဖြစ်ခဲ့ဖူး၏။

ရဟန်းတို့ သင်တို့သည် ထိုဂိဇ္ဇာကူ့ုံ
တောင်ကို မြင်ကုန်သလောဟု (မေး
တော်မူး၏)။ အရှင်ဘုရား မြင်ပါကုန်၏
ဟု(လျှောက်ကြကုန်၏)။ ရဟန်းတို့ ထို
ဂိဇ္ဇာကူ့ုံတောင်၏လည်း (ဂိဇ္ဇာကူ့ုံ
အမည်မှ) တစ်ပါးသာလျှင် ဖြစ်သော
အမည်ပညာတ်သည် ဖြစ်ခဲ့ဖူး၏။

ရဟန်းတို့ သင်တို့သည် ဤ
ကူသိဂိလီတောင်ကို မြင်ကုန်သလော
ဟု (မေးတော်မူး၏)။ အရှင်ဘုရား မြင်ပါ
ကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်း

တို့ ဤကူသိဂိုလီတောင်၏လည်း
ကူသိဂိုလီဟူသော အမည်ပည်တ်သာ
လျှင် ဖြစ်ခဲ့ဖူး၏။

ဘူတုပုံး ဘိက္ခဝေ ပဋိ ပဇ္ဇာဗုဒ္ဓ-
သတာနို ကူမသွှေး ကူသိဂိုလီသွှေး ပုံးတေ
စိရနိဝါသိနော အဟောသုံး။ တေ ကူမံ ပုံးတံ
ပဝိသွား ဒီသွား ပဝိပြာ န ဒီသွား။ တမေနံ
မနုသာ ဒီသွား ဝေမာဟံသု “အယံ ပုံးတေတာ
ကူမံ ကူသီ ဂါလတီ” တိ ကူသိဂိုလီ
ကူသိဂိုလီတွေဝ သမညာ ဥအပါဒီ။

အာစိကိုသာမိ ဘိက္ခဝေ ပဇ္ဇာဗုဒ္ဓနို
နာမာနို၊ ကိုတ္ထယိုသာမိ ဘိက္ခဝေ ပဇ္ဇာဗု
နိုနိုနို နာမာနို၊ ဒေသေသာမိ ဘိက္ခဝေ
ပဇ္ဇာဗုဒ္ဓနိုနိုနို နာမာနို၊ တံ သုဏာထ သာရုကံ
မနုသီ ကရောထ၊ ဘာသီသာမိတီ။ “ဝံ
ဘန္တ္တ” တိ ခေါ် တေ ဘိက္ခ။ ဘဂဝတော
ပစ္စသောသုံး။ ဘဂဝါ တေဒရော—

ရဟန်းတို့ ရှေးဖြုံးဖြစ်ဖူးသည်ကား
ပဇ္ဇာဗုဒ္ဓတီးရာတို့သည် ဤကူသိဂိုလီ
တောင်ညွှေးကြောမြင့်စွာ သီတင်းသုံးနေခဲ့ဖူး
ကုန်၏။ ဤတောင်သို့ဝင်ဆဲဖြစ်သော
ထိုပဇ္ဇာဗုဒ္ဓတို့ကို မြင်ကုန်၏။ ဝင်ပြီး
နေကုန်သော ထိုပဇ္ဇာဗုဒ္ဓတို့ကို မမြင်
ရကုန်။ လူတို့သည် ထိုပဇ္ဇာဗုဒ္ဓတို့ကို
မြင်ကုန်၍ “ဤတောင်သည် ဤ
ပဇ္ဇာဗုဒ္ဓိ ကူသီတို့ကို မျှိုး၏” ဟု
ဤသို့ ပြောဆိုကုန်၏။ ထိုကြောင့်
ရသေ့ မျှိုးတောင် ရသေ့ မျှိုးတောင်
‘ကူသိဂိုလီ ကူသိဂိုလီ’ ဟူ၍သာလျှင်
အမည်ထင်ရှားဖြစ်၏။

ရဟန်းတို့ ပဇ္ဇာဗုဒ္ဓတို့၏ အမည်
တို့ကို ပြောကြားပေအံး ဟောကြားပေအံး
ထိုစကားကို နာကုန်လော့၊ ကောင်းစွာ
နှလုံးသွေးကုန်လော့၊ ဟောကြားပေအံး
ဟု မိန့်တော်မူ၏။ “အရှင်ဘုရား
ကောင်းပါပြီ” ဟု ထိုရဟန်းတို့သည်
မြတ်စွာဘုရားအား ပြန်ကြား လျှောက်
ထားကုန်၏။ မြတ်စွာဘုရားသည် ဤ
ဆိုလတ္တံ့သော စကားကို မိန့်တော်
မူ၏—

၂။ အပိုင်း နာမ ဘိက္ခဝေ ပစ္စကသမျှဖွံ့ဖြိုး
ကူမသို့ ကူသိဂိလိသို့ ပုံတေ စိရနိဝါသီ
အဟောသီ၊ ဥပရိင်း နာမ ဘိက္ခဝေ
ပစ္စကသမျှဖွံ့ဖြိုး ကူမသို့ ကူသိဂိလိသို့ ပုံတေ
စိရနိဝါသီ အဟောသီ၊ တကရသို့ နာမ
ဘိက္ခဝေ ပစ္စကသမျှဖွံ့ဖြိုး ကူမသို့ ကူသိဂိလိသို့
ပုံတေ စိရနိဝါသီ အဟောသီ၊ ယသသီ
နာမ ဘိက္ခဝေ ပစ္စကသမျှဖွံ့ဖြိုး ကူမသို့
ကူသိဂိလိသို့ ပုံတေ စိရနိဝါသီ အဟောသီ၊
သုဒသုနာ နာမ ဘိက္ခဝေ ပစ္စကသမျှဖွံ့ဖြိုး
ကူမသို့ ကူသိဂိလိသို့ ပုံတေ စိရနိဝါသီ
အဟောသီ၊ ပိယဒသီ နာမ ဘိက္ခဝေ
ပစ္စကသမျှဖွံ့ဖြိုး ကူမသို့ ကူသိဂိလိသို့ ပုံတေ
စိရနိဝါသီ အဟောသီ၊ ဂန္ဓာရော နာမ
ဘိက္ခဝေ ပစ္စကသမျှဖွံ့ဖြိုး ကူမသို့ ကူသိဂိလိသို့
ပုံတေ စိရနိဝါသီ အဟောသီ၊ ပိဇ္ဈာလော
နာမ ဘိက္ခဝေ ပစ္စကသမျှဖွံ့ဖြိုး ကူမသို့
ကူသိဂိလိသို့ ပုံတေ စိရနိဝါသီ အဟောသီ၊
ဥပါသဘော နာမ ဘိက္ခဝေ ပစ္စကသမျှဖွံ့ဖြိုး
ကူမသို့ ကူသိဂိလိသို့ ပုံတေ စိရနိဝါသီ
အဟောသီ၊ နိတော နာမ ဘိက္ခဝေ ပစ္စက-
သမျှဖွံ့ဖြိုး ကူမသို့ ကူသိဂိလိသို့ ပုံတေ
စိရနိဝါသီ အဟောသီ၊ တထော နာမ
ဘိက္ခဝေ ပစ္စကသမျှဖွံ့ဖြိုး ကူမသို့ ကူသိဂိလိသို့
ပုံတေ စိရနိဝါသီ အဟောသီ၊ သုတဝါ နာမ
ဘိက္ခဝေ ပစ္စကသမျှဖွံ့ဖြိုး ကူမသို့ ကူသိဂိလိသို့
ပုံတေ စိရနိဝါသီ အဟောသီ၊ ဘာဝိတ္ထာ

နာမ ဘိက္ခဝေ ပစ္စကသမ္မာဒ္ဓိ ဗူမသီး ရဟန်းတို့ နိတမည်သော ပစ္စကဗုဏ္ဍီ ကူသိရိတိသီးပွဲတေ စိရနိဝါသီ အဟောသီ။

သည် ဤကူသိရိတိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏။ ရဟန်းတို့ တထမည်သော ပစ္စကဗုဏ္ဍီသည် ဤကူသိရိတိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏။ ရဟန်းတို့ သုတဝါမည်သော ပစ္စကဗုဏ္ဍီသည် ဤကူသိရိတိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏။ ရဟန်းတို့ ဘာဝိတ္ထာမည်သော ပစ္စကဗုဏ္ဍီသည် ဤကူသိရိတိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏။

၃။ ယော သတ္တသာရာ အနီယာ နိရာသာ၊
ပစ္စကမေဝါဒမံသု ဟောဌီ။
တေသံ ဝိသလ္ာန နရတ္ထမာနီ၊
နာမာနီ မေ ကိတ္ထယတော သုဏာထာ။

၃။ သတ္တဝါတို့၏ အနှစ်သဖွယ် ဖြစ်ကုန် သော ဆင်းခဲကင်းကုန်သော အာသာ တဏ္ဍာကင်းကုန်သော အကြင်ပစ္စက ဗုဏ္ဍီတို့သည် အသီးအခြားသာလျှင် အရဟတ္ထမဂ်သို့ ရောက်ကုန်၏။ တဏ္ဍာ ဟူသော ပြောင့်ကင်းကုန်သော လူတို့ ထက် မြတ်ကုန်သော ထိုပစ္စကဗုဏ္ဍီ တို့၏ အမည်နာမတို့ကို ဟောကြားအံ့ သော ငါ၏စကားကို နာကြကုန်လေ့။

အရိဇ္ဇာ ဥပရိဇ္ဇာ တဂရသီး ယသသီ၊
သုဒသုနော ပိယဒသီ စ သုသမ္မာဒ္ဓိ။
ဂန္ဓာရော ပိဏ္ဏာလော ဥပါသဘော စ၊
နိတော တထော သုတဝါ ဘာဝိတ္ထား။
သုမျှာ သုဘော မတုလော အငြော စ၊

အရို့ပစ္စကဗုဏ္ဍီ ဥပရို့ပစ္စကဗုဏ္ဍီ
တဂရသီးပစ္စကဗုဏ္ဍီ ယသသီ
ပစ္စကဗုဏ္ဍီ သုဒသုနပစ္စကဗုဏ္ဍီ
ပိယဒသီပစ္စကဗုဏ္ဍီ သုသမ္မာဒ္ဓပစ္စက
ဗုဏ္ဍီ ဂန္ဓာရပစ္စကဗုဏ္ဍီ ပိဏ္ဏာလ

အထသုမေယာ အနီယာ သုဒ္ဓတွေ။
ပစ္စကဗုဏ္ဍာ ဘဝနေတိုးခိုကာ၊
ဟိုရှု စ ဟိုင်း စ မဟာနာဝါ။

ပစ္စကဗုဏ္ဍာ ဥပါသဘပစ္စကဗုဏ္ဍာ
နိတပစ္စကဗုဏ္ဍာ သုတဝါပစ္စကဗုဏ္ဍာ
ဘာဝိတတ္ထပစ္စကဗုဏ္ဍာ သူမှုပစ္စကဗုဏ္ဍာ
သုဘပစ္စကဗုဏ္ဍာ အတုမရှိသော အငြမ
ပစ္စကဗုဏ္ဍာ သုမေယာပစ္စကဗုဏ္ဍာ
အနီယာပစ္စကဗုဏ္ဍာ သုဒ္ဓပစ္စကဗုဏ္ဍာ
ကြီးသော တန်ခိုးရှိသော ဟိုဂုံပစ္စက
ဗုဏ္ဍာ ဟိုဂုံပစ္စကဗုဏ္ဍာ ဤသို့ ဘဝသို့
ဆောင်တတ်သော တဏ္ဍာကုန်ခန်းပြီး
ကုန်သော အရှင်ပစ္စကဗုဏ္ဍာတို့သည်
ရှစ်ပါးဖြစ်ကုန်၏။

ဒွေ ကလိနာ မူနီနာ အငြကော စ၊
အထ ကောသရွှော ဗုဏ္ဍာ အထော သုဗာဟု။
ဥပနေမိသော နေမိသော သန္တစိတွော၊
သရွော တထော ဝိရဇော ပဏ္ဍာတော စ။

စူးဇာလိ မဟာရာလိမည်သော
နှစ်ပါးသော ပစ္စကဗုဏ္ဍာတို့ အငြက
ပစ္စကဗုဏ္ဍာ ထိုမှတစ်ပါး ကောသရွှော
ပစ္စကဗုဏ္ဍာ ဗုဏ္ဍာပစ္စကဗုဏ္ဍာ ထိုမှတစ်ပါး
သုဗာဟုပစ္စကဗုဏ္ဍာ ဥပနေမိသပစ္စက
ဗုဏ္ဍာ နေမိသပစ္စကဗုဏ္ဍာ သန္တစိတဲ့
ပစ္စကဗုဏ္ဍာ သစ္စပစ္စကဗုဏ္ဍာ တထု
ပစ္စကဗုဏ္ဍာ ဝိရဇောပစ္စကဗုဏ္ဍာ ပဏ္ဍာတဲ့
ပစ္စကဗုဏ္ဍာ။

ကာဉ်းပကာဉ်း ဝိဖိတော ဖိတော စ၊
အင်း စ ပင်း စ ဂုတ္တိဖိတော စ။
ပသိ ဖော် ဥပမိဒုက္ခမူလုံ၊
အပရာဖိတော မာရုံလုံ အဖော်။

ကာဉ်းပစ္စကဗုဏ္ဍာ ဥပကာဉ်းပစ္စကဗုဏ္ဍာ
ဂိန်တပစ္စကဗုဏ္ဍာ နိတပစ္စကဗုဏ္ဍာ
အင်ပစ္စကဗုဏ္ဍာ ပင်ပစ္စကဗုဏ္ဍာ ဂုတ္တိဖိတဲ့
ပစ္စကဗုဏ္ဍာ ပသိပစ္စကဗုဏ္ဍာသည်
ဒုက္ခမူအကြောင်းဖြစ်သော တဏ္ဍာကို
ပယ်၏။ အပရာဖိတမည်သော ပစ္စက

ပုံမှန်သည် မာရ်မင်း၏ စစ်သည်ကို
အောင်၏။

သတ္တာ ပဝတ္တာ သရာက်၏ လောမဟံသော
ညစ္စာ့မာယော အသိတောာ အနာသပေါ်။
မနောမယော မာနစီဒေါ် စ ဗန္ဓာမာ၊
တဒါဒိမုတ္တာ ဝိမလော စ ကေတုမာ။

သတ္တာပစ္စကဗုဏ်၏ ပဝတ္တာပစ္စကဗုဏ်၏
သရာက်ပစ္စကဗုဏ်၏ လောမဟံသ
ပစ္စကဗုဏ်၏ ညစ္စာ့မာယောပစ္စကဗုဏ်၏
အသိတာပစ္စကဗုဏ်၏ အနာသဝပစ္စက
ဗုဏ်၏ မနောမယောပစ္စကဗုဏ်၏ မာနကို
ပယ်ဖြတ်နိုင်သော ဗန္ဓာပစ္စကဗုဏ်၏
တဒါဒိမုတ္တာပစ္စကဗုဏ်၏ ဝိမလာပစ္စက
ဗုဏ်၏ ကေတုမာပစ္စကဗုဏ်၏။

ကေတုမူရာဂါ စ မာတက်၏ အရိယော၊
အထစ္စတောာ အစ္စတက်မဗျာမကော။
သူမဂ်လော ဒဗ္ဗိုလော သူပတိဋ္ဌတောာ
အသယော ခေမာဘိရတောာ စ သောရတောာ။

ကေတုမူရာဂါပစ္စကဗုဏ်၏ မာတက်
ပစ္စကဗုဏ်၏ အရိယောပစ္စကဗုဏ်၏ ထိုမှ
တစ်ပါး အစ္စတာပစ္စကဗုဏ်၏ အစ္စတက်မ
ပစ္စကဗုဏ်၏ ဗျာမကာပစ္စကဗုဏ်၏ သူမဂ်လ
ပစ္စကဗုဏ်၏ ဒဗ္ဗိုလာပစ္စကဗုဏ်၏ သူပတိ-
ဋ္ဌတာပစ္စကဗုဏ်၏ အသယုပစ္စကဗုဏ်၏
ခေမာဘိရတာပစ္စကဗုဏ်၏ သောရတာ
ပစ္စကဗုဏ်၏။

ဒုရန္တယော သံယော အထောပါ ညစ္စယော၊
အပရော မှန် သယော အနောမနိကဲမောာ။
အာနန္တာ နန္တာ ညပနန္တာ ဒိုဒေသ၊
ဘာရွှေ့ကော အန္တိမဒေဟာရာ။

ဒုရန္တယောပစ္စကဗုဏ်၏ သံယောပစ္စကဗုဏ်၏
ထိုမှတစ်ပါး ညစ္စယောပစ္စကဗုဏ်၏ တစ်ပါး
သော မှန်ပစ္စကဗုဏ်၏ မဆုတ်မနစ်သော
လုံလရှိသော သယုပစ္စကဗုဏ်၏ အာနန္တာ
ပစ္စကဗုဏ်၏လေးပါး နန္တပစ္စကဗုဏ်၏
လေးပါး ညပနန္တာပစ္စကဗုဏ်၏လေးပါးအား
ဖြင့် တစ်ဆယ့်နှစ်ပါးသော ပစ္စကဗုဏ်၏

ကုသိတ္ထလိသုတေန(ပါဋ္ဌ-မြန်မာပြန်)

၇၃

တို့ အဆုံးစွဲနှင့်သော ကိုယ်ခန္ဓာကို
ဆောင်သော ဘာရုံးပေစွဲကဗုံး။

ဟေမိ မဟာနာမော အထောပိ ညထူပော၊
ကေသီ သီနီ သုန္တရော ဒွါရဘာဖော့။
တိသုံးပတိသာ ဘဝဗျာနှစ်း။
ဥပသီနီ တဏ္ဍာနှစ်း။ စ သီခရီး။

ဟေမိပစွဲကဗုံး မဟာနာမပစွဲက
ဗုံး ထိုမှတစ်ပါး ညထူပေစွဲကဗုံး
ကေသီပစွဲကဗုံး သီနီပစွဲကဗုံး
သုန္တရောစွဲကဗုံး ဒွါရဘာပေစွဲကဗုံး
ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်သော
တိသာပစွဲကဗုံး ဥပတိသာပစွဲက
ဗုံး ဥပသီနီပစွဲကဗုံး တဏ္ဍာကို
ဖြတ်သော သီခရီးပစွဲကဗုံး။

ဗုဒ္ဓိ အဟု မဂ်လော ဝိတရာဂေါ့၊
ညသဘ္ဗာနှစ်း အလိုန် ဒုက္ခမူလုံး။
သွေး ပတ် အအျောမောပန်တော့၊
ဥပေါသတော သုန္တရော သစ္စနာမော့။

ဗုဒ္ဓပစွဲကဗုံး ရာဂကင်းပြီးသော
အဟုမဂ်လပစွဲကဗုံး ဆင်းရဲ၏
အကြောင်းရင်းဖြစ်သော တဏ္ဍာဟူ
သော ကွန်ရက်ကို ဖြတ်ပြီးသော
ညသဘ္ဗာပစွဲကဗုံး ဤမ်းအေးသော
နိုဗ္ဗာန်သို့ ကြသွားတော်မူပြီးသော
ဥပန်တပစွဲကဗုံး ဥပေါသထပစွဲက
ဗုံး သုန္တရောစွဲကဗုံး သစ္စပစွဲကဗုံး။

ဇေတော ယောက္ခာ ပဒုမော ညာပြလော စ ၈
ပဒုမှတ္တရော ရက္ခတော ပုံးတော ၈။
မာနတ္တဒ္ဒိ သောဘိတော ဝိတရာဂေါ့၊
ကဏ္ဍာ စ ဗုဒ္ဓိ သုဝိမှတ္တစိတ္တာ့။

ဇေတေပစွဲကဗုံး ယောက္ခာပစွဲကဗုံး
ပဒုမပစွဲကဗုံး ညာပြလပစွဲကဗုံး
ပဒုမှတ္တရောပစွဲကဗုံး ရက္ခတေပစွဲက
ဗုံး ပုံးတပစွဲကဗုံး မာနတ္တဒ္ဒိပစွဲက
ဗုံး သောဘိတပစွဲကဗုံး ဝိတရာဂ

နတ်ချုစ်သုတေသနရှင်တော်များ

ပစ္စကဗုဒ္ဓိ ကောင်းစွာ ကိုလေသာမှ
လွှတ်သောစိတ်ရှိသော ကဏ္ဍပစ္စက
ဗုဒ္ဓိ ဗုဒ္ဓပစ္စကဗုဒ္ဓိ။

တော့ စ အညေး စ မဟာနုဘဝါ၊
ပစ္စကဗုဒ္ဓိ ဘဝနေထွေးနိုင်ဘာ။
တော့ သဗ္ဗာသရီတိဂတော့ မဟေသီ၊
ပရီနိုဗ္ဗာတော့ ဝန္တထ အပွဲမေယျတီ။

ကြီးသော တန်ခိုးရှိကုန်သော ဘဝသို့
ဆောင်တတ်သော တဏ္ဍာကုန်ခန်းပြီး
ကုန်သော ထိုပစ္စကဗုဒ္ဓိတို့သည်
လည်းကောင်း၊ တစ်ပါးသော ပစ္စက
ဗုဒ္ဓိတို့သည်လည်းကောင်း ပွင့်တော်
မူးကြကုန်ပြီ၊ အလုံးစုံ သိမ်းကျိုး၍
ယူအပ်ကုန်သော မြတ်သော သီလက္ခခါ
တို့ကို ရှာလေ့ရှိကုန်သော ပရီနိုဗ္ဗာန်
ဝင်စံကုန်ပြီးသော အတိုင်းမသိ များကုန်
သော ထိုပစ္စကဗုဒ္ဓိတို့ကို သင်တို့
သည် ရှိခိုးကြကုန်လေ့ဟု (မိန့်တော်
မူး၏)။

ကူးသိရှိလိုသူတဲ့ နိုင်တဲ့။

ကူးသိရှိလိုသူတဲ့မြန်မာပြန် ပြီး၏။

၃-ရူးရာဟုလောဝါဒသုတ္တန

ရူးရာဟုလောဝါဒသုတ္တပါဋ္ဌ

ရူးရာဟုလောဝါဒသုတ်
(မြန်မာပြန်)

၁။ ငံ ဖေ သုတံ—

ကော် သမယံ ဘဂဝါ သာဝတ္ထိယံ
ဝိဟရတီ ဇွဲတဝန္တ အနာထပိလ္ထိကသု
အာရာမေး၊ အထခါ ဘဂဝတော ရဟော—
ဂတသု ပဋိသလ္ထိနသု ငံ ဇွဲသော
ပရိဝိတကြာ ဥအပါဒီ “ပရိပကြာ ခေါ်
ရာဟုလသု ဝိမုတ္ထိပရိပါစနီယာ ဓမ္မာ၊
ယံနှုန်းဟံ ရာဟုလ ဥတ္ထရီ အာသဝါနံ
ခယေ ဝိနေယျ”နှီး။

၁။ အကျွန်ုပ်သည် ဤသို့ ကြားရား
ခဲ့ရပါသည်—

အခါတစ်ပါး၌ မြတ်စွာသူရား
သည် သာဝတ္ထိပြည် အနာထပိက်
သူငြေး၏ အရံဖြစ်သော ဇွဲဝန်
ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိအခါ မြတ်စွာသူရားသည် ဆိတ်ငြိမ်
ရာသို့ ကပ်လျက် တစ်ပါးတည်း
ကိန်းအောင်းနေစဉ် “ရာဟုလအား
အရဟတ္ထဖိုလ်ကို ရင့်ကျက်စေတတ်
ကုန်သော သဘောတရားတို့သည်
ရင့်ကျက်ကုန်ပြီ ငါသည် ရာဟုလအား
တရားတို့၏ ကုန်ခန်းမှု၌ သွန်သင်
ဆုံးမရမှ ကောင်းလေစွာ”ဟု ဤသို့
သော စိတ်အကြံသည် ဖြစ်၏။

အထ ခေါ် ဘဂဝါ ပုံဗ္ဗာသမယံ
နှီးရော်တွာ ပတ္တိဝိပိရမာဒါယ သာဝတ္ထိ
ဝိလ္ထာယ ပါဝိသို့ သာဝတ္ထိယံ ဝိလ္ထာယ

ထိအခါ မြတ်စွာသူရားသည်
နံနက်အခါ၌ သက်န်းကို ပြင်ဝတ်၍
သပိတ် သက်န်းကို ယူကာ သာဝတ္ထိ

စရိတ္ထာ ပစ္စာဘတ္တံ့ ပိဋက္ခပါတပဋက္ခကြော အာယသွေးနှင့် ရာဟုလံ အာမနော်သီ “ဂဏ္ဍာဟို ရာဟုလံ နိသီဒနံ၊ ယေန အနွေဝနံ တေနပသက်မိသာမ ဒီဝါ- ပိုဟာရာယာ”တိ။ “ငံ ဘန္တော်”တိ ခေါ် အာယသွာ့ ရာဟုလော ဘဂဝတော ပဋိသုတ္ထာ နိသီဒနံ အာဒါယ ဘဂဝနှင့် ပို့တော ပို့တော အနုပန္တီ။

ပြည်သို့ ဆွမ်းခံဝင်၏၊ သာဝတ္ထိပြည် ဦး ဆွမ်းလှည့်လည်၍ ဆွမ်းခံရာမှ ဖဲခဲ့ကာ ဆွမ်းစားပြီးနောက် အရှင် ရာဟုလာကို “ရာဟုလာ နိသီဒုင်ကို ယူခဲ့လော့၊ အနွေဝနံတောသို့ နောသန့် စင်ခြင်းငှာ ချုပ်းကပ်ကုန်အံ့”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား ကောင်းပါပြီ”ဟု အရှင်ရာဟုလာ သည် မြတ်စွာဘုရားအား ပြန် လျှောက်ထား၍ နိသီဒုင်အဆင်းကို ယူလျက် မြတ်စွာဘုရား၏ နောက် တော်မှ အစဉ်လိုက်၏။

တေန ခေါ် ပန် သမယေန အနေကာနိ ဒေဝတာသဟသာနိ ဘဂဝနှင့် အနုပန္တာနိ ဟောနှင့် “အန္တ ဘဂဝါ အာယသွေးနှင့် ရာဟုလံ ဥတ္တရီ အာသဝါနံ ခယေ ပိနေသာတီ”တိ။

ထိုအခါ ထောင်ပေါင်းများစွာ သော နတ်တို့သည် “ယနေ့ မြတ်စွာ ဘုရားသည် အရှင်ရာဟုလာကို တစ်ဆင့်တက်၍ အာသဝါတို့၏ ကုန်ခန်းမှု၌ သွန်သင်တော်မူလတ္တံ့” ဟု နှလုံးပိုက်၍ မြတ်စွာဘုရားသို့ အစဉ်လိုက်ကုန်၏။

အထ ခေါ် ဘဂဝါ အနွေဝနံ အနွော- ဂါဟေတ္ထာ အညာတရသို့ ရုက္ခဗ္ဗာလေ ပညာတွေ အာသနေ နိသီဒို့ အာယသွာ့ပို ခေါ် ရာဟုလော ဘဂဝနှင့် အဘိဝါဒေတ္ထာ

ထိုအခါ မြတ်စွာဘုရားသည် အနွေဝနံတောသို့ သက်ဝင်၍ တစ်ခု သော သစ်ပင်ရင်း ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ အရှင်

ကောမစွဲ နိသီဒီ၊ ကောမစွဲ နိသီစွဲ ခေါ် ရာဟုလာသည်လည်း မြတ်စွာ
အာယသွေ့နှင့် ရာဟုလံ ဘဂဝါ တောဒဝါစ— ဘုရားကို ရှိခိုး၍ သင့်လျှော်ရာ၌
ထိုင်နေ၏၊ သင့်လျှော်ရာ၌ ထိုင်နေ
သော အရှင်ရာဟုလာကို မြတ်စွာ
ဘုရားသည် ဤစကားကို မိန့်တော်
မူ၏—

၂။ တံ ကို မည်သီ ရာဟုလာ စက္ခာ နှစ် ၂။ ချိစသားရာဟုလာ ထိုစကားကို
ပါ အနိစွဲ ပါတီ။ အနိစွဲ ဘဏ္ဍာ။ ယံ အသယ်သို့ အောက်မေ့သနည်း၊
ပနာနိစွဲ၊ ဒုက္ခံ ပါ တံ သုခံ ပါတီ။ ဒုက္ခံ စက္ခာပသာဒသည် မြှေသလော မဖြ
ဘဏ္ဍာ။ ယံ ပနာနိစွဲ ဒုက္ခံ ဝိပရိဏာ— စက္ခာပသာဒသည် မြှေသလောဟု (မေးတော်မူ၏)။ မဖြပါ
မဓမ္မံ့၊ ကရွေ့နှင့် နှင့် သမန့်ပသီတု “တံ အောက်မေ့သနည်း၊ မဖြပါပါ
ဘဏ္ဍာ။ ယံ စက္ခာပသာဒသည် ဆင်းရဲ
တော်မူ၏)။ ဆင်းရဲပါ အရှင်ဘုရားဟု
တော်မူ၏)။ မဖြသော ဆင်းရဲ
သော ဖောက်ပြန်ခြင်းသဘော
ရှိသော စက္ခာပသာဒကို “ဤစက္ခာ
ပသာဒသည် ငါဟာတည်း၊ ဤ
စက္ခာပသာဒသည် ငါတည်း၊ ဤ
စက္ခာပသာဒသည် ငါ၏ ကိုယ်
‘အတ္ထ’ တည်း”ဟု ရှုခြင်းကှ သင့်ပါ
မည်လောဟု (မေးတော်မူ၏)။
မသင့်ပါအရှင်ဘုရားဟု(ရှုခြင်း၏)။

တံ ကို မည်သိ ရာဟုလာ ရူပါ နိစ္စာ
ဝါ အနိစ္စာ ဝိတိ။ အနိစ္စာ ဘဏ္ဍာ။ ယံ
ပနာနိစ္စာ၊ ဒုက္ခံ ဝါ တံ သုခံ ဝိတိ။ ဒုက္ခံ
ဘဏ္ဍာ။ ယံ ပနာနိစ္စာ ဒုက္ခံ ဝိပရီဏာမဓမ္မံ၊
ကရွှံ့ နှ တံ သမနုပသိတု “တံ မမ၊
သောဟာမသို့၊ သော မေ အတ္ထာ” တိ။
နော ဟေတံ ဘဏ္ဍာ။

ရာဟုလာ ထိုစကားကို အဘယ်
သို့ အောက်မေ့သနည်း၊ ရူပါရုတိ
သည် မြိုကုန်သလော မမြိုကုန်
သလောဟု (မေးတော်မူ၏)။ မမြိုပါ
အရှင်ဘုရားဟု (လျှောက်၏)။ မမြို
သော ရူပါရုသည် ဆင်းရဲလော
ချမ်းသာလောဟု (မေးတော်မူ၏)။
ဆင်းရဲပါ အရှင်ဘုရားဟု (လျှောက်
၏)။ မမြိုသော ဆင်းရဲသော
ဖောက်ပြန်ခြင်းသဘောရှိသော
ရူပါရုကို “ဤရူပါရုသည် ငါ့ဟာ
တည်း၊ ဤရူပါရုသည် ငါတည်း၊
ဤရူပါရုသည် ငါ၏ ကိုယ် ‘အတ္ထာ’
တည်း”ဟု ရှိခြင်းငှာ သင့်ပါမည်
လောဟု (မေးတော်မူ၏)။ မသင့်ပါ
အရှင်ဘုရားဟု (လျှောက်၏)။

တံ ကို မည်သိ ရာဟုလာ စက္ဌ-
ပိဿာကံ နိစ္စာ ဝါ အနိစ္စာ ဝိတိ။ အနိစ္စာ
ဘဏ္ဍာ။ ယံ ပနာနိစ္စာ၊ ဒုက္ခံ ဝါ တံ သုခံ
ဝိတိ။ ဒုက္ခံ ဘဏ္ဍာ။ ယံ ပနာနိစ္စာ ဒုက္ခံ ဝိပရီဏာမဓမ္မံ
ကရွှံ့ နှ တံ သမနုပသိတု “တံ မမ၊
သောဟာမသို့၊ သော မေ အတ္ထာ” တိ။ နော ဟေတံ ဘဏ္ဍာ။

ရာဟုလာ ထိုစကားကို အဘယ်
သို့ အောက်မေ့သနည်း၊ စက္ဌ-
ပိဿာကံသည် မြိုသလော မမြို
သလောဟု (မေးတော်မူ၏)။ မမြိုပါ
အရှင်ဘုရားဟု (လျှောက်၏)။ မမြို
သော စက္ဌပိဿာကံသည် ဆင်းရဲ
လော ချမ်းသာလောဟု (မေးတော်
မူ၏)။ ဆင်းရဲပါ အရှင်ဘုရားဟု

(လျှောက်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော စက္ခတိညာဏ်ကို “ဤစက္ခတိညာဏ်သည် ငါဟာတည်း၊ ဤစက္ခတိညာဏ်သည် ပါတည်း၊ ဤစက္ခတိညာဏ်သည် ပါ၏ ကိုယ်‘အတွေ့’တည်း”ဟု ရှုခြင်းငှာ သင့်ပါမည်လောဟု (မေးတော်မူ၏)။ မသင့်ပါ အရှင်ဘုရားဟု (လျှောက်၏)။

တံ ကို မည်သိ ရာဟုလာ စက္ခ-
သမ္မသော နိဇ္ဇာ ပါ အနိဇ္ဇာ ပါတီ။
အနိဇ္ဇာ ဘန္တော်။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ပါ
တံ သုခံ ပါတီ။ ဒုက္ခံ ဘန္တော်။ ယံ ပနာနိစ္စံ
ဒုက္ခံ ဂိပရိဏာမဓမ္မံ့၊ ကရွေး နှင့် တံ
သမနုပသိတံ “တော် မမ၊ သောဟာမသို့
သော မေ အတွေ့”တီ။ နော ဟောတံ
ဘန္တော်။

ချုစ်သားရာဟုလာ ထိုစကားကို
အသယ်သို့ အောက်မေ့သနည်း၊
စက္ခသမ္မသုသည် မြှုသလော မမြဲ
သလောဟု (မေးတော်မူ၏)။ မမြဲပါ
အရှင်ဘုရားဟု (လျှောက်၏)။ မမြဲ
သောစက္ခသမ္မသုသည် ဆင်းရဲ
လော ချမ်းသာလောဟု (မေးတော်
မူ၏)။ ဆင်းရဲပါ အရှင်ဘုရားဟု
(လျှောက်၏)။ မမြဲသော ဆင်းရဲ
သော ဖောက်ပြန်ခြင်းသဘောရှိ
သော စက္ခသမ္မသုကို “ဤစက္ခ
သမ္မသုသည် ငါဟာတည်း၊ ဤ
စက္ခသမ္မသုသည် ပါတည်း၊ ဤ
စက္ခသမ္မသုသည် ပါ၏ကိုယ်‘အတွေ့’
တည်း”ဟု ရှုခြင်းငှာ သင့်ပါမည်

လောဟု (မေးတော်မူ၏)။ မသင့်ပါ
အရှင်ဘုရားဟု (လျှောက်၏)။

တံ ကို မညြသိ ရာဟုလ၊ ယမိတံ ချွစ်သားရာဟုလာ ထိုစကားကို
စက္ခုသမ္မသယပစ္စယာ ဉာဏ်စွဲတိ ဝေဒနာဂတံ အဘယ်သို့ အောက်မေ့သနည်း၊
သညာဂတံ သခါရဂတံ ဝိညာဏာဂတံ၊ တမို စက္ခုသမ္မသယဟုသော အကြောင်း
နှစ် ပါ အနိစ် ပါတီ။ အနိစ် ဘန္တော်။ ယံ ကြောင့် ဖြစ်ပေါ်သော ဝေဒနာ
ပနာနိစ်၊ ဒုက္ခု ပါ တံ သုခံ ပါတီ။ ဒုက္ခု သညာ သခါရ ဝိညာဏ်တို့သည်
ဘန္တော်။ ယံ ပနာနိစ် ဒုက္ခု ဝိပရိ-ဏာမဓမ္မံ၊ လည်း မြှုသလောဟု
ကဆုံး နှ တံ သမနုပသိတံ “တံ မမ၊ (မေးတော်မူ၏)။ မမြှုပါ အရှင်ဘုရား
သော့ဟမသို့၊ သော့ မေ အတ္ထာ”တီ။ ဟု(လျှောက်၏)။ မမြှုသော ဝေဒနာ
နော ဟောတံ ဘန္တော်။

သညာ သခါရ ဝိညာဏ်တို့သည်
ဆင်းရဲလော ချမ်းသာလောဟု
(မေးတော်မူ၏)။ ဆင်းရဲပါ အရှင်
ဘုရားဟု (လျှောက်၏)။ မမြှုသော
ဆင်းရဲသော ဖောက်ပြန်ခြင်း
သဘောရှိသော ဝေဒနာ သညာ
သခါရ ဝိညာဏ်ကို “ဤဝေဒနာ
သညာ သခါရ ဝိညာဏ်သည်
င့်ဟာတည်း၊ ဤဝေဒနာ သညာ
သခါရ ဝိညာဏ်သည် ငါတည်း၊
ဤဝေဒနာ သညာ သခါရ ဝိညာဏ်
သည် ပါ၏ ကိုယ် ‘အတ္ထာ’တည်း”
ဟု ရှုခြင်းငှာ သင့်ပါမည်လောဟု
(မေးတော်မူ၏)။ မသင့်ပါ အရှင်
ဘုရားဟု (လျှောက်၏)။

၃။ တံ ကို မညှသိ ရာဟုလာ၊ သောတံ နှစ်ဗို့ ပါ အနှစ်ဗို့ ပါတီ။ အနှစ်ဗို့ ဘန္တေ။ ယာန် နှစ်ဗို့ ပါ အနှစ်ဗို့ ပါတီ။ အနှစ်ဗို့ ဘန္တေ။ မို့ နှစ်ဗို့ ပါ အနှစ်ဗို့ ပါတီ။ အနှစ်ဗို့ ဘန္တေ။ ဘန္တေ။ ကာယော နှစ်ဗို့ ပါ အနှစ်ဗို့ ပါတီ။ အနှစ်ဗို့ ဘန္တေ။ မနော နှစ်ဗို့ ပါ အနှစ်ဗို့ ပါတီ။ အနှစ်ဗို့ ဘန္တေ။ ယံ ပနာနှစ်ဗို့ ဒုက္ခား ပိပရိယာမဓမ္မား ကရွှေ့ နဲ့ တံ သမန္မပသိတဲ့ “တံ မမ၊ သောဟမသို့၊ သော မေ အတ္ထာ” တီ။ နော ဟောတံ ဘန္တေ။

၃။ ချွစ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း သောတပသာဒသည် မြှုပ်သလော မမြှုပ်သလောဟု (မေးတော်မူ၏)။ မမြှုပ်အရှင်ဘုရားဟု (လျှောက်၏) ။ပါ။ ယာနပသာဒသည် မြှုပ်သလော မမြှုပ်သလောဟု (မေးတော်မူ၏)။ မမြှုပ်အရှင်ဘုရားဟု (လျှောက်၏) ။ပါ။ မို့ပသာဒသည် မြှုပ်သလော မမြှုပ်သလောဟု (မေးတော်မူ၏)။ မမြှုပ်အရှင်ဘုရားဟု (လျှောက်၏) ။ပါ။ ကာယပသာဒသည် မြှုပ်သလော မမြှုပ်သလောဟု (မေးတော်မူ၏)။ မမြှုပ်အရှင်ဘုရားဟု (လျှောက်၏) ။ပါ။ မနောဒွါရသည် မြှုပ်သလော မမြှုပ်သလောဟု (မေးတော်မူ၏)။ မမြှုပ်အရှင်ဘုရားဟု (လျှောက်၏)။ မမြှုပ်အရှင်ဘုရားဟု (လျှောက်၏)။ မမြှုပ်သော မနောဒွါရသည် ဆင်းရဲ လော ချမ်းသာလောဟု (မေးတော်မူ၏)။ ဆင်းရဲပါ အရှင်ဘုရားဟု (လျှောက်၏)။ မမြှုပ်သော ဆင်းရဲ သော ဖောက်ပြန်ခြင်းသဘော ရှိသော မနောဒွါရကို “ဤမနောဒွါရ သည် ငါဟာတည်း၊ ဤမနောဒွါရ သည် ငါတည်း၊ ဤမနောဒွါရ သည် ငါ၏ကိုယ်‘အတ္ထာ’တည်း”ဟု

နတ်ချွမ်သုတေသနဂါတ္တတော်များ

ရှေ့ခြင်းငှာ သင့်ပါမည်လောဟု (မေးတော်မူ၏)၊ မသင့်ပါ အရှင်ဘုရား (ဟု လျှောက်၏)။

တံ ကို မည်သီ ရာဟုလာ ဓမ္မာ နိစ္စာ
ပါ အနိစ္စာ ဝါတီ။ အနိစ္စာ ဘန္တော်။ ယံ
ပနာနိစ္စာ ဒုက္ခံ ပါ တံ သုခံ ဝါတီ။ ဒုက္ခံ
ဘန္တော်။ ယံ ပနာနိစ္စာ ဒုက္ခံ ဝိပရိဏာမဓမ္မာ
ကရဲ့ နဲ့ တံ သမနုပသီတုံ “တံ မမ၊
သောဟမသို့၊ သော မေ အတ္ထာ” ဝါ။
နော ဟောတံ ဘန္တော်။

ချွမ်သားရာဟုလာ ထိုစကားကို
အသယ်သို့ အောက်မေ့သနည်း၊
ဓမ္မာရုံတို့သည် မြိုက္နာန်သလော မဖြဲ
ကုန်သလောဟု (မေးတော်မူ၏)။
မဖြဲပါ အရှင်ဘုရားဟု(လျှောက်၏)။
မဖြဲသော ဓမ္မာရုံသည် ဆင်းရဲလော
ချမ်းသာလောဟု (မေးတော်မူ၏)။
ဆင်းရဲပါ အရှင်ဘုရားဟု (လျှောက်
၏)။ မဖြဲသော ဆင်းရဲသော ဖောက်
ပြန်ခြင်း သဘောရှိသော ဓမ္မာရုံကို
“ဤဓမ္မာရုံသည် ငါဟာတည်း၊
ဤဓမ္မာရုံသည် ငါတည်း၊ ဤဓမ္မာရုံ
သည် ငါ၏ ကိုယ် ‘အတ္ထာ’ တည်း”
ဟု ရှေ့ခြင်းငှာ သင့်ပါမည်လောဟု
(မေးတော်မူ၏)။ မသင့်ပါ အရှင်ဘုရား
ဟု (လျှောက်၏)။

တံ ကို မည်သီ ရာဟုလာ မနော—
ဝိညာဏ် နိစ္စာ ပါ အနိစ္စာ ဝါတီ။ အနိစ္စာ
ဘန္တော်။ ယံ ပနာနိစ္စာ ဒုက္ခံ ပါ တံ သုခံ
ဝါတီ။ ဒုက္ခံ ဘန္တော်။ ယံ ပနာနိစ္စာ ဒုက္ခံ ဒုက္ခံ
ဝိပရိဏာမဓမ္မာ ကရဲ့ နဲ့ တံ သမနုပသီတုံ

ချွမ်သား ရာဟုလာ ထိုစကားကို
အသယ်သို့ အောက်မေ့သနည်း၊
မနောဝိညာဏ်သည် မြှုသလော မဖြဲ
သလောဟု (မေးတော်မူ၏)။ မဖြဲပါ
အရှင်ဘုရားဟု (လျှောက်၏)။ မဖြဲ

“တော် မမ၊ ဒေသာဟာမသို့၊ ဒေသာ မေး သော မနောဝိညာဏ်သည် ဆင်းရဲ အထွော”တိ။ နော ဟောတံ့ ဘဏ္ဍာ။

လော ချမ်းသာလောဟု (မေးတော် မူ၏)။ ဆင်းရဲပါ အရှင်ဘုရားဟု (လျှောက်၏)။ မမြှုသော ဆင်းရဲ သော ဖောက်ပြန်ခြင်းသဘော ရှိသော မနောဝိညာဏ်ကို “ဤ မနောဝိညာဏ်သည် ငါဟာတည်း၊ ဤမနောဝိညာဏ်သည် ငါတည်း၊ ဤမနောဝိညာဏ်သည် ငါ၏ ကိုယ် ‘အထွော’ တည်း”ဟု ရှုခြင်းကှ သင့်ပါ မည်လောဟု (မေးတော် မူ၏)။ မသင့်ပါ အရှင်ဘုရားဟု (လျှောက်၏)။

တံ့ ကို မည်သို့ ရာဟုလာ၊ မနော—
သမ္မာသော နိဇ္ဇာ ပါ အနိဇ္ဇာ ပါတိ။ အနိဇ္ဇာ ဘဏ္ဍာ။ ယံ့ ပနာနိစုံ၊ ဒုက္ခံ ပါ အနိဇ္ဇာ ဘဏ္ဍာ။ ယံ့ ပနာနိစုံ ဒုက္ခံ ပါတိ။ ဒုက္ခံ ဘဏ္ဍာ။ ယံ့ ပနာနိစုံ ဒုက္ခံ ပါတိ။ ဒုက္ခံ ဂိပ်ရိဏာမဓမ္မံ့၊ ကရွေ့ နှင့် တံ့ သမနုပသိတု “တော် မမ၊ ဒေသာဟာမသို့၊ ဒေသာ မေး အထွော”တိ။ နော ဟောတံ့ ဘဏ္ဍာ။

ချုပ်သားရာဟုလာ ထိုစကားကို အဘယ်သို့ အောက်မေ့သနည်း၊ မနောသမ္မာသုသည် မြှုသလော မမြှုသလောဟု (မေးတော် မူ၏)။ မမြှုပါ အရှင်ဘုရားဟု(လျှောက်၏)။ မမြှုသော မနောသမ္မာသုသည် ဆင်းရဲလော ချမ်းသာလောဟု (မေး တော် မူ၏)။ ဆင်းရဲပါ အရှင်ဘုရား ဟု (လျှောက်၏)။ မမြှုသော ဆင်းရဲ သော ဖောက်ပြန်ခြင်းသဘော ရှိသော မနောသမ္မာသုကို “ဤ မနောသမ္မာသုသည် ငါဟာတည်း

ဤ မနောသမ္မသုသည် ငါတည်း
ဤမနောသမ္မသုသည် ငါ၏ ကိုယ်
‘အတ္ထ’ တည်း”ဟု ရှိခြင်းကှ သင့်ပါ
မည်လောဟု (မေးတော်မူ၏)။
မသင့်ပါ အရှင်ဘုရားဟု (လျှောက်
၏)။

တ ကို မည်သိ ရာဟုလာ ယမိဒီ
မနောသမ္မသုပစ္စယာ ဥပ္ပစ္စတိ ဝေအနာ-
ဂတံ သညှာဂတံ သခါရဂတံ ဝိညှာဏာ-
ဂတံ၊ တမ္မိ နိုစ္စံ ပါ အနိုစ္စံ ပါတိ။ အနိုစ္စံ
သာဇ္ဈား။ ယံ ပနာနိုစ္စံ၊ ဒုက္ခံ ပါ တံ သုခံ
ပါတိ။ ဒုက္ခံ ဘဇ္ဈား။ ယံ ပနာနိုစ္စံ ဒုက္ခံ
ဝိပရိဏာမစ္စံ၊ ကရွှေ့နဲ့ နဲ့ တံ သမနုပသိုတံ
“တံ မမ၊ သောဟာမသို့၊ သော မေ
အတ္ထာ”တိ။ နော ဖောတံ ဘဇ္ဈား

ချို့သားရာဟုလာ ထိုစကားကို
အဘယ်သို့ အောက်မေ့သနည်း၊
မနောသမ္မသုဟူသော အကြောင်း
ကြောင့် ဖြစ်ပေါ်သော ဝေအနာ သညှာ
သခါရ ဝိညှာဏ်သည် မြှုသလော မဖြု
သလောဟု(မေးတော်မူ၏)။ မဖြုပါ
အရှင်ဘုရားဟု (လျှောက်၏)။ မဖြု
သော ဝေအနာ သညှာ သခါရ ဝိညှာဏ်
သည် ဆင်းရဲလော ချမ်းသာလောဟု
(မေးတော်မူ၏)။ ဆင်းရဲပါ အရှင်
ဘုရားဟု (လျှောက်၏)။ မဖြုသော
ဆင်းရဲသော ဖောက်ပြန်ခြင်းသော့
ရှိသော ဝေအနာ သညှာ သခါရ
ဝိညှာဏ်ကို “ဤဝေအနာ သညှာ
သခါရ ဝိညှာဏ်သည် င့်ဟာတည်း၊
ဤဝေအနာ သညှာ သခါရ ဝိညှာဏ်
သည် ငါတည်း၊ ဤဝေအနာ သညှာ
သခါရ ဝိညှာဏ်သည် ငါ၏ ကိုယ်

‘အတ္ထ’ တည်း” ဟု ရှိခြင်းကာ သင့်
ပါမည်လောဟု (မေးတော်မူ၏)။
မသင့်ပါ အရှင်ဘုရားဟု (လျှောက်
၏)။

၄။ ငံ ပသံ ရာဟုလ သုတဝီ
အရိယသာဝကော စက္ခသွှေး နိဗ္ဗိုဇ္ဇာတိ၊
ရူပေသု နိဗ္ဗိုဇ္ဇာတိ၊ စက္ခပိုဉာဏေး နိဗ္ဗိုဇ္ဇာတိ၊
စက္ခသမ္မသေး နိဗ္ဗိုဇ္ဇာတိ။ ယမိဒ် စက္ခ-
သမ္မသုပစ္စယာ ညပ္ပန္နတိ ဝေဒနာဂတ်
သညာဂတ် သခါရဂတ် ဝိညာဏာဂတ်၊
တသွှေ့မြို့ နိဗ္ဗိုဇ္ဇာတိ။

၄။ ချုစ်သားရာဟုလာ အကြား
အမြင်ရှိသော အရိယာ၏တပည့်
သည် ဤသို့ ရှိမြင်သော် စက္ခ
ပသာဒု၍ ဤေးငွေး၏၊ ရူပါရုံတို့၍
ဤေးငွေး၏၊ စက္ခပိုဉာဏ်၍ ဤေးငွေး၏၊
စက္ခသမ္မသု၍ ဤေးငွေး၏၊ စက္ခ
သမ္မသုဟုသော အကြောင်းကြောင့်
ဖြစ်ပေါ်သော ဝေဒနာ သညာ
သခါရ ဝိညာဏ်တို့၍လည်း ဤေးငွေး
၏။

သောတသွှေး နိဗ္ဗိုဇ္ဇာတိ၊ သဇ္ဇာသု
နိဗ္ဗိုဇ္ဇာတိ။ပါ။ ယာနသွှေး နိဗ္ဗိုဇ္ဇာတိ၊ ဂဇ္ဇာသု
နိဗ္ဗိုဇ္ဇာတိ။ မိဂ္ဂိုယ နိဗ္ဗိုဇ္ဇာတိ၊ ရသေသု
နိဗ္ဗိုဇ္ဇာတိ။ ကာယသွှေး နိဗ္ဗိုဇ္ဇာတိ၊ ဖော်ဗြို့သု
နိဗ္ဗိုဇ္ဇာတိ။ မနာသွှေး နိဗ္ဗိုဇ္ဇာတိ၊ ဓမ္မသု နိဗ္ဗိုဇ္ဇာတိ၊
မနောဝိညာဏေး နိဗ္ဗိုဇ္ဇာတိ၊ မနောသမ္မသေး
နိဗ္ဗိုဇ္ဇာတိ။ ယမိဒ် မနောသမ္မသုပစ္စယာ
ညပ္ပန္နတိ ဝေဒနာဂတ် သညာဂတ် သခါရ-
ဂတ် ဝိညာဏာဂတ်၊ တသွှေ့မြို့ နိဗ္ဗိုဇ္ဇာတိ။

သောတပသာဒု၍ ဤေးငွေး၏၊
သဒ္ဒိရုံတို့၍ ဤေးငွေး၏။ပါ။ ယာန-
ပသာဒု၍ ဤေးငွေး၏၊ ဂဇ္ဇာရုံတို့၍
ဤေးငွေး၏၊ မိဂ္ဂိုပသာဒု၍ ဤေးငွေး၏၊
ရသာရုံတို့၍ ဤေးငွေး၏၊ ကာယပသာဒ
ု၍ ဤေးငွေး၏၊ ဖော်ဗြို့ရုံတို့၍ ဤေးငွေး
၏၊ မနောခွှဲရည် ဤေးငွေး၏၊ ဓမ္မရုံတို့၍
ဤေးငွေး၏၊ မနောဝိညာဏ်၍ ဤေးငွေး
၏၊ မနောသမ္မသု၍ ဤေးငွေး၏၊
မနောသမ္မသုဟုသော အကြောင်း

ကြောင့် ဖြစ်ပေါ်သော ဝေဒနာ
သညာ သံဃာရ ဝိညာဉ်တို့၌လည်း
ဦးငွေ့၏။

နိမ့်နှင့် ဂိရန္တတိ၊ ဂိရာဂါ ဂိမ္မစ္တတိ၊
ဂိမ္မတ္ထသွီး “ဂိမ္မတ္ထ”မိတိ ဉာဏ် ဟောတိ၊
“ခါဏာ အတိ၊ စုသိတံ ပြောစရိယ်၊ ကတံ
ကရဏီယ်၊ နာပရံ ဉူတ္ထတ္ထယာယာ”တိ
ပဇာနာတိတိ။

ဦးငွေ့သော တပ်ခြင်းကင်း၏၊
တပ်ခြင်းကင်းခြင်းကြောင့် ကိုလေ-
သာမှ လွှတ်၏၊ ကိုလေသာမှ လွှတ်
သော “ကိုလေသာမှ လွှတ်ပြီ”ဟု
အသိဉာဏ်ဖြစ်၏။ “ပဋိသန္ဓနနေ့မှ
ကုန်ပြီ မြတ်သောအကျင့်ကို ကျင့်သုံး
ပြီးပြီ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ
ကြုံ (မဂ်) ကိစ္စအတွက် နောက်ထပ်
ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု
(မိန့်တော်မူ၏)။

ဉူဒ မပေါ်စ ဘဂတ်။ အတ္ထမနော
အာယသွား ရာဟုလော ဘဂဝတော
ဘာသိတံ အသိနှုနိတိ။ ဉူမသွီး စ ပန
ပေယျာကရဏသွီး ဘညာမာနေ အာယ-
သွာတော ရာဟုလသာ အနုပါဒါယ

မြတ်စွာဘုရားသည် ဉားတရား
ဒေသနာတော်ကို ဟောတော်မူ၏။
အရှင်ရာဟုလာသည် မြတ်စွာ
ဘုရား၏ တရားဒေသနာတော်ကို
ဝမ်းမြောက်ဝမ်းသာ လွှန်စွာနှစ်သက်
လေပြီ။ စင်စစ် ဉားစွဲလို တရား
ဒေသနာတော်ကို ဟောသည်ရှိ
သော အရှင်ရာဟုလာ၏ စိတ်သည်
တဏ္ဍာ ဒို့ဗို့ဖြင့် တစ်စုံတစ်ခု
သော အာရုံကိုမျှ မစွဲလမ်းတော့ဘဲ
အာသဝေါတရားတို့မှ လွှတ်ပြီ၊ ထို

အာသဝေဟိ စိတ္တံ ဝိမ့်စီ၊ တာသဇ္ဇာ ထောင်ပေါင်းများစွာသော နတ်တို့
အနေကာနဲ့ ဒေဝတာသဟသာနဲ့ ဝိရာင်း အားလည်း “ဖြစ်ပေါ်ခြင်းသဘော
ရိတေမလုံ ဓမ္မစက္ခာ့ ဉာဏ်ပါဒီ “ယံ ကိုယ့် ရှိသော တရားမှန်သမျှသည် ချုပ်
သမှုဒယစမျာ့၊ သဗ္ဗာ့ တံ နိရောဓမ္မ”နှင့်။ ပျောက်ခြင်းသဘော ရှိ၏” ဟု
ကိုလေသာမျှ။ အည်စာကြေးကင်း
သော တရားမျှက်စီ ‘သောတာပတ္တိ
မဂ်ညာဏ်’သည် ဖြစ်ပေါ်လေပြီ။

ရွှေရဟန်လောဝါဒသုတေသန နိုင်တံ။

ရွှေရဟန်လောဝါဒသုတေသန
မြန်မာပြန် ပြီး၏။

၄-ဟေမဝတသုတေန

ဟေမဝတသုတေပါဒီ

ဟေမဝတသုတေ(မြန်မာပြန်)

၁။ အန္တ ပန္တရသော ဥပါသထော
(ကူတိ သာတာဂိရာ ယက္ခာ) ဖို့
မြှို့ ရှစိုး ဥပဋိတာ။
အနောမနာမံ သတ္တာရုံ၊
ဟန္တ ပသာမ ဂေါတမံ။

၁။ (သာတာဂိရာဘီလူးက ဤသို့
ပြောဆို) —

အချင်းဟေမဝတ ယနေ့
တစ်ဆယ့်ငါးရက်မြှာက် ဥပုသနဲ့
တည်း ညွှန်သည် တောက်ပထင်ရှား
၏၊ မြတ်သောဂုဏ်တော်တို့ဖြင့်
ရအပ်သောအမည်တော် ရှိတော်မူ
သော ဂေါတမန္တယ်ဖြား ဝါတို့ဆရာ
မြတ်စွာဘုရားကို ယခုဖူးမြင်ကြ
ကုန်အံ့။

၂။ ကုစိုး မနော သုပဏီဟိတောာ
(ကူတိ ဟေမဝတောာ ယက္ခာ) သဗ္ဗာ
သဗ္ဗာတေသု တာဒီနော။
ကုစိုး ကူငြော အနိုငြော စ၊
သက်ပွဲ'သော ဝသီကတာ။

၂။ (ဟေမဝတသီလူးက ဤသို့
မေးမြန်း၏) —

အချင်းသာတာဂိရ သင်၏ဆရာ
တို့မြတ်စွာဘုရားသည် သတ္တာရို
အားလုံးတို့၌ တာဒီဂုဏ်နှင့်ပြည့်စုံ
သည်ဖြစ်၍ စိတ်ကို မတုန်မလူပ်
ကောင်းစွာထားနိုင်ပါ၏လော့၊ အလို့
ရှိအပ်သော ကူဗြာရုံးသော်လည်း
ကောင်း၊ အလို့မရှိအပ်သော အနိုငြာရုံး
သော်လည်းကောင်း၊ ကြံးစည်မှု
'ဂိတက်'တို့သည် ထိုမြတ်စွာဘုရား၏
အလို့သို့လိုက်၍ ဖြစ်ကုန်၏လော့။

- ၃။ မနော စသာ သူပဏီဟိတောာ၊ ၃။ (သာတာဂိရဘီလူးက ဤသိ
(ကူတိ သာတာဂိရော ယကျွား) ဖြေဆို၏) —
- သဗ္ဗာတေသု တာဒိနော။
အထော ကူငြေ အနိငြေ စ
သက်ပွဲသု ဝသီကတာ။
- အချင်းဟေမဝတ ဝါတို့ဆရာ
ထိမြတ်စွာဘုရားသည် သတ္တဝါ
အားလုံးတို့၌ တာဒိရုဏ်နှင့် ပြည့်စုံ
သည်ဖြစ်၍ စိတ်ကို မတုန်မလူပ်
ကောင်းစွာ ထားနိုင်ပါ၏။ အလိုရှိအပ်
သော ဂူဗြာရုံးမြှုပ်သော်လည်းကောင်း၊
အလိုမရှိအပ်သော အနိဗြာရုံးမြှုပ်သော်
လည်းကောင်း ကံစည်မှု၊ ‘ဝိတက်’
တို့သည် ထိမြတ်စွာဘုရား၏ အလို
သို့လိုက်၍ ဖြစ်ကုန်၏။
- ၄။ ကစို အဒီန္တာ နာဒီယတီ၊
(ကူတိ ဟေမဝတောာ ယကျွား)
ကစို ပါကောသု သည်တောာ။
ကစို အာရာ ပမာဒမှာ၊
ကစို ရုံးနှင့် န ရို့ခွဲတီ။
- ၄။ (ဟေမဝတသီလူးက ဤသိ
မေးမြန်း၏) —
- အချင်းသာတာဂိရ ထိမြတ်စွာဘုရား
သည် မပေးသော ဉာဏ်ကို မခိုးယူဘဲ
ရှိပါ၏လော၊ သတ္တဝါတို့၌ ညွှေးဆဲ
သတ်ဖြတ်မှုမှ စောင့်စည်းပါ၏လော၊
မူးလော့ကြောင်း ကာမရုဏ်လီးပါး
တို့၌စိတ်သက်ဝင်မှုမှ ဝေးပါ၏လော၊
စုံနှင့်ကို မဆိုတ်သုည်းစေဘဲ ရှိပါ၏
လော့။

၅။ န သော အဖိန္ဒြာ အာဒီယတီ၊
 (ကူတိ သာတာဂိရော ယကျွာ) အထော ပါကောသု သည့်တောာ။
 အထော အာရာ ပမာဒမှာ
 ဗုဒ္ဓိ ရာနံ န ရို့ဗုတီ။

၆။ (သာတာဂိရာဘီလူးက ဤသို့
 ဖြေဆို၏) —

အချင်းဟောမဝတာ ပါတို့ဆရာ
 ထိုမြတ်စွာဘုရားသည် မပေးသော
 ဥစ္စာကို မခိုးယူတတ်ပါ။ သတ္တာပါတို့၌
 ညျဉ်းဆဲသတ်ဖြတ်မှုမှ ရှောင်ကြောင်း
 ပါ၏။ မေ့လျှော့ကြောင်း ဖြစ်သော
 ကာမဂုဏ်ငါးပါးတို့၌ စိတ်သက်ဝင်မှု
 မှုဝေးပါ၏။ မြတ်စွာဘုရားသည် စုနှစ်
 ကို မဆိတ်သုည်းစေပါ။

၆။ ကုစ္စာ မှသာ န ဘဏာတီ၊
 (ကူတိ ဟောမဝတာ ယကျွာ) ကုစ္စာ န ခီဏာပျော်ထောာ။
 ကုစ္စာ ဝေဘူတိကံ နာဟာ၊
 ကုစ္စာ သမ္မာ န ဘာသတီ။

၇။ (ဟောမဝတာဘီလူးက ဤသို့
 မေးမြန်း၏) —

အချင်းသာတာဂိရ သင်တို့
 ဆရာ ထိုမြတ်စွာဘုရားသည်
 သိလျက် ချွတ်ယွင်းသော စကားကို
 မပြောဆိုဘဲ နှိပ်၏လော့ ကြမ်းကြုတ်
 သော စကားမရှိသူ ဖြစ်ပါ၏လော့
 ပျက်စီးကြောင်းစကားကို မဆိုသူ
 ဖြစ်ပါ၏လော့ ပြန်ဖျင်းသော စကား
 ကို မပြောဆိုသူ ဖြစ်ပါ၏လော့။

၈။ မူသာ စ သော န ဘဏတိ၊
(ကူတိ သာတာဂိရာ ယကျွာ) အထော န ခီဏဗျာပွထော။
အထော ဝေါ့တိယံ နာဟာ
မန္တာ အထွေး စ ဘာသတိ။

၉။ (သာတာဂိရာဘီလူးက ဤသိ
ဖြေဆို၏) —

အချင်းဟေမဝတ ဝါတို့ဆရာ
ထိုမြတ်စွာဘုရားသည် သိလျက်
ဆုတ်ယွင်းသော စကားကို မပြောဆိုပါ။
ကြမ်းကြုတ်သော စကားမရှိသူ ဖြစ်ပါ
၏ ပျက်စီးကြောင်း စကားကို မပြော
ဆိုသူ ဖြစ်ပါ၏။ ပညာဖြင့် နှင့်ချိန်
ပိုင်းခြား၍ အကျိုးရှိသော စကား
ကိုသာ ပြောဆိုသူ ဖြစ်ပါ၏။

၈။ ကစိုး န ရဇ္ဇာတိ ကာမေသု၊
(ကူတိ ဟေမဝတော ယကျွာ) ကစိုး စိတ္တာ အနာဂတ်။
ကစိုး မောဟံ အတိက္ခန္တာ။
ကစိုး ဓမ္မာသု စက္ခာမာ။

၈။ (ဟေမဝတဘီလူးက ဤသိ
မေးမြန်း၏) —

အချင်းသာတာဂိရ သင်တို့
ဆရာ ထိုမြတ်စွာဘုရားသည် ကာမ
တို့၌ မတပ်စွန်းသူ ဖြစ်ပါ၏လော့
စိတ်သည် မနောက်ကျူား ရှိပါ၏
လော့ မောအားလုံးကို လွန်မြောက်
ပြီးသူ ဖြစ်ပါ၏လော့ တရားတို့၌
ပညာမျက်စိရှိသူ ဖြစ်ပါ၏လော့။

၉။ န သော ရဇ္ဇာတိ ကာမေသု၊
(ကူတိ သာတာဂိရာ ယကျွာ) အထော စိတ္တာ အနာဂတ်။
သဗ္ဗာမောဟံ အတိက္ခန္တာ။
ဗုဒ္ဓိ ဓမ္မာသု စက္ခာမာ။

၉။ (သာတာဂိရာဘီလူးက ဤသိ
ဖြေဆို၏) —

အချင်းဟေမဝတ ဝါတို့ဆရာ
ထိုမြတ်စွာဘုရားသည် ကာမတို့၌
မတပ်စွန်းသူ ဖြစ်ပါ၏ စိတ်သည်

နတ်ချုစ်သုတေသနဂါတာတော်များ

၁၀။ ကျွို့ ပိဋ္ဌာယ သမ္မတန္တာ
(ကြတိ ဟေမဝတော ယကျော)။
ကျွို့ သံသူဒ္ဓစာရဏော။
ကျွို့'သဲ အာသဝါ ဒီဏာ၊
ကျွို့ နှစိုး ပုန်ဗုဏ်။။

၁၁။ ပိဋ္ဌာယ စော သမ္မတန္တာ
(ကြတိ သာတာဂိရာ ယကျော)။
အထော သံသူဒ္ဓစာရဏော။
သူဗျာ'သဲ အာသဝါ ဒီဏာ၊
နှစိုး တသေ ပုန်ဗုဏ်။။

မနောက်ကျူးဘဲ ရှိပါ၏။ မောဟ
အားလုံးကို လွန်မောက်ဖြီးသူ ဖြစ်ပါ၏။
တရားတို့၏ ပညာမျက်စီရိသူဖြစ်ပါ၏။

၁၀။ (ဟေမဝတော်လူးက ဤသို့
မေးမြန်း၏) —

အချင်းသာတာဂိရ သင်တို့
ဆရာ ထိုမြတ်စွာဘုရားသည် ပိဋ္ဌာ
သုံးပါးနှင့်ပြည့်စုံသူ ဖြစ်ပါ၏လော၊
စင်ကြယ်သောအကျင့် ‘စရဏ’ ရှိသူ
ဖြစ်ပါ၏လော၊ ထိုမြတ်စွာဘုရားအား
အာသဝါတို့ကုန်ခန်းပါပြီလော၊
တစ်ဖန် ပဋိသန္တနေ့နေ့ခြင်း မရှိသူ
ဖြစ်ပါ၏လော။

၁၁။ (သာတာဂိရသိုးက ဤသို့
ဖြစ်ဆို၏) —

အချင်းဟေမဝတ ပါတို့ဆရာ
ထိုမြတ်စွာဘုရားသည် ပိဋ္ဌာသုံးပါးနှင့်
ပြည့်စုံသူ ဖြစ်ပါ၏။ စင်ကြယ်သော
အကျင့် ‘စရဏ’ ရှိသူ ဖြစ်ပါ၏။ ထို
မြတ်စွာဘုရားအား အာသဝါ
အားလုံးတို့ ကုန်ခန်းပါပြီ၊ ထိုမြတ်စွာ
ဘုရားအား တစ်ဖန် ပဏိသန္တနေ့နေ့ခြင်း
မရှိတော့ပါ။

၁၂။ သမ္မတ္ထံ မူနိနော စီတွဲ၊
ကမ္မာနာ ဗျာပွဲထေန ၈။
ဝိဇ္ဇာစရဏသမ္မတ္ထံ၊
ဓမ္မတော နဲ့ ပသံသသီ။

၁၂။ အချင်းသာတာဂိရ မြတ်စွာ
ဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီး
သော တာဒီစသော ဂုဏ်နှင့်လည်း
ပြည့်စုံတော်မူ၏ ဆိုခဲ့ပြီးသော
ကာယကံမူနှင့်လည်း ပြည့်စုံတော်
မူ၏ ဆိုခဲ့ပြီးသော ဝစ်ကံမူနှင့်လည်း
ပြည့်စုံတော်မူ၏ ဤသို့သော
စိတ်တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါး
စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံ
တော်မူသော ထိုမြတ်စွာဘုရားကို
ဟုတ်မှန်သော သဘောအားဖြင့် သင်
သာတာဂိရသည် ချီးမွမ်းပါပေ၏။

၁၃။ သမ္မတ္ထံ မူနိနော စီတွဲ၊
ကမ္မာနာ ဗျာပွဲထေန ၈။
ဝိဇ္ဇာစရဏသမ္မတ္ထံ၊
ဓမ္မတော အနုမောဒသီ။

၁၃။ အချင်းဟေမဝတ မြတ်စွာ
ဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီး
သော တာဒီစသော ဂုဏ်နှင့်လည်း
ပြည့်စုံတော်မူ၏ ဆိုခဲ့ပြီးသော
ကာယကံမူနှင့်လည်း ပြည့်စုံတော်
မူ၏ ဆိုခဲ့ပြီးသော ဝစ်ကံမူနှင့်လည်း
ပြည့်စုံတော်မူ၏ ဤသို့သော စိတ်
တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါး စရဏ
တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူ
သော ထိုမြတ်စွာဘုရားကို ဟုတ်မှန်
သော သဘောအားဖြင့် ဟေမဝတ
သည် ဝမ်းမြောက်ပါပေ၏။

၁၄။ သမ္မတုံး မှနိနော စီထံး၊
ကမ္မာနာ ပျူဗောဓန ၈။
ဝိဇ္ဇာစရဏသမ္မတုံး၊
ဟန္တု ပသာမ ဂေါတမံ။

၁၅။ ကော်ယော် ကိုသံ ဝိရံ၊
အပြုံးဟာရုံ အလောလုပံ။
မှန်း ဝန်သွှေး စျော်နှံး၊
ဖော် ပသာမ ဂေါတမံ။

၁၄။ မြတ်စွာဘုရား၏ စိတ်တော်
သည် ဆိုခဲ့ပြီးသော တာဒိစသော
ဂုဏ်နှင့်လည်း ပြည့်စုံတော်မူပါပေ၏၊
ဆိုခဲ့ပြီးသော ကာယကံမှုနှင့်လည်း
ပြည့်စုံတော်မူပါပေ၏၊ ဆိုခဲ့ပြီးသော
ဝစ်ကံမှုနှင့်လည်း ပြည့်စုံတော်မူပါ
ပေ၏၊ ကျိုသို့ စိတ်တော်နှင့် ပြည့်စုံ၍
ဝိဇ္ဇာသုံးပါး စရဏာတစ်ဆယ့်ငါးပါးနှင့်
ပြည့်စုံတော်မူသော ဂေါတမမြတ်စွာ
ဘုရားကို ပါတို့ ယခုဖူးမြော်ကြော်နှုံး။

၁၅။ အချင်းသာတာဂိုရ လာလော့၊
ကော်မည်သော သား၏ မြင်းခေါင်း
ကဲ့သို့ မြင်းခေါင်းရှိတော်မူသော
အဂါးကြီးငယ်ပြည့်စုံခြင်းဖြင့် ပါးလျှေ
သော ကိုယ်အဂါးရှိတော်မူသော
အတွင်းအပ သေားရန်ကို ဖျက်ဆီး
တော်မူသော တစ်ထပ်တည်းသာ
စားသဖြင့် နည်းသော အာဟာရ
ရှိတော်မူသော အာဟာရည် လျှပ်ပေါ်မှု
ရှိတော်မူသော အနာဂါရမှုနှိမ်ဖြစ်၍
တော် စျော်ဝင်စားလေ့ရှိတော်မူသော
ဂေါတမနွှယ်ဖွားး မြတ်စွာဘုရားကို
ဖူးမြော်ကြော်နှုံး။

၁၆။ သီဟံငါရိတေကစရုံ နာဂုံ၊
ကာမေသု အနပေါ်နှင့်။
ညပသက်မွှဲ ပူဇာမ၊
မစွဲပါသပွဲမောစန်း။

၁၇။ ခြေသံ့မင်းနှင့်တူတော်မူသော
ကိုလေသာအဖော်မမိုး တစ်ယောက်
တည်း ဖြစ်တော်မူသော တစ်ဖန်
ဘဝသစ်သို့ မသွားသော ကာမတို့
ငဲ့ကွက်မှုမရှိသော ဤသို့သော
ရှိသော ထိုမြတ်စွာဘုရားထံသို့
ချဉ်းကပ်၍ သေမင်း၏ကျော်ကွင်း
မှ လွှတ်မြောက်ရာ နိဗ္ဗာန်ကို မေး
လျှောက်ကြကုန်စို့။

၁၈။ အကျာတာရုံ ပဝတ္ထာရုံ၊
သဗ္ဗာမွားန ပါရရုံ။
မှုဒ်း ဝေရသယာတိတံ့၊
မယံး ပူဇာမ ဂေါတမံး။

၁၉။ သစ္စာညာ၏ကို ဟောကြား
တော်မူတတ်သော (ကိစ္စညာ၏
ကတညာ၏ကို) ဖြစ်စေတော်မူတတ်
သော စတုမဟာဘူးမက တရား
အားလုံးတို့၏ (အပြီးအဆုံး) ကမ်း
တစ်ဖက်သို့ ရောက်တော်မူတတ်
သော ရန်တည်းဟူသော သေးကို
လွှန်မြောက်တော်မူပြီးသော ဂေါတမ^၁
နှယ်ဖွား မြတ်စွာဘုရားကို အကျွန်းပို့
တို့ မေးလျှောက်လိုပါကုန်၏။

၁၈။ ကိုသို့ လောကော သမုပ္ပါန္တာ၊
(ကူးတို့ ဟောမဝတော ယကျော၊)
ကိုသို့ ကုပ္ပါတို့ သန္တဝံး။
ကိုသာ လောကော ဥပါဒါယာ၊
ကိုသို့ လောကော စိဟညာတို့။

၁၈။ (ဟောမဝတသီလူးသည် ဤသို့
မေးလျှောက်၏) —

အဘယ်တရားဖြစ်လတ် သော်
လောကသည် ဖြစ်ပါသနည်း၊
လောကသည် အဘယ်တရား၌

(တဏ္ဍာဒီဇိုဟူသော) ပေါင်းစပ်မှုကို
ပြုပါသနည်း၊ အဘယ်တရားကို စွဲ၍
လောကဟု ခေါ်ပါသနည်း၊ အဘယ်
တရားကြောင့် လောကသည် ပင်ပန်း
ပါသနည်း။

၁၉။ ဆသု လောကော သမုပ္ပန္နား၊
(ဟောမဝတာတိ ဘဂဝါ၊)
ဆသု ကုမ္ပဏီ သန္တား၊
ဆန္တမေဝ ဥပါဒါယ၊
ဆသု လောကော ဝိဟညာတိ။

၁၉။ (မြတ်စွာဘုရားသည် ဤသို့
ဟောတော်မူ၏) —

ဟောမဝတာ (အာယတန်)
ခြောက်ပါးတို့ ဖြစ်ကုန်လတ်သော်
လောကသည် ဖြစ်၏၊ လောကသည်
(အာယတန်) ခြောက်ပါးတို့၌ (တဏ္ဍာ
ဒီဇိုဟူသော) ပေါင်းစပ်မှုကို ပြု၏၊
(အာယတန်) ခြောက်ပါးကိုပင်စွဲ၍
လောကဟု ခေါ်၏၊ (အာယတန်)
ခြောက်ပါးတို့ကြောင့် လောကသည်
ပင်ပန်းရာ၏။

၂၀။ ကတမံ တံ ဥပါဒါနံ၊
ယတ္တာ လောကော ဝိဟညာတိ။
နိယျာနံ ပုံစွှေတော မြှုဟို၊
ကထံ ဒုက္ခာ ပမုစ္စတိ။

၂၀။ အကြောင်စွဲလမ်းရာ၌ လောက
သည် ပင်ပန်း၏၊ ထိုစွဲလမ်းရာ ဥပါဒါနံ
ကား အဘယ်ပါနည်း၊ ဝင့်ဆင်းရဲမှု
ထွက်မြောက်ခြင်းကို မေးအပ်သော
အရှင်ဘုရားသည် ဟောတော်မူပါ
လော့၊ အဘယ်သို့သော အကြောင်း
ဖြင့် ဆင်းရဲမှု လွှတ်မြောက်ရပါသနည်း။

၂၁။ ပဉာဏ် ကာမဂ္ဂယာ လောကေ၊
မနောဆွဲ၊ ပဝေဒီတာ။
ထွေ ဆန့် ဝိရာဇေတာ၊
ငံ ဒုက္ခာ ပမူစွတ်။

၂၂။ တော် လောကသု နိယျာနံ၊
အက္ခာတံ ဝါ ယထာတထံ။
တော် ဝါ အဟာမက္ခာမိ၊
ငံ ဒုက္ခာ ပမူစွတ်။

၂၃။ ကော သူ'ဓ တရတိ သုယံ၊
ကော'ဓ တရတိ အန္တာဝံ။
အပွဲတိဖွဲ အနာလမ္း၊
ကော ဂမ္မာရေ န သီဒတိ။

၂၄။ လောက၌ စိတ်လျှင် ခြောက်ခု
မြောက်ရှိကုန်သော ကာမဂ္ဂ၏ငါးပါး
တို့ကို ပြအပ်ကုန်ပြီ၊ စိတ်နှင့်တကွ
ကာမဂ္ဂ၏ငါးပါး ဤဒုက္ခာသွာတရား၌
တက္ခာဆန့်ကို ဖျက်ဆီး၍ ဤသို့
သော အကြောင်းဖြင့် ဆင်းရဲမှ
လွတ်မြောက်ရ၏။

၂၂။ ဤ (မဂ္ဂသွာ) ကို လောက၏
ထွေကိုမြောက်ကြောင်းဟူ၍ဟုတ်တိုင်း
မှန့်စွာ သင်တို့အား ငါဟောကြား၏။
ဤသို့သော အကြောင်းဖြင့် ဆင်းရဲမှ
လွတ်မြောက်ရ၏ဟု သင်တို့အား
ဤထွေကို မြောက်ကြောင်းကို ငါဟော
၏။

၂၃။ ဤလောက၌ အဘယ်သူသည်
သုယံ (လေးဖြာသံသရာ)ကို ကူး
မြောက်နိုင်ပါသနည်း၊ ဤလောက၌
အဘယ်သူသည် (သံသရာ ဟူသော)
သမုဒ္ဒရာကို ကူးမြောက် နိုင်ပါသနည်း၊
ထောက်၍လည်း မမို ဆွဲကိုင်စရာ
လည်း မရှိသော နက်စွာသော
(သံသရာတည်းဟူသော) သမုဒ္ဒရာ၌
အဘယ်သူသည် မနစ်မြှုပ်နိုင်ပါ
သနည်း။

၂၄။ သဗ္ဗ္ဗိုဒ္ဓိ
ပည့်သူ
အရှင်တွေ
သုယံ
တရတိ ဒုဇိုင်း။

၂၅။ ဝိရတော်
သဗ္ဗ္ဗိုဒ္ဓိ
နှုန်း
သုယံ
ကို န သီဒတိ။

၂၆။ ဂုဏ်ပည်
အကိုင်နှင့်
တ ပသုထ သဗ္ဗ္ဗို
ဒီပွဲ ပထေ ကမမာန်
မဟေသီ။

၂၇။ အကြိုင်သူသည် အခါ ခပ်သိမ်း
သီလနှင့် ပြည့်စုံ၏၊ ပညာရှိ၏၊
ကောင်းစွာတည်ကြည်၏၊ ကိုယ်တွင်း
သန္တာနှင့် ဝိပသုနာဖြင့် ကြိစည်
သုံးသပ်လေ့ရှိ၏၊ သတိရှိ၏၊ ထိုသူ
သည် ကူးမြောက်နှင့်ခဲ့သော သုယံ
(လေးဖြာသံသရာ)ကို ကူးမြောက်
နှင့်၏။

၂၈။ အကြိုင်သူသည် ကမသညာမှ
ကြည်ရောင်၏၊ သံယောဇ်အားလုံးကို
လွန်မြောက်၏၊ နှစ်သက်မှုတဏ္ဍာနှင့်
ဘဝသုံးပါး ကုန်ဆုံးပြီး ဖြစ်၏၊ ထိုသူ
သည် နက်လှစွာသော(သံသရာတည်း
ဟူသော) သမုဒ္ဒရာ၌ မနစ်မြှုပ်နှင့်။

၂၉။ နက်နဲ့သော ပညာရှိတော်မူ
သော သိမ်မွှေ့သော ပြဿနာတို့၏
အနက်ကို မြင်တော်မူသော (ရာဂ^၁
စသော) ကြောင့်ကြမှု မရှိသော နှစ်ပါး
သော ကမ သုံးပါးသော ဘဝျှော်
မကပ်ငြိသော အလုံးစုံသော အာရုံ
၌ (အနှုံးအဖွဲ့မှု)လွတ်သော
ဂိသုဒ္ဓနတ် အရှင်မြတ်တို့၏ လမ်း
ခေါ် (သမာပတ်ရှုစ်ပါး)၌ ကြွားတော်
မူသော ကျေးဇူးကို ရှာတော်မူသော

ထိမ္ပတ်စွာဘုရားကို သင်တို့ ဖူးမြှေ
ကြကုန်လော့။

၂၅။ အနောမနာမံ နိပုဏ္တ္တဒသို့
ပညာဒဲ ကာမာလယေ အသွေး။
တံ ပသာထ သဗ္ဗိုဒ်၏ သူမေဓာ
အရိုယေ ပထေ ကမမာနံ မဟေသို့။

၂ၧ။ မြတ်လှစွာသော ဂုဏ်တိနဲ့ကြာင့်
ရအပ်သော အမည်ရှိတော်မူသော
သိမ်ဖွေ့သော ပြဿနာတို့၏အနက်ကို
မြင်တော်မူသော ပညာကို ပေးတော်
မူတတ်သော ကာမတွယ်တာမှု၌
ကပ်ငြိခြင်း ကင်းတော်မူသော
တရားအားလုံးကို သိတော်မူပြီးသော
ကောင်းသော ပညာရှိတော်မူသော
အရိယာတို့လမ်းခရီး (မဂ္ဂိုလ်ရှစ်ပါး)၌
ကြွွားတော်မူသော မြတ်သော
ကျေးဇူးကို ရှာဖိုးသော ထိုမြတ်စွာ
ဘုရားကို သင်တို့ ဖူးဖြောကုန်
လော့။

ଜଣା ଯୁଦ୍ଧିଷ୍ଠିର ପତ ଫେର ଆଖୁ
 ଯୁଦ୍ଧିଷ୍ଠିର ପତ ଯୁଦ୍ଧିଷ୍ଠିର
 ଯୁଦ୍ଧିଷ୍ଠିର ପତ ଯୁଦ୍ଧିଷ୍ଠିର
 ଯୁଦ୍ଧିଷ୍ଠିର ପତ ଯୁଦ୍ଧିଷ୍ଠିର

၂။ သယလေးဖြာ သံသရာမှ လွန်
မြောက်တော်မူပြီးသော အာသဝါ
ကင်းတော်မူပြီးသော မြတ်စွာဘုရားကို
ယနေ့ ပါတို့ဖူးမြောက်ရကုန်သည်
ဖြစ်ရကား ကောင်းသော အမြင်ကို
မြင်ရလေစွာတကား၊ ကောင်းစွာ
မိုးသောက် ရလေစွာတကား၊ ကောင်း
စွာ အိပ်ရာမှ ထရလေစွာတကား။

၂၉။ ကူမေ ဒသသတာ ယက္ခာ၊
ကူဖိုမန္တာ ယသသိနော။
သမ္ပု တံ သရဏံ ယနှီး
တွဲ နော သတ္တာ အနုတ္တရော။

၃၀။ တေ မယံ ဝိစရိသသာမှ
ဂါမာ ဂါမံ နဂါ နဂံ။
နမသသမာနာ သမ္မာ့။
မ္မာသ စ သုဓမ္မတနှီး။

ဟောမဝတသသုတ္တံ နိုင်းတံ။

၂၉။ တန်းကိုးကုန်သော အခြေအား
များကုန်သော အလုံးစုံသော ဤ
ဘီလူး တစ်ထောင်တို့သည် အရှင်
ဘုရားကို ကိုးကွယ်ခြင်းသို့ ရောက်ကြ
ပါကုန်၏။ အရှင်ဘုရားသည် အကျွန်ုပ်
တို့၏ အတုမဲ့ဆရာ ဖြစ်တော်မူပါ၏။

၃၀။ ထိုအကျွန်ုပ်တို့သည် မြတ်စွာ
ဘုရားကိုလည်းကောင်း၊ တရားတော်
၏ ကောင်းသော တရား၏အဖြစ်ကို
လည်းကောင်း ရှိခိုးကုန်လျက် တစ်ရွာ
မှ တစ်ရွာ တစ်တောင်မှ တစ်တောင်
သို့ လှည့်လည်ကြပါကုန်အံး။

ဟောမဝတသသုတိမြန်မာပြန် ပြီး၏။

၅-အာဇာပိုင်း

အာဇာပိုင်း

အာဇာပိုင်း (မြန်မာပြန်)

ပေါ် မေ သုတံ—

အကျွဲ့နှင့်သည် ဤသို့ ကြားနာ
ခဲ့ရပါသည်—

ကော် သမယံ ဘဂဝါ အာဇာပိုင်း
ရိဟရတိ အာဇာပိုင်း ယက္ခသု
ဘဝနော်။ အထူ ခေါ် အာဇာပိုင်းကော်
ယက္ခာ ယေန ဘဂဝါ တေနပသက်မီ၊
ဥပသက်မိတ္ဂာ ဘဂဝန္တီ တေဒပေါ်
“နိက္ခမ သမဏာ”တိ၊ “သာဓာရုသော”တိ
ဘဂဝါ နိက္ခမီ။ “ပရိသ သမဏာ”တိ၊
“သာဓာရုသော”တိ ဘဂဝါ ပါရိသိ။

အခါတစ်ပါး၌ မြတ်စွာဘုရား
သည် အာဇာပိုင်း အာဇာပိုင်းသို့လူး
၏ ဗိမာန်၌ သီတင်းသုံးနေတော်မူ၏။
ထို အခါ အာဇာပိုင်းသို့လူးသည်
မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
မြတ်စွာဘုရားကို “ရဟန်း ထွက်သွား
လိုက်ပါလော့”ဟုဆို၏။ “ဒကာဘို့လူး
ကောင်းပြီ”ဟုဆိုကာ မြတ်စွာဘုရား
သည် ထွက်တော်မူ၏။ “ရဟန်း
ဝင်ပါဉီးလော့”ဟုဆို၏။ “ဒကာဘို့လူး
ကောင်းပြီ”ဟုဆိုကာ မြတ်စွာဘုရား
သည် ဝင်တော်မူ၏။

ခုတိယုံး ခေါ်။ပါ။ တတိယုံး ခေါ်
အာဇာပိုင်းကော် ယက္ခာ ဘဂဝန္တီ တေဒပေါ်
“နိက္ခမ သမဏာ”တိ၊ “သာဓာရုသော”
တိ ဘဂဝါ နိက္ခမီ။ “ပရိသ သမဏာ”တိ၊
“သာဓာရုသော”တိ ဘဂဝါ ပါရိသိ။

နှစ်ကြိမ်မြောက်လည်း၊ ပါ။သုံးကြိမ်
မြောက်လည်း အာဇာပိုင်းသို့လူးသည်
မြတ်စွာဘုရားကို “ရဟန်း ထွက်သွား
လိုက်ပါလော့”ဟုဆို၏။ “ဒကာ
ဘို့လူး ကောင်းပြီ”ဟုဆိုကာ မြတ်စွာ
ဘုရားသည် ထွက်တော်မူ၏။ “ရဟန်း
ဝင်ပါဉီးလော့”ဟုဆို၏။ “ဒကာဘို့လူး
ကောင်းပြီ”ဟုဆိုကာ မြတ်စွာဘုရား
သည် ဝင်တော်မူ၏။

နတ်ချုစ်သုတေသနရှိများ

စတုထွေ့မြို့ ခေါ် အာဇာဝကော ယက္ခာ ဘဂဝန္တာ တောဒပေါ် “နိဂုံမ သမဏာ” တိ။ န ချိဟံ တံ အာရာသော နိဂုံမိသာမီ ယံ တေ ကရဏီယံ တံ ကရောဟိတိ။

ပည့် တံ သမဏာ ပူးစီသာမီ။ သစေ မေ န ဗျာကရိသာသီ၊ စိတ္တံ ဝါ တေ နိပိသာမီ၊ ဟဒယံ ဝါ တေ ဗာလေသာမီ၊ ပါဒေသု ဝါ ဂဟေတွာ ပါရဂရီယ နိပိသာမီတိ။

န ချိဟံ တံ အာရာသော ပသာမီ သဒဝကေ လောကေ သမာရကေ သုဗြဟ္မာကေ သသမဏာဗြာဟ္မာဏီယာ ပဇာယ သဒဝမနုသာယာ ယော မေ စိတ္တံ ဝါ နိပေယျ၊ ဟဒယံ ဝါ ဗာလေယျ၊ ပါဒေသု ဝါ ဂဟေတွာ ပါရဂရီယ နိပေယျ၊ အပိ စ တံ အာရာသော ပူးစု ယဒါကခံသီတိ။

လေးကြိမ်မြောက် အာဇာဝက ဘီလူးသည် မြတ်စွာဘူးကို “ရဟန်း ထွက်သွားလိုက်ပါလော့”ဟု ဆို၏၊ ဒကာဘီလူး ပြုဖွယ်ကိစ္စ ရှိသမျှကိုပြုလော့၊ ငါမထွက်တော့ အံ့ဟု (မိန့်တော်မူ၏)။

ရဟန်း သင့်ကို ပြသုနာမေးအံ့၊ အကယ်၍ မဖြေနိုင်မူ သင်၏ စိတ်ကို သော်လည်း ပုံးလွှင့်စေအံ့၊ သင်၏ နှလုံးသားကိုမူလည်း ခွဲလိုက်အံ့၊ ခြေတို့ကိုမူလည်း ကိုင်၍ ဂရီမြစ် တစ်ဖက်ကမ်းသို့ ပစ်ချလိုက်အံ့ဟု (ဆို၏)။

ဒကာအာဇာဝက နတ်မာရိနတ် ဗြဟ္မာနှင့်တက္ခသော နတ်လောကနှင့် သမဏာဗြာဟ္မာဏာ မင်းများ လူများနှင့် တက္ခသော လူ့လောက်၍ ငါ၏ စိတ်ကိုသော်လည်း ပုံးလွှင့်စေနိုင်သူ နှလုံးသားကိုမူလည်း ခွဲနိုင်သူ ခြေတို့ ကိုမူလည်း ကိုင်၍ ဂရီမြစ်တစ်ဖက် ကမ်းသို့ ပစ်ချနိုင်သူကို ငါဘူးမြင် တော်မူ၊ သို့ပင်ဖြစ်စေကာမူ ဒကာ အာဇာဝက အလိုဂိုသော ပြသုနာကို မေးလော့ဟု (မိန့်တော်မူ၏)။

အထ ဒေါ အာဇာဝကော ယက္ခာ
ဘဂဝန္တံ ဂါထာယ အန္တာသိ—

၁။ “ကို သူ’စ ဝိတ္ထံ ပုရိသသု သော်၊
ကို သူ သုစီလ္ထံ သုခမာဝဟာတိ။
ကို သူ ဟဝေ သာဒုတရံ ရသာနံ၊
ကထံနှစ် နီတိတမာဟု သော်။

၂။ သဒ္ဓိစ ဝိတ္ထံ ပုရိသသု သော်၊
ဓမ္မာ သုစီလ္ထာ သုခမာဝဟာတိ။
သစံ ဟဝေ သာဒုတရံ ရသာနံ၊
ပညာနှစ် နီတိတမာဟု သော်။

ထိုနာက် အာဇာဝကသိလူးသည်
မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို
(လျှောက်ထား)၏—

၁။ “ဤလောက်၌ ယောက်ဗျား၏
မြတ်သော ဉာဏ်ဟူသည် အဘယ်
နည်း၊ ကောင်းသော အလေ့အကျင့်
တို့တွင် အဘယ်ကောင်းသော
အလေ့အကျင့်သည် ချမ်းသာကို
ဆောင်နိုင်သနည်း၊ အရသာတို့တွင်
အဘယ်အရသာသည် အလွန်အလွန်
ချို့မြိုင်သော အရသာဖြစ်သနည်း၊
အဘယ်သို့ အသက်ရှင်ခြင်းကို မြတ်
သော အသက်ရှင်ခြင်းဟူ၍ ဆိုကုန်
သနည်း။

၂။ (အာဇာဝက) ဤလောက်၌
ယောက်ဗျား၏ မြတ်သော ဉာဏ်ဟူ
သည် ယုံကြည်မှ ‘သဒ္ဓိ’တရားပင်
တည်း၊ ကောင်းသော အလေ့အကျင့်
ဖြစ်သော ကုသိုလ်ကမ္မပထတရား
ဆယ်ပါးသည် ချမ်းသာကို ဆောင်
နိုင်၏၊ အရသာတို့တွင် မှန်ကန်သော
ဝစီသစ္စာသည် အလွန်အလွန် ချို့မြိုင်
သော အရသာဖြစ်၏၊ ပညာဖြင့်
အသက်ရှင်ခြင်းကို မြတ်သော
အသက်ရှင်ခြင်းဟူ၍ ဆိုကုန်၏။

၃။ ကထံ သူ တရတိ ဉာဏ်၊
ကထံ သူ တရတိ အဏ္ဍာတံ။
ကထံ သူ ဒုက္ခမရွှေတိ၊
ကထံ သူ ပရီသုဇ္ဈာတိ။

၄။ သွိုယ် တရတိ ဉာဏ်၊
အပွဲမာအေန အဏ္ဍာတံ။
ဝိရီယေန ဒုက္ခမရွှေတိ၊
ပညာယ် ပရီသုဇ္ဈာတိ။

၅။ ကထံ သူ လဘတေ ပညံ့၊
ကထံ သူ ဝိန္တတေ ဓနံ။
ကထံ သူ ကိတ္တံ့ ပပြောတိ၊
ကထံ မိတ္တာနံ ဂန္တာတိ။
အသွား လောကာ ပရံ လောကံ၊
ကထံ ပေစွဲ နံ သောစတိ။

၃။ အဘယ်ဖြင့် ဉာဏ် (လေးဖြာ
သံသရာ) ကို ကူးမြောက်နိုင်သနည်း။
အဘယ်ဖြင့် (သံသရာဟူသော)
သမုဒ္ဒရာကို ကူးမြောက်နိုင်သနည်း။
အဘယ်ဖြင့် ဆင်းခဲခြင်းကို လွန်
မြောက်နိုင်သနည်း။ အဘယ်ဖြင့်
ထက်ဝန်းကျင် စင်ကြယ်နိုင်သနည်း။

၄။ (အာဇာဝက) ယုံကြည်မှု ‘သွို’
တရားဖြင့် ဉာဏ် (လေးဖြာသံသရာ)
ကို ကူးမြောက်နိုင်၏၊ မမေ့လျှော့မှု
‘အပွဲမာအေ’ တရားဖြင့် (သံသရာ
ဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်
၏ ထက္ခလုံလံ၊ ‘ဝိရီယ်’ဖြင့် ဆင်းခဲ့ခြင်း
ကို လွန်မြောက်နိုင်၏။ ပညာဖြင့်
ထက်ဝန်းကျင် စင်ကြယ်နိုင်၏။

၅။ အဘယ်အကြောင်းကြောင့် ပညာ
ကိုရသနည်း။ အဘယ်အကြောင်း
ကြောင့် ဥစ္စကို ရသနည်း။ အဘယ်
အကြောင်းကြောင့် ကျော်စေခြင်းသို့
ရောက်ရသနည်း။ အဘယ်ဖြင့် အဆွဲ
ခင်ပွဲန်းတို့ကို ဖွဲ့နိုင်သနည်း။ အဘယ်
ဖြင့် ဤလောကမှ တမလွန်လောက
သို့ ရောက်သော် မစိုးရိမ်ရသနည်း။

၆။ သဒ္ဓဟာနော အရဟတံ၊
စမ့် နိဗ္ဗာနပတ္တိယာ။
သုသူသံ လဘတေ ပညံး၊
အပွဲမတ္တာ ဝိစက္ခဏော။

၇။ ပတိရူပကာရီ ရရဝါ။
ဥက္ကာတာ ဝိနှုတေ ဓနံ။
သဇ္ဇန ကိတ္တိုး ပပြုတိုး
ဒေါ် မိတ္တာနီ ဂန္တာတိုး။

၈။ ယသောတေ စတုရော ဓမ္မာ၊
သဒ္ဓသု ယုရမေသီနော။
သစ္စံ ဓမ္မာ ဂိတိ စာဂေါ်၊
သ ၂၀ ပေစွဲ န သောစတိုး။

၆။ ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်
ရောက်ခြင်း၏(အကြောင်း)တရားကို
ယုံကြည်သော မမေ့ မလျှော့သော
ဆင်ခြင်တတ်သော ပညာရှိသူသည်
ကောင်းစွာနာကြားရသောကြောင့်
ပညာကို ရနိုင်၏။

၇။ လျှောက်ပတ်သော အကြောင်း
ကို ပြုလုပ်သည်ဖြစ်၍ ထာဝန်ကို
ပစ်ချမထားသော ယောက်ဗျားသည်
ထက္ခလုံလ ဝိရိယကြောင့် ညစ္စာကို
ရနိုင်၏၊ မှန်သော (ဝစ်သစ္စာ) စကား
ကြောင့် ကျော်စောခြင်းသို့ ရောက်နိုင်
၏၊ ပေးကမ်းတတ်သောသူသည်
အဆွဲခင်ပွန်းတို့ကို ဖွဲ့နိုင်၏။

၈။ ယုံကြည်မှုရှိသော အိမ်၏ အစီး
အပွားကို ရှာတတ်သော အကြောင်သူ
အား မှန်ကန်စွာ ပြောဆိုမှု ‘သစ္စာ’၊
ပညာဟူသော ‘ဒမ’၊ ဝိရိယဟူသော
‘စိတိ’၊ စွန့်လွှတ်မှုဟူသော ‘စာဂ’
ကြုံတရား လေးပါးတို့ ရှိကုန်၏၊
ထိုသူသည် တမလွန်ဘဝသို့ ရောက်
သော် ကေန် မစိုးရိမ်ရတော့ပြီ။

၉။ ကူယ် အညှစ် ပုစ္ဆိသု၊
ပုထူ သမဏာဗြာဟ္မာဏေး။
ယဒီ သစ္ာ ဒမာ စာဂါ၊
ခန္ဓာ ဘိယျာ'မ ဝိဇ္ဇတီ။

၁၀။ ကထံ နဲ ဒါနီ ပုစ္ဆိယုံး၊
ပုထူ သမဏာဗြာဟ္မာဏေး။
ယောဟံ အဇွဲ ပဇာနာမို့၊
ယော အတွော သမ္မရာယိုကော။

၁၁။ အတွောယ ဝတ မေ ဗုဒ္ဓို့၊
ဝါသာယာ'ဌုံးမာဂမာ။
ယောဟံ အဇွဲ ပဇာနာမို့၊
ယတ္ထ ဒီနှဲ့ မဟာပူလံ။

၉။ အာဇာဝက ငါတိုက်တွန်း၏၊ သစ္ာ
ထက်လွန်သော အကြောင်းသည်
လည်းကောင်း၊ ပညာထက်လွန်သော
အကြောင်းသည် လည်းကောင်း၊
စွန့်ကြခြင်းထက်လွန်သော အကြောင်း
သည်လည်းကောင်း၊ သည်းခံခြင်း
ထက် လွန်သော အကြောင်းသည်
လည်းကောင်း ဤလောက်ပြုရှိမှ
တစ်ပါးသော များစွာသော သမဏာ
ဗြာဟ္မာဏာတို့ကို မေးချွဲ့ဦးလေ့။

၁၀။ အကျွန်ုပ်သည် ယနေ့ တမလွန်
ဘဝ်း ဖြစ်သော အကျိုးစီးပွဲးကို
သိပြီးသူ ဖြစ်ရကား ယခုအခါ
အဘယ်မှာလျှင် များစွာသော သမဏာ
ဗြာဟ္မာဏာတို့ကို မေးမြန်းပါတော့အဲ
နည်း။

၁၁။ မြတ်စွာဘုရားသည် အကျွန်ုပ်
၏ အကျိုးလှာ အာဇာဝိပြည်သို့ နေရန်
ကြုလာတော်မူပေစွာတကား၊ အကြောင်း
ဘုရား၌ လူခြင်းသည် အကျိုးကြီး၏
ထိုဘုရားကို ယခု ငါသိရပေပြီ။

အာဇာဝကသုတေန(ပါဋ္ဌာ-မြန်မာပြန်)

၁၁၃

၁၂။ သော အဟံ ဂိစရိသာမိ၊
ဂါဟ ဂါမံ ပုရာ ပုရံ။
နမသာမာနော သမျှခွံ၊
ဓမ္မသာ စ သုဓမ္မတ”နှီး။

အာဇာဝကသုတော် နိုင်တဲ့။

၁၃။ ထိုင်သည် မြတ်စွာဘူရားကို
လည်းကောင်း၊ တရားတော်၏
ကောင်းသောတရား၏ အဖြစ်ကို
လည်းကောင်း ရှိခိုးလျက် တစ်ရွာမှ
တစ်ရွာ တစ်မြို့မှတစ်မြို့သို့ လှည့်လည်
ပါတော့အံ့။

အာဇာဝကသုတော်မြန်မာပြန် ပြီး၏။

၆-သမစိတ္တသုတ္တ

သမစိတ္တသုတ္တပါဋီ

သမစိတ္တသုတ်မြန်မာပြန်

ငံ မေ သူတံ—

အကျွေးကြုံသည် ဤသို့ ကြားနာ
ခဲ့ရပါသည်—

ကံ သမယံ ဘဂါ သာဝတ္ထိယံ
ဂိဟရတိ ဇေတဝန် အနာထပိလှိုကသု
အာရာမေ။ တေန ခေါ် ပန် သမယေန
အာယသွာ သာရှိပုတ္တာ သာဝတ္ထိယံ
ဂိဟရတိ ပုံဗ္ဗာရာမေ မိဂါရမာတုပါ—
သာဒေ။

အခါတစ်ပါး၌ မြတ်စွာဘုရား
သည် သာဝတ္ထိပြည် အနာထပ်ကို
သူ့ဖွေး၏ အရုံဖြစ်သော ဇေတဝန်
ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။
ထိုအခါ အရှင်သာရှိပုတ္တရာသည်
သာဝတ္ထိပြည် ပုံဗ္ဗရုံကျောင်းတိုက်
မိဂါရမာတာ ‘စိသာခါ’၏ ပြာသာဒ်၌
(သီတင်းသုံး) နေတော်မူ၏။

တွေ့ ခေါ် အာယသွာ သာရှိ—
ပုတ္တာ ဘီကွာ။ အာမန္တာသိ “အာဂုသော သည် ရဟန်းတို့ကို “င့်ရှင် ရဟန်း
ဘီကွာဝေ”တိ။ “အာဂုသော”တိ ခေါ် တို့ဟု ခေါ်တော်မူ၏။ ထိုရဟန်း
တေ ဘီကွာ။ အာယသွာတောာ သာရှိပုတ္တာ— တို့သည် “င့်ရှင်”ဟု အရှင်သာရှိ—
သေ ပစ္စသောသုံး။ အာယသွာ သာရှိ— ပုတ္တရာအား ပြန်ကြားလျောက်ထား
ပုတ္တာ တေဒဝါစ “အော့တ္တသံယော— ကုန်၏။ အရှင်သာရှိပုတ္တရာသည်
နေ့ အာဂုသော ပုဂ္ဂလံ ဒေသသာမိ “င့်ရှင်တို့ အော့တ္တသံယောဇူးရှိသော
ဗဟိုဒ္ဓသံယောနေ့၊ တံ သုဏာထ ပုဂ္ဂလံကိုလည်းကောင်း၊ ဗဟိုဒ္ဓ
သာဂုက် မန်သိ ကရောထ၊ ဘာသိ— သံယောဇူးရှိသော ပုဂ္ဂလံကိုလည်း
သာမိ”တိ။ “ဝေမာဂုသော”တိ ခေါ် ကောင်း ဟောကြားအံ့ ထိုတာရားကို
တေ ဘီကွာ။ အာယသွာတောာ သာရှိပုတ္တာ— နာကြကုန်လေ့၊ ကောင်းစွာ နှလုံး
သေ ပစ္စသောသုံး။

အံ”ဟု မိန့်တော်မူ၏။ “ငါရှင် ကောင်း
ပါဖြီ”ဟု ထိုရဟန်းတို့သည် အရှင်
သာရိပုတ္တရာအား ပြန်ကြား လျှောက်
ထားကြကုန်၏။

အာယာသွား သာရိပုတ္တာ တေ-
ဒဝါစ “ကတမော စာဂုသော အမျှတ္တ-
သံယောဇ္ဇနာ ပုဂ္ဂလော၊ ကူးစာဂုသော
ဘိက္ခာ သီလဝါ ဟောတိ ပါတီမောက္ခာ-
သံဝရသံဂုတော ဝိဟရတိ အာစာရ-
ဂေါစရသမ္မာန္တာ အကျော်မျှတ္တသု ဝင္းန္တသု
ဘယဒသာဝါ သမာဒါယ သိက္ခာတိ
သိက္ခာပဒေသု၊ သော ကာယသု ဘေဒါ
ပရံ မရဏာ အညတရံ အေဝနီကာယံ
ဥပပဇ္ဇတိ၊ သော တတော ဂုတော
အာဂါမိ ဟောတိ အာဂန္တာ ကူးတ္တာ
အယံ ဂုဇ္ဇတိ အာဂုသော အမျှတ္တ-
သံယောဇ္ဇနာ ပုဂ္ဂလော အာဂါမိ
ဟောတိ အာဂန္တာ ကူးတ္တာ။

အရှင်သာရိပုတ္တရာသည် ဤ
တရားကို ဟောကြား၏—
“ငါရှင်တို့ အမျှတ္တသံယော
ကုန်သာ ပုဂ္ဂလုပ္ပါယ် အာယ်
နည်း၊ ငါရှင်တို့ ဤသာသနာတော်၌
ရဟန်းသည် သီလရှိ၏၊ ပါတီ-
မောက္ခာသံဝရသီလကို စောင့်ရောက်
လျက်ရော်၏၊ အကျင့် ‘အာစာရ’
ကျက်စားရာ ‘ဂေါစရ’နှင့် ပြည့်စုံသည်
ဖြစ်၍ အကျော်မျှမျှလောက်သော
အပြစ်တို့၌သော်လည်း ဘေးဟူရလေ့
ရှိလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ
ဆောက်တည်၍ ကျင့်၏၊ ထိုရဟန်း
သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီး
သည်မှ နောက်၌ (ကာမာဝစရန်တ်
ခြောက်ဘုံတို့တွင်) တစ်ပါးပါးသော
နတ်ဘုံသို့ ရောက်၏၊ ထိုရဟန်းသည်
ထိုနတ်ပြည့်မှ ဂုတေသာ် ပဋိသန္တာ
အားဖြင့် ဤလူ့ဘုံသို့ လာသော
ကြောင့် ဤအောက်ဘုံသို့ ပြန်လာ

သော အာဂါမိပုဂ္ဂိုလ်မည်၏။ င့်ရှင်တို့ ဤပုဂ္ဂိုလ်ကို ဤလူပြည်သို့ ပဋိသေနဲ့ အားဖြင့် ပြန်လာသောကြောင့် အောက်ဘုံသို့ ပြန်လာသော အာဂါမိ မည်သော အဆွဲတွေသံယောဇ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ကတမော စာဂျသော ဗဟိဒ္ဒါသံ-
ယောဇ္ဈာနာ ပုဂ္ဂလော? ကူးစာဂျသော ဘိက္ခာ သီလဝါ ဟောတိ ပါတီမောက္ခာ-
သံဝရသံရတော ဝိဟရတိ အာစာရ-
ဂေါစရသမ္မာနဲ့ အဏုမတွေသု ဝန္တေသု ဘယဒသာရိ သမာဒါယ သိက္ခာတိ
သိက္ခာပအသု၊ သော အညတရု သန္တား စေတောရိမုတ္တား ဥပသမ္မာ ဝိဟရတိ၊
သော ကာယသာ ဘေဒါ ပရု မရဏာ အညတရု အည်နိုင် အနာဂတ် အနာဂတ်
သော တတော စုတော အနာဂတ် ဟောတိ အနာဂတ် ကူးစာဂျသော အနာဂတ် ကူးစာဂျသော
အနာဂတ် ကူးစာဂျသော ဗဟိဒ္ဒါသံယောဇ္ဈာနာ ပုဂ္ဂိုလ်ဘုံး ပုဂ္ဂိုလ်ဘုံး

င့်ရှင်တို့ ဗဟိဒ္ဒါသံယောဇ်ရှိ သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း သည် သိလရှိ၏။ ပါတီမောက္ခာ-
သံဝရသံလကို စောင့်ရောက်လျက် နေ၏။ အကျင့် 'အာစာရ' ကျက်စား ရာ 'ဂေါစရ'နှင့် ပြည့်စုံသည်ဖြစ်၍ အဏုမျှမျှလောက်သော အပြစ်တို့၌ သော်လည်း ဘေးဟု ရှုလေ့ရှိလျက် သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက် တည်၍ ကျင့်၏။ ထိုရဟန်းသည် သမာပတ် ရှစ်ပါးတို့တွင် တစ်ပါးပါး ဖြစ်သော ကိုလေသာတို့၏ ဌို့မြှေးအေး ရာဖြစ်သော ကိုလေသာတို့မှ စိတ်၏ လွှတ်မြောက်ရာဖြစ်သော စတုတွေစုံနှင့်သမာပတ်သို့ ရောက်၍ နေ၏။ ထိုရဟန်းသည် ကိုယ်ခန္ဓာ ပုဂ်စီး၍ သေပြီးသည်မှ နောက်၌ (သုဒ္ဓိရိသ ဝါးဘုံတို့တွင်) တစ်ပါးပါး

သော ပြဟ္မာ?ဘုံသို့ ရောက်၏
ထိပုဂ္ဂိုလ်သည် ထိဘုံမှစတေသာ်
ပဋိသန္ဓအားဖြင့် ဤလူဘုံသို့ မလာ
သောကြာ့ အနာဂတိပုဂ္ဂိုလ်
မည်၏။ ငါရှင်တို့ ဤပုဂ္ဂိုလ်ကို
ဤလူဘုံသို့ ပဋိသန္ဓအားဖြင့်
ပြန်မလာသောကြာ့ အနာဂတီ
မည်သော ဗဟိုဒုသံယောဇ္ဈိရှိသော
ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ပုန် စပရံ အာဂုသော ဘိက္ခာ
သီလတိ ဟောတိ။ပါ။ သမာဒါယ
သိက္ခာတိ သိက္ခာပဒေသူ သော ကာမာ-
နံယေဝ နိဗ္ဗိုဒီယ ဝိရာဂါယ နိရောဓာယ
ပဋိပဇ္ဇာ ဟောတိ။ သော ဘတိနံယေဝ
နိဗ္ဗိုဒီယ ဝိရာဂါယ နိရောဓာယ ပဋိ-
ပဇ္ဇာ ဟောတိ။ သော တဏ္ဍာက္ခာယာယ
ပဋိပဇ္ဇာ ဟောတိ။ သော လောဘက္-
ယာယ ပဋိပဇ္ဇာ ဟောတိ။ သော
ကာယသု ဘေဒီ ပရံ မရဏာ
အညုတရံ ဒေဝနိကာယံ ဉာပပဇ္ဇာတိ။
သော တတော စုတော အနာဂါမိ
ဟောတိ အနာဂန္တာ ကူးထွေထွေ။ အယံ
ဂုစ္စတာဂုသော ဗဟိဒ္ဒိသံယာဇနာ
ပုဂ္ဂလော အနာဂါမိ ဟောတိ အနာဂန္တာ
ကူးထွေထွေ”နှီး။

တဲ့ရှင်တို့ နောက်တစ်မျိုးကား
ရဟန်းသည် သီလရှိ၏။ပါ။သိက္ခာပုံ
တို့၌ ကောင်းစွာ ဆောက်တည်၍
ကျင့်၏။ ထိုရဟန်းသည် ကာမတို့ကို
ပင်လျှင် ဤောင်းတွေ ကာမတယာ
ကင်းခြင်းတွေ ကာမတယာ ချုပ်ခြင်းတွေ
ကျင့်၏။ ထိုရဟန်းသည် သုံးပါးသော
ဘဝတို့ကိုပင်လျှင် ဤောင်းတွေ ဘဝ
တယာ ကင်းခြင်းတွေ ဘဝတယာ
ချုပ်ခြင်းတွေ ကျင့်၏။ ထိုရဟန်းသည်
ကာမတယာကုန်ခန်းခြင်းတွေ ကျင့်၏။
ထိုရဟန်းသည် ဘဝလောဘ၏
ကုန်ခန်းခြင်းတွေ ကျင့်၏။ ထိုရဟန်း
သည် ကိုယ်ခွဲ့ ပျက်စီး၍ သေဖြီး
သည်မှ နောက်၍ (သူဒ္ဓါရိသ ငါးဘုံး
တွင်) တစ်ပါးပါးသော ပြဟ္မာ့ဘုံး

နတ်ချုစ်သုတေသနရှင်တော်များ

ဖြစ်၏။ ထိုရဟန်းသည် ထိုဘုမ္မာ စုတေသာ် ဤလူ့ဘုံသို့ မလာသော ကြောင့် အနာဂတ်မှုပည်၏။ ငါရှင်တို့ ဤပုဂ္ဂိုလ်ကို ဤလူ့ဘုံသို့ ပဋိသန္ဓားဖြင့် ပြန်မလာသော ကြောင့် အနာဂတ်မှုပည်သော ဗဟိုဒ္ဓ-သံယောဇ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆို အပ်၏”ဟု (ဟောကြား၏)။

အထ ခေါ် သမ္မာ့လာ သမစိတ္တာ
ဒေဝတာ ယေန ဘဂဝါ တေနပ-
သက်မိသု၊ ဥပသက်မိတ္တာ ဘဂဝန္တီ
အဘိဝါဒေတ္တာ ကေမန္တီ အနှံသု၊ ကေမန္တီ
ဋီတာ ခေါ် တာ ဒေဝတာ ဘဂဝန္တီ
တေဒဝါရု “သော ဘဏ္ဍာ အာယသွား
သာရိပုတ္တာ ပုံဗာရာမေ မိဂါရမာတုပါ-
သာဒေ ဘီက္ခၢုနံ အန္တာတ္တာသံယောဇ်
ပုဂ္ဂလံ ဒေသေတီ ဗဟိုဒ္ဓသံယောဇ်၊
ဟ္မာ ဘဏ္ဍာ ပရိသာ၊ သာရု ဘဏ္ဍာ
ဘဂဝါ ယေနာယသွား သာရိပုတ္တာ အန္တာ
တေနပသက်မတု အနုကမ္မံ ဥပါ-
ဒါယာ”တီ။ အမိဝါသသီ ဘဂဝါ
တုက္ခိဘာဝနာ။

ထိုအခါ တူမျှသော စိတ်ရှိ
ကုန်သော များစွာကုန်သော နတ်တို့
သည် မြတ်စွာဘုရားအထံသို့ ချုပ်းကပ်
ကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး
ကုန်ပြီး၍ တစ်ခုသော နေရာ၌
ရပ်တည်ကုန်၏။ တစ်ခုသော နေရာ၌
ရပ်တည်ပြီးသော ထိုနတ်တို့သည်
မြတ်စွာဘုရားအား “အရှင်ဘုရား
ဤအရှင်သာရိပုတ္တာရာသည် ပုံဗာရု
ကျောင်းတို့ကို မိဂါရမာတာ ‘ပိသာဆီ’
၏ပြောသာအိုး ရဟန်းတို့အား အန္တာ
သံယောဇ်ရှိသော ပုဂ္ဂိုလ်ကို လည်း
ကောင်း၊ ဗဟိုဒ္ဓသံယောဇ် ရှိသော
ပုဂ္ဂိုလ်ကိုလည်းကောင်း ဟောပါ၏။
ပရိသတ်တို့ကလည်း ချွင်လန်း
နှစ်သက်ပါကုန်၏။ အရှင်ဘုရား
တောင်းပန်ပါကုန်၏။ မြတ်စွာဘုရား

သည် အစဉ်သနားခြင်းကို အကြောင်း
ပြခြင်း အရှင်သာရီပုဂ္ဂိုလ်ရာ ထံသို့
ချဉ်းကပ်ကြွေရောက်တော်မူပါ” ဟု
လျှောက်ကုန်၏။ မြတ်စွာဘုရားသည်
ဆိတ်ဆိတ်နေခြင်းဖြင့် သည်းခံတော်
မူ၏။

အထ ခေါ် ဘဂဝါ သေယျထာပိ
နာမ ဗလဝါ ပုရိသာ သမိန္ဒိတ် ဝါ အိ
ဗာဟံ ပသာရေယျ၊ ပသာရိတ် ဝါ ဗာဟံ
သမိဇ္ဈိယျ။ ဝေမော် ဖေတေဝန် အန္တာရ-
ဟိတော ပုံဗွာရာမေ မိဂါရမာတု-
ပါသာဒေ အာယသွေတော သာရီပုဂ္ဂိုလ်သု
သမ္မာခေ ပါတုရဟောသီ။ နိသီဒီ ဘဂဝါ
ပညတ္တ အာသနေ။ အာယသွောပိ ခေါ်
သာရီပုတ္တာ ဘဂဝန္တာ အဘိဝါဒေတွာ
ကေမန္တာ နိသီဒီ၊ ကေမန္တာ နိသီဒ္ဓာ ခေါ်
အာယသွောန္တာ သာရီပုတ္တာ ဘဂဝါ တေ-
ဒေဝါဝါ-

ထိုအခါ မြတ်စွာဘုရားသည်
အားရှိသာ ယောက်ကျားသည် ကွေး
ထားသော လက်မောင်းကို ဆန့်
သကဲ့သို့လည်းကောင်း၊ ဆန့်ထား
သကဲ့သို့လည်းကောင်း၊ ထိုအတူ ဖေတေဝန်
ကျောင်းတော်မှ ကွယ်တော်မူခဲ့ပြီးလျှင်
ပုံဗွာရုံကျောင်း မိဂါရမာတာ ‘ဝိသာခါ’
ပုံဗွာရုံကျောင်း ပြောသာ၏ အရှင်သာရီပုဂ္ဂိုလ်၏
မျက်မောက်၌ ထင်ရှားဖြစ်တော်မူ၏။
မြတ်စွာဘုရားသည် ခင်းထားသော
နေရာ၌ ထိုင်တော်မူ၏၊ အရှင်
သာရီပုဂ္ဂိုလ်ရာမထောရ်သည်လည်း
မြတ်စွာဘုရားကို ရှိရှိုးပြီးလျှင် တစ်ခု
သောနေရာ၌ ထိုင်၏၊ တစ်ခုသော
နေရာ၌ ထိုင်သော အရှင်သာရီ-
ပုဂ္ဂိုလ်အား မြတ်စွာဘုရားသည်
ကြိုစကားကို မိန့်တော်မူ၏—

ကူမ သာရီပုတ္တ သမ္မဟုလာ သမ-
စိတ္တာ ဒေဝတာ ယေနာဟံ တေနာပ- ရှိကုန်သော များစွာသော နတ်တို့
သက်မိသု၊ ဥပသက်မိတ္တာ မံ အဘိဝါဒေ သည် ပါ၏ထံသို့ ချဉ်းကပ်ကြကုန်၍
တွာ ကေမနှံး အင့်သု၊ ကေမနှံး ဦးတာ င့်ကို ရှိနိုးကြပီးလျှင် တစ်ခုသော
ခေါ် သာရီပုတ္တ တာ ဒေဝတာ မံ နေရာ၌ ရပ်တည်ကုန်၏။ သာရီ-
တေဒတော် “သော ဘဏ္ဍာ အာယသွာ သာရီပုတ္တာ ပုံဗ္ဗာရာမေ မိဂါရမာတု-
ပါသာဒေ ဘိက္ခာနံး အဖွဲ့တွဲသံယောဇ္ဈာ ပုဂ္ဂလံ ဒေသေတီ ဗဟိုဒွဲသံယောဇ္ဈာ
ဟန္တာ ဘဏ္ဍာ ပရီသာ၊ သာရု ဘဏ္ဍာ ဘဂတ် ယေန အာယသွာ သာရီပုတ္တာ သည် ပုံဗ္ဗာရုံကျောင်းတိုက် မိဂါရ-
မာတာ ‘စိသာခါ’၏ ပြာသာ၌၌ ရဟန်းတို့အား အဖွဲ့တွဲသံယောဇ္ဈာ
ရှိသော ပုဂ္ဂလံကိုလည်းကောင်း၊ ဗဟိုဒွဲသံယောဇ္ဈာ၌၌ ရှိရှိလ်ကိုလည်းကောင်း၊
ဗဟိုဒွဲသံယောဇ္ဈာ၌၌ ရှိရှိလ်ကိုလည်းကောင်း ဟန္တာ ဘိက္ခာနံး အနုစ်သက်ပါကုန်၏။
အရှင်သုရား တောင်းပန်ပါကုန်၏။ မြတ်စွာသုရားသည် အစဉ်သနား
ခြင်းကို အကြောင်းပြု၍ အရှင်သာရီ-
ပုတ္တာရာထံသို့ ချဉ်းကပ် ကြွရောက်
တော်မူပါ”ဟု လျှောက်ကုန် ၏။

တာ ခေါ် ပန် သာရီပုတ္တ ဒေဝတာ
ဒေဝတာ ပိုသမ္မာ ဟုတ္တာ တိုသမ္မာ
ဟုတ္တာ စတ္တာလီသမ္မာ ဟုတ္တာ ပညာသမ္မာ
ဟုတ္တာ သုဒ္ဓိပါ ဟုတ္တာ အာရှိကော်မူ-
တုဒနမတ္တာပါ တို့နှိုး န စ အညေမညံ့

သာရီပုတ္တာရာ တူမျှသောစိတ္တာ
ရှိကုန်သော များစွာသော နတ်တို့
သည် ပါ၏ထံသို့ ချဉ်းကပ်ကြကုန်၍
င့်ကို ရှိနိုးကြပီးလျှင် တစ်ခုသော
နေရာ၌ ရပ်တည်ကုန်၏။ သာရီ-
ပုတ္တာရာ တစ်ခုသောနေရာ၌ ရပ်တည်
ကြပီးသော ထိုနတ်တို့သည် င့်အား
“အရှင်သုရား ဤအရှင်သာရီပုတ္တာရာ
သည် ပုံဗ္ဗာရုံကျောင်းတိုက် မိဂါရ-
မာတာ ‘စိသာခါ’၏ ပြာသာ၌၌ ရှိရှိလ်ကို
လည်းကောင်း ဟောပါ၏။ ပရီသတ်
တို့ကလည်း ရှင်လန်းနှစ်သက်ပါကုန်
၏။ အရှင်သုရား တောင်းပန်ပါကုန်၏။
မြတ်စွာသုရားသည် အစဉ်သနား
ခြင်းကို အကြောင်းပြု၍ အရှင်သာရီ-
ပုတ္တာရာထံသို့ ချဉ်းကပ် ကြွရောက်
တော်မူပါ”ဟု လျှောက်ကုန် ၏။

သာရီပုတ္တာရာ ထိုနတ်ပြုဟုတို့
သည် ပွဲတ်ဆောက်ဖျားရာမျှလောက်
သော နေရာ၌လည်း တစ်ကျိုပ်တို့
လည်း ဖြစ်ကုန်၍ နှစ်ကျိုပ်တို့လည်း
ဖြစ်ကုန်၍ သုံးကျိုပ်တို့လည်း ဖြစ်ကုန်

ဗျာဗာရော်။ သိယာ ခေါ် ပန်၍ လေးကျိုပ်တို့လည်း ဖြစ်ကုန်၍ သာရီပုတ္တ ဝေမသု “တထ္ထ နှုန် တာသံ ငါးကျိုပ်တို့လည်း ဖြစ်ကုန်၍ ခြောက် ဒေဝတာနဲ့ တထာစိတ္ထံ ဘာဝိတ်၊ ယေန ကျိုပ်တို့လည်းဖြစ်ကုန်၍ တည်နေ တာ ဒေဝတာ ဒသပါ ဟုတွာ ဝိသမ္မာ ဟုတွာ တိုသမ္မာ ဟုတွာ စတ္တာလီသမ္မာ မရှိကုန်။ သာရီပုတ္တရာ ဤသို့သော ဟုတွာ ပညာသမ္မာ ဟုတွာ သုဒ္ဓိပါ ဟုတွာ အကြံသည် ဖြစ်ရာ၏ “ထို နတ် အာရုဏ်ကောင့်နိတုဒနမတွေပါ တို့။ န ခေါ် အခြင်းအရာအားဖြင့် ဖန်ဆင်းနိုင် ပနေတ် သာရီပုတ္တ ငံ ဒုဋ္ဌဗုံး။ ကူဇာ သောစိတ်ဖြင့် ပုတ်ဆောက်ဖျား ခေါ် သာရီပုတ္တ တာသံ ဒေဝတာနဲ့ ရာမျှလောက်သော နေရာ၌လည်း တထာစိတ္ထံ ဘာဝိတ်၊ ယေန တာ တစ်ကျိုပ်တို့လည်း ဖြစ်ကုန်၍ ဒေဝတာ ဒသပါ ဟုတွာ။ပါ။ န စ နှစ်ကျိုပ်တို့လည်း ဖြစ်ကုန်၍ သုံးကျိုပ် တို့လည်း ဖြစ်ကုန်၍ လေးကျိုပ်တို့ လည်း ဖြစ်ကုန်၍ ငါးကျိုပ်တို့လည်း ဖြစ်ကုန်၍ ခြောက်ကျိုပ်တို့လည်း ဖြစ်ကုန်၍ တည်နေကုန်၏၊ အချင်းချင်း ထိပါးခြင်းလည်း မရှိကုန် ထိုနတ်ပြဟ္မာတို့သည် ထိုသို့သော အခြင်းအရာအားဖြင့် ဖန်ဆင်းနိုင် သောစိတ်ကို ထိုနတ်ပြဟ္မာပြည်တို့၌ ဗွားများအပ်လေသလော”ဟု (အကြံ ဖြစ်ရာ၏)။ သာရီပုတ္တရာ ဤ အကြောင်းကို ဤသို့မပုတ်အပ်။ သာရီပုတ္တရာ ထိုနတ်ပြဟ္မာတို့သည်

အကြင်သို့သော အခြင်းအရာအားဖြင့်
ဖန်ဆင်းနိုင်သောစိတ်ဖြင့် တစ်ကျိုပ်
တို့လည်း ဖြစ်ကုန်၏၊၊၊..

တသ္ထာတီဟ သာရီပုတ္တ ငံ
သိက္ခာတဗုံ “သန္တိန္တိယာ ဘဝိသာမ
သန္တိမာနသာ”တီ။ ငံ ဟီ ဝါ ပေါ်
သာရီပုတ္တ သိက္ခာတဗုံ။ သန္တိန္တိယာနဲ့ ဟီ
ဝါ သာရီပုတ္တ သန္တိမာနသာနဲ့
သန္တိယေဝ ကာယကမ္မုံ ဘဝိသာတီ၊ သန္တိ
ဝါကမ္မုံ၊ သန္တိ မနောကမ္မုံ။ သန္တိယေဝ
ဥပဟာရုံ ဥပဟာရီသာမ သမြို့ဟုစာရိ-
သူတီ။ ငံ ဟီ ဝါ သာရီပုတ္တ
သိက္ခာတဗုံ။

သာရီပုတ္တရာ တို့သို့ဖြစ်သော
ကြာင့် ဤသာသနာတော်၌
ြိမ်သက်သော ကူးနှေး ရှိကုန်အံး၊
ြိမ်သက်သော စိတ်ရှိကုန်အံးဟု
ကျင့်ရမည်။ သာရီပုတ္တရာ သင်တို့
သည် ဤသို့သာလျှင် ကျင့်ရမည်။
သာရီပုတ္တရာ ြိမ်သက်သော ကူးနှေးကို
ကုန်သော၊ ြိမ်သက်သော စိတ်ရှိကု
ကုန်သော သင်တို့အား ြိမ်သက်
သည်သာလျှင် ဖြစ်သော ကာယကံ၊
ြိမ်သက်သည်သာလျှင် ဖြစ်သော
ဝါကံ၊ ြိမ်သက်သည်သာလျှင်
ဖြစ်သော မနောကံသည် ဖြစ်လတ္တံး၊
ပါတို့သည် သီတင်းသုံးဖော်တို့အား
ြိမ်သက်သည်သာလျှင် ဖြစ်သော
ကိုယ် နှုတ် စိတ်ဟုသော ပူးဖော်ခြင်း

ဖြင့် ပူဇော်ကုန်အံ့ဟု ကျင့်ရမည်၊
သာရီပူထွေရာ သင်တို့သည် ဤသို့
လျှင် ကျင့်ရမည်။

အနသုံး ခေါ် သာရီပူတ္တ အညတိ-
တို့ယာ ပရိဗ္ဗာဇာဂော၊ ယော ကူးမံ စမ္မ-
ပရိဗ္ဗာယံ နာသောသုန္တိ။

သာရီပူထွေရာ သာသနာတော်မှ
တစ်ပါးသော အယူရှိကုန်သော
အကြောင်ပရိဗ္ဗာစို့သည် ဤတရား
တော်ကို မနာကြားရကုန်၊ ထိုပရိဗ္ဗိုင်
တို့သည် ပျက်စီးဆုံးရှုံးကုန်၏ဟု
(မိန့်တော်မူ၏)။

သမစိတ္တသုတေန နိုင်တံ့

သမစိတ္တသုတေနမြန်မာပြန် ပြီး၏။

ဂ-ဒေဝတာပိယမနာပဂါထာများ

သဟသာရဟဂါထာများ

သဟသာရဟဂါထာများ (မန်မာပြန်)

၁။ သကိဒေဝ သူတသောမ၊
သ္ထို ဟောတိ သမာဂမော။
သာ နံ သင်္တိ ပါလေတိ၊
နာ'သ္ထို ဗဟို သင်္မော။

သူတသောမမည်သောမင်းမြတ်
သူတော်ကောင်းတို့နှင့် တစ်ကြိမ်သာ
လျှင် ပေါင်းဖော်၏၊ ထိုပေါင်းဖော်ခြင်း
သည် ထိုသူကို စောင့်ရှောက်တတ်
၏။ သူပုုတ်မာတို့နှင့် အကြိမ်များစွာ
ပေါင်းဖော်၏၊ ထိုပေါင်းဖော်ခြင်းသည်
ထိုသူ့ကို မစောင့်ရှောက်တတ်။

၂။ သ္ထိုရေဝ သမာသေထာ၊
သ္ထို ကုမ္ပဏီ သန္တံ့။
သတံ သဒ္ဓမ္မ'မညာယာ၊
သေယျာ ဟောတိ န ပါပိယော။

သူတော်ကောင်းတို့နှင့်သာလျှင်
ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့
နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊ သူ
တော်ကောင်းတို့၏ တရားကို သိသည်
ရှိသော် မြတ်၏၊ မယုတ်မာ။

၃။ နိဇ္ဈို ဝေ ရာဇာထာ သုစိတ္ထာ၊
အထော သရိုရမို ဒံ့ ဉာပေတိ။
သတ္ထ ဓမ္မာ န ဒံ့ ဉာပေတိ။
သန္တာ ဟဝေ သ္ထို ပဝေဒယန္တာ။

ခွဲငွေအစရိုယာည်ဖြင့် ကောင်းစွာ
ဆန်းကြယ်ကုန်သာ မင်း၏ရထား
တို့သည် စင်စစ် ဆွေးမြှေတတ်ကုန်
၏၊ ထိုမှတ်စီး ခန္ဓာကိုယ်သည်လည်း
ဆွေးမြှေခြင်းသို့ ရောက်၏၊ သူတော်
ကောင်းတို့၏ (နိုဗ္ဗာန်)တရားသည်ကား

ဆွဲးမြေခြင်းသို့ မရောက်နိုင် သူတော်
ကောင်းတို့သည် စင်စစ် သူတော်
ကောင်းတို့နှင့်တာကွဲ ပြောကြားကုန်၏။

၄။ နား စ ဒူရေ ပထိ စ ဒူရေ၊
ပါရံ သမုဒ္ဒသာ တ'ဒါဟု ဒူရေ။
တတော ဟဝေ ဒူရတရံ ဝဒနှီး၊
သတ္ထ ဓမ္မ္မာ အသတ္ထ ရာမေ။

ကောင်းက်သည်လည်း (မြေကြီး
မှု) ဝေး၏၊ မြေကြီးသည်လည်း
(ကောင်းက်မှ) ဝေး၏၊ သမုဒ္ဒရာ၏
ကမ်းတစ်ဖက်နှင့်တစ်ဖက်ကိုလည်း
ဝေး၏ဟု ဆိုကုန်၏။ မင်းကြီး။
ထိုမြေ ကောင်းက် သမုဒ္ဒရာထက်
စင်စစ် သူတော်ကောင်းတို့၏ တရား
သည်လည်းကောင်း၊ သူတော်မဟုတ်
သူယုတ္တမာတို့၏ တရားသည်လည်း
ကောင်း သာလွှန်၍ ဝေး၏ဟု၍ ဆို
ကြကုန်၏။

ဘဒ္ဒကရတ္ထိရှိသောများ

အတီတံ နာနာဂမေယျ။
နပွဲကခံ အနာဂတံ။
ယဒတီတံ ပဟီနံ တံ၊
အပွဲတ္ထ့ အနာဂတံ။

ပစ္စာပွဲန္တ့ ယော ဓမ္မံ၊
တတ္ထ တတ္ထ ဝိပသာတီ။
အသံဟီရံ အသံကုပ္ပံး၊
တံ ဝိဒ္ဒ့ မနုပြိုဟယော။

အဇွဲဝ ကိစ္စမာတ္ထံး၊
ကော ဇူာ မရဏံ သုဝေ။
န ဟီ နော သဂ္ဂရံ တေနာ၊
မဟာသနေန မစ္စနာ။

ဘဒ္ဒကရတ္ထိရှိသောများ(မြန်မာပြန်)

အတီတံခန္ဓာသို့လည်း အစဉ်
မလိုက်ရာ၊ အနာဂတံခန္ဓာကိုလည်း
မတောင့်တရာ၊ အတီတံခန္ဓာသည်
ချုပ်ပြီးပြီ၊ အနာဂတံခန္ဓာလည်း
မရောက်လာသေး။

ပစ္စာပွဲဖြစ်သော သဘောတရားကို
ထိုထိုဖြစ်ဆဲ ခက္ကားသာလျှင်
ဝိပသာနာရှုသော ထိုပုဂ္ဂိုလ်သည်
တွန့်တိုခြင်း ပျက်စီးခြင်းမရှိသော
ထိုဝိပသာနာရှုမှုကို အဖန်ဖန်ပွား
များရာ၏။

အဘယ်သူသည် နက်ဖန်ပြု
သေရမည်ကို သိနိုင်အံနည်း၊ ယနေ့
ကပင်လျှင် အားထုတ်သင့်သော
ကုသိုလ်ကောင်းမှုအလုပ်ကို ပြုလုပ်
သင့်၏၊ ဝါတို့မှာ များသော စစ်သည်
ရှိသော ထိုသေမပင်းနှင့် ချိန်းချက်
ထားမှုသည် မရှိသည်သာတည်း။

ငံ ပိဘာရီ အာတာဟို၊
အဟောရတ္ထာမတန္ဒိတံတာ။
တံ ၂၀ “ဘဒ္ဒကရတ္ထာ”တိ၊
သန္တာ အာစိက္ခတေ မူနိ။

ဤသို့နေလေ့ရှိသော လွန်စွာ
အားထုတ်ခြင်းရှိသော နေ့ညွှေပတ်
လုံး မပျော်မရိအားထုတ်သော ထို
ရဟန်းကို စင်စစ် ‘ကောင်းသော
ညွှေတစ်ညွှေရှိသော ရဟန်း’ဟူ၍
ကိုလေသာ ြိမ်းအေးပြီးသော
မြတ်စွာဘုရားသည် ဟောကြား
တော်မူ၏။

နတ်ချုပ်ဂါထာ

ယေ စုံနပသုတာ ဓိရာ၊
နေက္ခမ္မာပသမ ရတာ။
ဒေဝတာပိ တေသံ ပိဘယန္ဒိ၊
သမ္မာဒ္ဒိန် သတီမတံ။

နတ်ချုပ်ဂါထာ(မြန်မာပြန်)

အကြောင်ပညာရှိတို့သည် သမထ
စုံနှင့် လေ့ကျက်အားထုတ်ကုန်၏။
ကာမမှ ထွက်ပြောက်မှု ကိုလေသာ
ြိမ်းမှု၏ မွေးလျှော်ကုန်၏။ သစွာ
လေးပါးတရားကို ကောင်းစွာသိကုန်
သော လွန်ကဲသော သတီရှိကုန်သော
ထိုပညာရှိတို့အား နတ်မြှုပ္ပာတို့
သည်လည်း ချစ်မြတ်နိုးကြကုန်၏။

နတ်တို့သာရုခေါ်သောဂါတာ

နတ်တို့သာရုခေါ်သောဂါတာ
(မြန်မာပြန်)

အမိစေတသော အပွဲမဇ္ဇာတောာ၊
မူနိနော မောနပထေသု သိက္ခတောာ။
သောကာ န ဘဝန္တာ တာဒီနော၊
ဥပသန္တသု သဒီ သတီမတောာ။

လွန်ကဲသော စိတ်ရှိလျက် မမေ့
မလျော့မူ၍ အရဟတ္တမဂ်ဉာဏ်၏
လမ်းကြောင်း တရားတို့၌ကျင့်ကာ
ငြိမ်သက်စွာသော အခါခပ်သိမ်း
သတီရှိသော တာဒီဂုဏ်နှင့် ပြည့်စုံ
သော ရဟန္တာပုဂ္ဂိုလ်အား စိုးရိုင်
သောကတို့သည် မဖြစ်ကုန်။

ဒေဝတာပိယမနာပဂါတာများ ပြီး၏။

ဒေဝတာပိယမနာပဂါတာများ
မြန်မာပြန် ပြီး၏။

၆-ပွဲလစ္နာသုတေ

ပွဲလစ္နာသုတေပါဒ်

သာဝတ္ထိနိဒါနံ။

ကေမန့် ဦးတော ခေါ ပွဲလစ္နာ
အေဝယ္တွော ဘဂဝတော သန္တိကေ
ကူမံ ဂါထံ အဘာသီ—

သမ္မာဓေ ဝတ္ထု ဉာဏာသံ၊
အရိန္တ ဘူရီမေဓေသော။
ယော ရျာနမဗုဒ္ဓံ ဗုဒ္ဓံ၊
ပဋိလီနနီသဘော မုန်တီ။

သမ္မာဓေ ဝါဂါ ရိန္တနှီ
(ပွဲလစ္နာတိ ဘဂဝ)
ဓမ္မံ နိဗ္ဗာနပတ္ထိယာ။
ယေ သတီ ပစ္စလတ္ထံသူ၊
သမ္မာ တေ သုသမာဟိတာတိ။*

ပွဲလစ္နာသုတ္ထံ နိုင်တံ။

ပွဲလစ္နာသုတေ (မြန်မာပြန်)

သာဝတ္ထိနိဒါနံ။

တစ်ခုသော နေရာ၌ ရပ်တည်ပြီး
သော် ပွဲလစ္နာနှုန်းသားသည်
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤ
ဂါထာကို လျှောက်၏—

ဖြေကြီးအထူနှင့် တူသော ပညာ
ရှိတော်မူသော မြတ်စွာဘုရားသည်
(နိုဝင်ရကာတို့ဖြင့်)ကျော်းမြောင်းရာ၌
(စျေန်တည်းဟူသော) ရပ်တည်ရာကို
ရတော်မူပြီ၊ အကြောင်မြတ်စွာဘုရား
သည် စျေန်ကို သိတော်မူ၏၊ ထို
မြတ်စွာဘုရားသည် မာနကို ပယ်
သောသူတို့ထက် မြတ်တော်မူ၏ဟု
(လျှောက်၏)။

ပွဲလစ္နာနှုန်းသား အကြောင်
သူတို့သည် ကျော်းမြောင်းသော စျေန်
ကိုလည်း ရကုန်၏၊ နိဗ္ဗာနသို့ရောက်
ခြင်းငှာ အောက်မေ့မူသတိကို ရကုန်
၏။ ထိုသူတို့သည် လောကုတ္တရာ
သမာဓိဖြင့် ကောင်းစွာ တည်ကြကုန်
၏ဟု (မိန့်တော်မူ၏)။

ပွဲလစ္နာသုတေမြန်မာပြန်
ပြီး၏။

* သံ၊ သ၊ ငွေ

မင်းကွန်းတိပိဋကဓရတော်ကြီး၏
မေတ္တာသုတေသနတော်လာ မေတ္တာပွားနည်း (၁၁)နည်း
(အားလုံးသံပြိုင်ချုပ်ဆိုရန်)

၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၄။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၆။ ရူည်-တို့-အလတ်၊ သုံးရပ်ခန္ဓား၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

မေတ္တာပွားနည်း(၁၁)နည်း

ၧ။ ကြီး-cယ်-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၈။ ဆူ-ကြဲ့-အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြှုပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ဌီမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လူညွှန်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

အမျှဝေ

ဤသိပြုရာ မြတ်ပုည်ကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကျူး၊ သား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖင်တို့အား၊ ရှင်းပါစေ၊ အမျှဝေ၏။

မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေတတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရာ၊ ပေးဝေင့်၏။

မိတ္တဆွဲ့၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ကူနှေ့ဘူမ္ဗာ၊ အာကာသနတ်၊ အထူးမှတ်၍၊ အမြတ်ပုညာ၊ ကုသလကို၊ ရှင်းပါစေ၊ အမျှဝေ၏။

သဗ္ဗာသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အန္တာတွင်၊ မပြတ်စဉ်-
ကာ၊ သတ္တာတိသာ၊ ဘုံကိုးဝနှင့်၊ ဝိညာဏ္ဍာဏိုံး၊ တည်ရှိခန်းပါး၊ များစွာလုံးစုံ၊
ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။
ထိုကုသလ၊ ဤပုည်ကို၊ အမျှရကြသည်ဖြစ်စေသော်။

ဝသုန္တရော၊ ဤမြေပံ့သု၊ သိုလာထုလည်း၊ သက်သေအမှု တည်စေသော်။

ကုသိုလ်-	အမျှ	အမျှ	အမျှ	ယူတော်မူကြပါကုန်လေ့။
	သာရ	သာရ	သာရ	

ကုသိုလ်-	အမျှ	အမျှ	အမျှ	ယူတော်မူကြပါကုန်လေ့။
	သာရ	သာရ	သာရ	

ကုသိုလ်-	အမျှ	အမျှ	အမျှ	ယူတော်မူကြပါကုန်လေ့။
	သာရ	သာရ	သာရ	

ရုတောင်းပါဉိနှင့်နိသာယ

ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ

ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ

ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ

ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ
ကူးမေးပါဉိနှင့်နိသာယ

၁။ မေ- ဘုရားတပည့်တော်၏။ ကူးမေးပါဉိနှင့်နိသာယ
ကောင်းမှုသည်။ အာသဝက္ခယံ၊ ကာမာသဝ၊ ဘဝါသဝ၊ ဒီဇွာသဝ၊ အိန္ဇာသဝ၊
တည်းဟူသော အာသဝေါတရားလေးပါးတို့၏ကုန်ရာ နိဗ္ဗာန်ကို။ ဝဟံ-ဝဟန္တာ၊
ရွက်ဆောင်နိုင်သည်။ ဟောတူ၊ ဖြစ်ပါစေသတည်း။

၂။ မေ- ဘုရားတပည့်တော်၏။ ကူးမေးပါဉိနှင့်နိသာယ
ကောင်းမှုသည်။ နိဗ္ဗာန်သာ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်၏။
ပစ္စယော၊ မျက်မှာက်ပြနိုင်ပါရန်အကြောင်း အထောက်အပံ့ကောင်းသည်။
ဟောတူ၊ ဖြစ်ပါစေသတည်း။

၃။ မေ- ဘုရားတပည့်တော်၏။ ကူးမေးပါဉိနှင့်နိသာယ
ကောင်းမှုသည်။ ဟောမို့သာ၊ ဟောမို့သာတော်မြတ်၏။ ပစ္စယော၊ ရရှိပါ
စေကြောင်း အထောက်အပံ့ကောင်းသည်။ ဟောတူ၊ ဖြစ်ပါစေသတည်း။

၄။ မေ- ဘုရားတပည့်တော်၏။ ကူးမေးပါဉိနှင့်နိသာယ
ကောင်းမှုသည်။ နှစ် လောကုတ္ထာရသာ ဓမ္မသာ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊
နိဗ္ဗာန်တည်းဟူသော ကိုးပါးသော လောကုတ္ထာရာ တရားတို့အား။ ပစ္စယော၊
ရရှိရန်အကြောင်း အထောက်အပံ့ကောင်းသည်။ ဟောတူ၊ ဖြစ်ပါစေသတည်း။

နတ်ပြဟ္မာများအား ပြန်ပိုရန် ဂါထာ

တွောဝတာ စ အမေ့ဟီ၊ သမ္မတံ့ ပုညသမ္မဒံး။
သမ္မ ဒေဝါ'နမောဒန္တာ၊ သမ္မသမ္မတ္ထီသီဒ္ဓိယာ။
ဒါနံ ဒအန္တာ၊ သဒ္ဓိယာ၊ သီလံ ရက္ခန္တာ၊ သမ္မဒံး။
ဘာဝနာဘိရတာ ဟောန္တာ၊ ဂ္မာန္တာ ဒေဝတာဂတာ။

တွောဝတာ၊ ဤမူးကြီးကုတ် စွမ်းအားထုတ်၍ မယုတ်စေရ ပြုလုပ်ရ^၁
သဖြင့်လည်း၊ အမေ့ဟီ၊ နတ်ချုစ်သုတ္တန်ဂါထာတော်များ ရှုတ်ပွားပူဇော် သူ့ဝါနှစ်မြို့
အကျွန်းပို့သည်။ သမ္မတံ့၊ ယခုအေးမှု နောင်ကျွေးပြု၍ တွေးရဲ ရည်စုံ
ဖြည့်ဆည်းအပ်သော၊ ပုညသမ္မဒံး၊ အပေါင်းစုံမြှုပ် ကောင်းမှုထုပ်၍ မယုတ်မယွင်း
ပြည့်စုံခြင်းကို။ သမ္မ၊ ရှိန်ဝါတောက်လင်း နောက်ပါသင်းတို့နှင့် ခပင်းဥသုံး
အလုံးစုံကုန်သော။ ဒေဝါ၊ စကြာဝြာသောင်းတို့က် ပေါင်းတစ်စုံက်မှ ရောက်ဆိုက်
လာဌား နတ်ပြဟ္မာအများတို့သည်။ အနမောဒန္တာ၊ ကြည်လင်မနော ဘဝင်ရော
ဖြင့် လျင်ဆောဝမ်းပြောက်ကြပါစေကုန်သတည်း။

သမ္မသမ္မတ္ထီသီဒ္ဓိယာ၊ လူ နတ် နိုဗ္ဗာန် အကျိုးမှန်ကို မျိုးခံနှုံးရင်း
ပြီးစီးခြင်းလာ။ သဒ္ဓိယာ၊ ကံကြာ့အကျိုး မထောင့်ညိုးဟု ဖြောင့်ရိုးစွဲကပ် အမြဲ
မှတ်သဖြင့်။ ဒါနံ၊ နည်းသည်များသည် ခြားမရည်ဘဲ ရွင်ကြည်မြတ်နီး ဒါနမျိုး
တို့ကို။ ဒအန္တာ၊ သူ့တော်ရဟန်း ရည်မျှော်မှန်း၍ လှူဒါန်းတော်မှုနိုင်ကြပါစေကုန်
သတည်း။ သီလံ၊ ပဋိ အဋိ ဒသဂံ့ဟု ကိုယ်မှမချုတ် ကျင့်ခါးဝတ်ကို။ သမ္မဒံး
နှစ်၊ လ၊ တွောက်မှတ် ရက်မပြတ်အောင်။ ရက္ခန္တာ၊ မကျားမပြောက် အမှားမရောက်
အောင် စောင့်ရောက်ထိန်းသိမ်းနိုင်ကြပါစေကုန်သတည်း။ ဘာဝနာဘိရတာ၊
သမထ ဝိပသာနာ ချက်နှစ်ဖြာကို ဆက်ကာနေ့သွေ မွေ့လျှော်ကြကုန်သည်။
ဟောန္တာ၊ ဖြစ်ကြပါစေကုန်သတည်း။ အာဂတာ၊ အများညီညာ တရားနာဟု
ထားကာစွဲစိတ် ခဲအကျိုးတိနှင့် တွဲမိတ်စုဆုံး ရောက်လာကြကုန်သော။ ဒေဝတာ၊

အကြောင်းဆက်ကာ သောင်းစကြာက ရောက်လာကြသောင်း နတ်ပြဟ္မာ
အပေါင်းတို့သည်။ ဂါစ္စနှီး နတ်ချုစ်သုတ္တန်ဂါထာတော်များရွှေတ်ပဲ ပြီးကုန်စဲမို့
နေမြေပြုရပ်ဘုံ ပြန်တော်မူကြပါကုန်လေ့။

ထုတ်ဝေပြီးသောစာအုပ်များ

စဉ်	စာအုပ်အမည်	ထုတ်ဝေသည့်နှစ်	တန်ဖိုး
၁။	ညပါတသန္တဝတ်ရွတ်စဉ် (ဂ"×၁၁")ဆိုဒ်	၂၀၂၃	၃၆၀ဘီ/-
၂။	ညပါတသန္တဝတ်ရွတ်စဉ် (၅"×၈")ဆိုဒ်	၂၀၂၃	၂၁၀ဘီ/-
၃။	အနေကာတင်ပါ၌ (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၄၀ဘီ/-
၄။	ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၂၆၀ဘီ/-
၅။	ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ (၅"×၈")ဆိုဒ်	၂၀၂၄	၁၈၀ဘီ/-
၆။	ဘုရားရှိခိုးနှင့် အန္တရာယ်ကင်းဂါထာများ (၄"×၆")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-
၇။	ဂိရိမာနှုန်းသုတ် (ပါ၌-နိသာယ-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၂၀၀ဘီ/-
၈။	ဂိရိမာနှုန်းသုတ် (ပါ၌-နိသာယ-မြန်မာပြန်) (၅"×၈")ဆိုဒ်	၂၀၂၄	၁၆၀ဘီ/-
၉။	ဂိရိမာနှုန်းသုတ် (ပါ၌-နိသာယ-မြန်မာပြန်) (၄"×၆")ဆိုဒ်	၂၀၂၄	၁၃၀ဘီ/-
၁၀။	ဗောဓားရုတ်နှင့်အသက်ရှည်နည်းအကြောင်းတရားများ (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-
၁၁။	ဗောဓားရုတ်နှင့်အသက်ရှည်နည်းအကြောင်းတရားများ (၄"×၆")ဆိုဒ်	၂၀၂၄	၁၀၀ဘီ/-
၁၂။	သစ္ာပြု မဟာဝေဒ္ဓမဏ္ဍာနှင့် ရူးဝေဒ္ဓမဏ္ဍာနှင့် (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-
၁၃။	အံ့ဩယ်ရှစ်ဖြာသာသနနှင့် မြတ်ပုဒ္ဓရီးယာဝါဒအသနာတော် (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၁၄။	ပကိုလ္လာက နမက္ခာရ အစိတ်ကျော်ဘုရားရှိခိုးကြီး (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၂၁၀ဘီ/-
၁၅။	မဂ်လသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၁၆။	ရတနသုတ်(ပါ၌-မြန်မာပြန်-နိသာယ) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၂၁၀ဘီ/-
၁၇။	မေတ္တသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၆၀ဘီ/-
၁၈။	မေတ္တသုတ် (ပါ၌-မြန်မာပြန်) (၅"×၈")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၁၉။	မေတ္တသုတ် (ပါ၌-မြန်မာပြန်) (၄"×၆")ဆိုဒ်	၂၀၂၄	၁၃၀ဘီ/-
၂၀။	ခန္တသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၄၀ဘီ/-
၂၁။	မောရသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၅၀ဘီ/-
၂၂။	ဝဋ္ဌသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၄၀ဘီ/-
၂၃။	ဇဇ္ဇာသုတ် (ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၆၀ဘီ/-
၂၄။	အာဇာနားလိုသုတ်(ပါ၌-မြန်မာပြန်) (ဂ"×၁၁")ဆိုဒ်	၂၀၂၄	၁၇၀ဘီ/-

ထုတ်ဝေပြီးသောစာအုပ်များ

၁၃၇

စဉ်	စာအုပ်အမည်	ထုတ်ဝေသည့်နှစ်	တန်ဖိုး
၂၅။	အဂ်လိမာလသုတ်(ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၁၄၀ဝ/-
၂၆။	ဟော့ချုံသုတ် (ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၁၄၀ဝ/-
၂၇။	ဟော့ချုံသုတ် (ပါဌို-မြန်မာပြန်) (င"×ဒ")ဆိုဒ်	၂၀၂၄	၈၀ဝ/-
၂၈။	ပုံဗ္ဗာသုတ် (ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၁၄၀ဝ/-
၂၉။	ပရိတ်ကြီး (ဘ)သုတ် (ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၃၁၀ဝ/-
၃၀။	ပရိတ်ကြီး (ဘ)သုတ် (ပါဌို-မြန်မာပြန်) (၉"×ရ")ဆိုဒ်	၂၀၂၄	၁၉၀ဝ/-
၃၁။	မဟာသမယသုတ်ဝတ်ရွှေတ်စဉ် (ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၃၁၀ဝ/-
၃၂။	အဘယသုတ် (ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၁၈၀ဝ/-
၃၃။	အဘယသုတ် (ပါဌို-မြန်မာပြန်) (၉"×ရ")ဆိုဒ်	၂၀၂၄	၁၆၀ဝ/-
၃၄။	အဘယသုတ် (ပါဌို-မြန်မာပြန်) (င"×ဒ")ဆိုဒ်	၂၀၂၄	၁၃၀ဝ/-
၃၅။	သာမည့်ဖလသုတ်(ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၃၉၀ဝ/-
၃၆။	နတ်ချုပ်သုတ္တန်ရိတ်တော်များ(ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၄၃၀ဝ/-
၃၇။	ပါးရုံမင်းပရိတ်တော်(ပါဌို-မြန်မာပြန်)နှင့် မိုးကမ္မပါစာတမ်း (ရ"×ဘ")ဆိုဒ်	၂၀၂၄	၂၅၀ဝ/-
၃၈။	ခင်ပွန်းကြီး(၁၀)ပါးကန်တော့နည်းနှင့် ခင်ပွန်းကြီး(၁၀)ပါးအမိုးပုံ့ယ် (ရ"×ဘ")ဆိုဒ်	၂၀၂၄	၁၉၀ဝ/-
၃၉။	အာဇာဝကသုတ္တန်(ပါဌို-မြန်မာပြန်)(ရ"×ဘ")ဆိုဒ်	၂၀၂၄	၁၆၀ဝ/-
၄၀။	ဓမ္မစက္ကပွဲဝတ္ထနသုတ်(ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၁၉၀ဝ/-
၄၁။	အနတ္တလက္ခဏသုတ်(ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၁၈၀ဝ/-
၄၂။	သောတာနှဂတ်တသုတ္တန် (ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၁၈၀ဝ/-
၄၃။	နမက္ခာရဘူရားရှို့ဗိုး (ပါဌို-နိသာယ) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၃၂၀ဝ/-
၄၄။	ယသောဓရာတော်ရှို့နောက်ဆုံးကန်တော့ခြင်း ဝန္တနာဂါထာတော်များ (ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၃၀၀ဝ/-
၄၅။	ကာလာမသုတ္တန် (ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၂၈၀ဝ/-
၄၆။	ဆန္ဒသမာဓိသုတ္တန် (ပါဌို-မြန်မာပြန်) (ရ"×ဘ")ဆိုဒ်	၂၀၂၄	၂၃၀ဝ/-
၄၇။	အရှင်မဟာဗုဒ္ဓယောသ၏ ဘဝနှင့်ဓမ္မ (ရ"×ဘ")ဆိုဒ်	၂၀၂၄	၂၀၀ဝ/-

ထုတ်ဝေပြီးသောမာန်များ၏ အကြောင်းအရာအကျဉ်းချုပ်

ညွှန်ပြန်သိန္တဝါယာ

ညွှန်ပြန်သိန္တဝါယာတော်သည် ရဟန်အရှင်မြတ် အရှင်မဟာသီလဝါသနှင့် ရွှေးရွှေး ဆရာတော်ဘုရားကြီးများ စီရင်ခဲ့သောသုတေသနတော်ဖြစ်ပါသည်။ ပွင့်တော်မူပြီး၊ ပွင့်တော်မူ လတ္တံဖြစ်သော ဘုရားရှင်များနှင့် ရဟန်မထောင်မြတ်ကြီးများ၏ ဂုဏ်တော်တို့ကို ဂါထာပေါင်း (၂၇၁)ဂါထာတို့ဖြင့် ဖော်ကျိုးပူဇော်ထားသည့် ထိုသုတေသနတော်ကို တိုင်းနိုင်ငံ တွင် ကပ်သုံးပါး ထူးပြောသည့်အခါ ဂြိုဟ်စီးဂြိုဟ်နှင်း မကောင်းသည့်အခါနှင့် ဘေး အန္တရာယ်ကျရောက်ရန် အတိတ်ဆိုး နိမိတ်ဆိုးတို့ ပေါ်ပေါက်သည့်အခါများတွင် မြို့ရွှေး တိုင်း ရွှေးခြင်းအားဖြင့် ဘေးညာပို့အန္တရာယ်မှ လွှတ်မြောက်ပြုမှုများ အောင်ဆုံးဖြစ်ပါသည်။

အနေကရာတင်ပါ၌

အနေကရာတင်ပါ၌ မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူသည့် အခါ ဘဝါဘဝက တောင့်တဲ့သောဆန္ဒ ပြည့်မြောက်တော်မူသဖြင့် ဝမ်းသာပို့တိ စိတ်နှုန်းဖြင့် ကျိုးရင့်တော်မူခဲ့သော ဂါထာစကားတော်များ ဖြစ်ပါသည်။ ရွှေးခို့ ရှိခိုးပူဇော်ခြင်းအားဖြင့် ကျက်သရေ မင်္ဂလာအဖြာဖြာ တိုးတက်ခြင်း၊ အန္တရာယ်က်းခြင်း၊ လိုအင်ဆန္ဒပြည့်ဝခြင်းစသော အကျိုးတရားများကို ရရှိနိုင်ပါသည်။

ဘုရားရှိခိုးနှင့် အန္တရာယ်က်းဂါထာများ

ဘုရားရှိခိုးနှင့်အန္တရာယ်က်းဂါထာများသည် ရွှေးခို့ပါ၌ အသက် အန္တရာယ်က်းစေရန် အခက်အခဲ အကျပ်အတည်းမှ လွှတ်မြောက်စေရန်နှင့် အောင်မြင်မှ များရရှိစေရန် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်၊ ဒေသနာတော်တို့ကို ထုတ်ဖော်ချုံ ရှိခိုးပူဇော်ထားသော ဂါထာများဖြစ်ပါသည်။ ထို့ပြင် သဒ္ဓိစိတ်ဖြစ်ပေါ်ပါက ချက်ချင်း ကုသိုလ်ပြုသင့်ကြောင်းကို ဘုရားရှင်ကိုယ်တိုင် တိုက်တွန်းတော်မူခဲ့သောဂါထာနှင့် မိမိနေထိုင်ရာကို လုံခြုံစေရန် ရွှေးအစဉ်အလာအရ စည်းချေည်း (၃)မျိုးဖြင့် စည်းချုပ် ကိုလည်း ဖော်ပြထားပါသည်။

ဂိရိမာနန္ဒသုတေသန

ဂိရိမာနန္ဒသုတေသန ကျန်းမာရေးမကောင်းသော အရှင်ဂိရိမာနန္ဒမထောင်ကို ရည်ရွယ်ချုံ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒအား ဟောကြားတော်မူသော သုတ္တန် ဖြစ်ပါသည်။ ထိုသုတ္တန်တွင် “သညာဆယ်ပါး ရှုံးပုံ”ကို ဟောကြားထားရာ အရှင်

ထုတ်ဝေပြီးသောစာအုပ်များ၏ အကြောင်းအရာအကျဉ်းချုပ်

၁၃၉

အာနန္ဒာက အရှင်ဂါရိမာနန္ဒမထောင်ကို ပြန်လည်ဟောကြား၍ ရှိဖွံ့ဖြိုးပေးစေသဖြင့် ကျိန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။ သို့ဖြစ်၍ ဂါရိမာနန္ဒသုတေသနကို ရွတ်ပွားပူဇော်ခြင်းဖြင့် ကျိန်းမာခြင်း၊ အနာရောဂါကင်းခြင်းစသော အကျိုးတရားများကို ရရှိနိုင်ပါသည်။

ဟောဖွံ့ဖြိုးသုတေသန၏ အသက်ရှည်နည်းအကြောင်းတရားများ

ဟောဖွံ့ဖြိုးသုတေသန၏ အသက်ရှည်နည်းအကြောင်းတရားများတွင် ဟောဖွံ့ဖြိုးသုတေသန၏ အရှင်မဟာမောဂလာနှင့်အရှင်မဟာကသုပတ္တာ မကျိန်းမာချိန်တွင် ပြန်လည်ကျိန်းမာ စေရန် ဘုရားရှင်က ဟောကြားတော်မူခဲ့သော သုတေသနတော်ဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တိုင် ကျိန်းမာရေး မကောင်းချိန်တွင်လည်း အရှင်စုန္တအား ထို့ဟောဖွံ့ဖြိုးသုတေသနကို ရွတ်ဖတ်စေရာ ရောဂါပျောက်ကင်း၍ ကျိန်းမာတော်မူခဲ့ပါသည်။ ထို့ပြင် အသက်ရှည်ခြင်း၏ အကြောင်းတရားများဖြစ်သော ကောင်းမူကုသိုလ်များကိုလည်း အတုယူ ပြုလုပ်နိုင်စေရန် ဖော်ပြထားပါသည်။

သစ္စာပြုမဟာဝေဒဗ္ဗာမန္တန်းနှင့် ရူးလွှေဒဗ္ဗာမန္တန်း

သစ္စာပြုမဟာဝေဒဗ္ဗာမန္တန်းနှင့်ရူးလွှေဒဗ္ဗာမန္တန်းသည် ပိဋကတ်တော်ထဲမှ ရတနာ သုံးပါး၏ ဂုဏ်တော်အဆီအနှစ်များကို ထုတ်နှုတ်ပူဇော်ထားသော သစ္စာပြု မန္တန်းတော်များ ဖြစ်ပါသည်။ စီးပွားရေး တိုးတက်စေသော မန္တန်းတော်ကြီးဖြစ်ကြောင်း သိရှိသူများပါသည်။ ဓနသိဒ္ဓနက္ခတ်နှင့် ကိုက်ညီစွာ ရွတ်ဖတ်ပူဇော်ပါက ပိုမိုအကျိုးသက်ရောက်နိုင်သည်ဖြစ်၍ ဓနသိဒ္ဓနက္ခတ်ပေါ် မွန်းတည့်မျဉ်းဖြတ်ယေားကိုပါ ထည့်သွင်းစီစဉ်ထားပါသည်။

အံ့သွေ့ရှစ်ဖြာသာသနနှင့် မြတ်ပုဒ္ဓ၏သိပါဒ ဒေသနာတော်

အံ့သွေ့ရှစ်ဖြာသာသနနှင့်မြတ်ပုဒ္ဓ၏သိပါဒ ဒေသနာတော်သည် ဆင့်သက်ပါယနာ တင်တော်မူခဲ့သည့် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်း မှတ်တမ်းတင်ထား သော သာသနာတော်၏ အံ့သွေ့ရှစ်ရည်ရှစ်ပါးနှင့် မြတ်ပုဒ္ဓ၏ သိပါဒ ဒေသနာတော်

ကို သမိုင်းအမွှအဖြစ် ဖတ်ရှုလိုက်နာကျင့်သုံးသူတို့ ကုသိုလ်တရားများ တိုးပွားစေနိုင်ရန် ထုတ်ဝေပူဇော်ထားပါသည်။

ပကိုဏ္ဍက နမက္ခာရ အစီအစဉ်ပါသည်

ပကိုဏ္ဍက နမက္ခာရ အစီအစဉ်ပါသည် ကျိုးသဲလေးထပ်ဆရာတော် ဘုရားကြီးကိုယ်တိုင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို စုစုပေါင်းရေးသား ပူဇော် တော်မူထားသည့် ဘုရားရှိခိုးကြီးဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ရှိခိုးသူတို့ ဘုန်းကံကြီးမား ခြင်း၊ ကျက်သရေမှတ်လာ တိုးပွားခြင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

မဂ်လသုတေသန

မဂ်လသုတေသန လူနတ်တို့အကြား (၁၂)နှစ်တိုင်တိုင် အငြင်းပွားခဲ့ရသော မဂ်လာ တရားအစစ်အမှန်ကို ဘုရားရှင်က ဖြေရှင်းဟောကြားထားသော သုတေသနဖြစ်ပါသည်။ မဂ်လသုတေသနတွင် ရှောင်ကြည်ရေးမဂ်လာ၊ လိုက်နာကျင့်သုံးရေးမဂ်လာစသည့် မဂ်လာ တရား (၃၈)ပါးကို ဟောကြားတော်မူထားရာ ရွတ်ဆိုပူဇော်လိုက်နာကျင့်သုံးသူတို့ ကျက်သရေမှတ်လာတိုးပွားခြင်း၊ အောင်မြင်ခြင်းမှသည် နိုဗ္ဗာန်တိုင်အောင်သော အကျိုးတရားများကို ရရှိနိုင်ပါသည်။

ရတနသုတေသန

ရတနသုတေသန ကပ်သုံးပါးကျရောက်၍ ဒုက္ခရောက်နေသော ဝေသာလီပြည်ကြီး အန္တရာယ်ကင်း၍ ချမ်းသာစေရန် မြတ်စွာဘုရားရှင်က အရှင်အာနန္ဒမထောက်အား မြို့တွင်း လုညွှာလည်ကာ ရွတ်ဆိုပူဇော်စေခဲ့သော သုတေသနဖြစ်ပါသည်။ ရတနသုတေသနတော်၏ အစွမ်းဖြင့် ဝေသာလီပြည်ကြီး ကပ်သုံးပါး ကင်းပျောက်ကာ ချမ်းသာသက္ကာသုံး ရွတ်ဆိုပူဇော်သုတို့လည်း ကပ်ကြီးသုံးပါးမှ ကျော်လွှန်နိုင်ခြင်း၊ ချမ်းသာကြီးခြင်းစသော အကျိုးများ ကို ရရှိစေနိုင်ပါသည်။

မေတ္တသုတ်

မေတ္တသုတ်သည် ပရလောကသား နာနာဘာဝတို့၏ ခြောက်လှန့်နောင့်ယုက်မှု ကြောင့် တရားအားမထုတ်နိုင်ကြသော ရဟန်းတော်ဝါးရာကို ပရလောကသားတို့၏ ချုစ်ခင်စောင့်ရောက်မှုဖြင့် တရားအားထုတ်နိုင်စေရန် ဟောကြားသင်ပြပေးတော်မူခဲ့သော သုတ်တော်ဖြစ်ပါသည်။ မေတ္တသုတ်ကို ရွတ်ဆိုပွားများခြင်းဖြင့် လူနတ်များ ချုစ်ခင် စောင့်ရောက်ခြင်း၊ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါသည်။

ခန္ဓသုတ်

ခန္ဓသုတ်သည် မြွှေ့ကိုက်ခံရသည့် ရဟန်းတစ်ပါးကို အကြောင်းပြု၍ အခြားရဟန်းများ မြွှေ့အန္တရာယ်ကင်းစေရန် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သုတ်တော် ဖြစ်ပါသည်။ ဘုရားရှိခိုးခြင်းနှင့် မြွှေ့မင်းလေးမျိုးကို မေတ္တာပို့ထားသော သုတ်ဖြစ်၍ ရွတ်ဆိုပူးဖော်သူတို့ မြွှေ့အန္တရာယ်အပြင် အခြားအဆိပ်ရှိသော သတ္တဝါများ၏ ဘေးရန် ပြခြင်းမှလည်း ကင်းဝေးစေနိုင်ပါသည်။

မောရသုတ်

မောရသုတ်သည် ဘုရားလောင်းဥဒေဇဵယ်းမင်းဘဝက ရွတ်ဆိုပူးဖော်သူတို့ ပြဟ္မာမဏော် ကို ပြန်လည်ဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ ရွတ်ဆိုပူးဖော်ရှိခိုးသူတို့ ဘုရားလောင်း ဥဒေဇဵယ်းမင်းကဲ့သို့ အချုပ်အနောင် မခံရခြင်း၊ အကျိုးအတည်းကို ကျော်လွှားနိုင်ခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါသည်။

ဝဋ္ဌသုတ်

ဝဋ္ဌသုတ်သည် ဘုရားလောင်း ငံးမင်းဘဝက မီးဘေးအန္တရာယ်နှင့် ကြံ့သဖြင့် သစ္စာပြုခဲ့သော သုတ်တော်ဖြစ်ပါသည်။ ထိုသို့ သစ္စာပြုခြင်းကြောင့် ဘုရားလောင်းငံးမင်း မီးဘေးအန္တရာယ်မှ ကင်းဝေးသက္ကာ့သို့ ရွတ်ဆိုပူးဖော်သူတို့လည်း မီးဘေးအန္တရာယ်မှ ကင်းဝေးခြင်း၊ လူမှုဒုက္ခ သောကအပူမီးများမှ ကင်းလွှားဖြင်းစသော အကျိုးတရားများ ရရှိစေနိုင်ပါသည်။

ဓရဂုဏ်သုတေသန

ဓရဂုဏ်သုတေသန တောတောင်များအတွင်း၌ သီတင်းသုံးနေထိုင်ကြသော ရဟန်းတော်များ ထိတ်လန့်ကြောက်ရှုံးမှု ကင်းစေရန် မြတ်စွာဘုရားရှင် ဟောကြားတော်မူထားသော သုတေသနဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်းအားဖြင့် ကြောက်ရှုံးမှုကင်းခြင်း၊ ဘေးအန္တရာယ်မှု ကာကွယ်စောင့်ရှောက်ခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါသည်။

အာဇာနာဋီယသုတေ

အာဇာနာဋီယသုတေသည် ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များကို နတ်၊ သီလူးစသည် ကမ်းကြောက်သောပုဂ္ဂိုလ်တို့က မနိုပ်စက်နိုင်စေရန် နတ်မင်းကြီးလေးပါးက လျှောက်ထားသဖြင့် မြတ်စွာဘုရားရှင်က ဟောကြားတော်မူသော သုတေသနဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်းအားဖြင့် နတ်များ စောင့်ရှောက်ခြင်း၊ သီလူးစသည် မကောင်းဆိုးပါးများ မနောင့်ယှဉ်နိုင်ခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

အင်းလိမာလသုတေ

အင်းလိမာလသုတေသည် မီးမဖွားနိုင်သော အမျိုးသမီးငယ်ကို သနားသောကြောင့် အရှင်အင်းလိမာလက မြတ်စွာဘုရားရှင်အား လျှောက်ထားရာ မြတ်စွာဘုရားရှင်က သစ္စာဆို၍ စောင့်ရှောက်ရန် မိန့်ကြားတော်မူခဲ့သဖြင့် သစ္စာဆိုထားသော သုတေသနဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်း၊ နာယူခြင်းအားဖြင့် အလွယ်တကူ သားသမီးရတနာများကို ဖွားမြင်နိုင်ခြင်း၊ အကျပ်အတည်း အခက်အခဲကို ကျော်လွှားနိုင်ခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

ဟောဇွဲ့ရုံသုတေ

ဟောဇွဲ့ရုံသုတေသည် အရှင်မဟာမောဂါလွှာနှင့်အရှင်မဟာကသုပတ္တု မကျိန်းမာခိုန်တွင် ပြန်လည်ကျိန်းမာစေရန် ဘုရားရှင်က ဟောကြားတော်မူခဲ့သော သုတေသနဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တိုင် ကျိန်းမာရေး မကောင်းချိန်တွင်လည်း အရှင်စုန္တအားထိုးဟောဇွဲ့ရုံသုတေကို ရွတ်ဖတ်စေရာ ရောဂါပျောက်ကင်း၍ ကျိန်းမာတော်မူခဲ့ပါသည်။

သိုဖြစ်၍ ရွတ်ဆိုပူဇော်ပွားများသူတို့ ကျန်းမာခြင်း၊ အနာဂတ်ရောဂါကို ကျော်လွှားနိုင်ခြင်း စသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

ပုံဗ္ဗာသုတ်

ပုံဗ္ဗာသုတ်သည် မကောင်းသော အတိတ်ဆိုး၊ နိမိတ်ဆိုးများမှ ကင်းဝေးစေရန် မြတ်ဗုဒ္ဓ၏ တရားတော်များမှ ထုတ်နှုတ်၍ ရွှေးဆရာတော်များ စီရင်ထား သော သုတ်တော်ဖြစ်ပါသည်။ ရွတ်ဆိုပူဇော်ခြင်းအားဖြင့် ကျက်သရေမဂ်လာတိုးပွားခြင်း၊ အတိတ်ဆိုး၊ နိမိတ်ဆိုးများကို ကျော်လွှားနိုင်ခြင်းစသော အကျိုးများကို ရရှိစေနိုင်ပါ သည်။

ပရိတ်ကြီး(၁၁)သုတ်

ပရိတ်ကြီး(၁၁)သုတ်သည် မြတ်ဗုဒ္ဓ၏လက်ထက်တော်မှသည် ပုံုံး၊ ပင်းယ၊ အင်းဝ၊ ကုန်းသောင်ခေတ်အဆက်ဆက် အရုံအတားအဖြစ် ရွတ်ဆိုပူဇော်ခဲ့ကြသော ပရိတ်တော် များ ဖြစ်ပါသည်။ ပရိတ်တော်အမျိုးအစား စုံလင်သကဲ့သို့ အကျိုးတရားလည်း စုံလင်လှပါ သည်။ ဘုန်းတော်ကြီးကျောင်းတွင်လည်း ခေတ်အဆက်ဆက် အလေးအနှက်ထားကာ သင်ကြားရွတ်ဆိုပူဇော်သော ပရိတ်တော်များဖြစ်၍ ရွတ်ဆိုပူဇော်ပွားသူတို့ တန်ဖိုး မဖြတ်နိုင်သော ကောင်းကျိုးအမျိုးမျိုးကို ရရှိစေနိုင်ပါသည်။

မဟာသမယသုတ်ဝတ်ရွတ်စဉ်

မဟာသမယသုတ်တော်ကို မြတ်စွာဘုရားသည် နါး၊ ရွှေ့နှုန်း၊ နတ်၊ ဗြဟ္မာ၊ ရဟန်းပရိသတ် အစုံအလင် စုဝေးလျက် ဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ တရားနာလာသော ပုဂ္ဂိုလ်တို့၏ အမည်နာမအသီးသီးကို ဖော်ထုတ်လျက် ဘုရားရှင်က အချင်းချင်း မိတ်ဆက်သီးသီးစေခေတ်မူခြင်းဖြစ်ပါသည်။ တစ်ညီးနှင့်တစ်ညီး မေတ္တာသက်ဝင် ချုပ်ခင်သီကျမ်းစေခြင်းဖြင့် မေတ္တာတရားကို ဖော်ညွှန်းထားပါသည်။ ဤသုတ်တော်ကို ရွတ်ဆိုပူဇော်သူတို့အား မေတ္တာတရား ရောင်ပြန်အနေဖြင့် လူ၊ နတ်ချုပ်ခင်မှုကို ကေန် ရရှိစေနိုင်ပါသည်။

အဘယသုတ်

အဘယသုတ်တော်သည် အသက်ဆွဲသာ ရလာသူတိုင်း တွေ့ကြီးရမည်ဖြစ်သော သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် ဟောကြားထားသည့် သုတ်တော်ဖြစ်ပါသည်။ ထိုသုတ်တော်ကို ရွှေတံ့ပူးကြော်ပွားများနေခြင်းဖြင့် သေခြင်းတရားကို ထိတ်လန့် ကြောက်ရုံးမှုနည်းပါးခြင်း၊ ကာမဂ္ဂက်၌ တပ်မက်မှုနည်းပါးခြင်း၊ ကုသိုလ်ကောင်းမှု ပြုလိုစိတ်များ ဖြစ်ပွားခြင်းစသော အကျိုးတရားများကို ရရှိစေသော သုတ်တော် ဖြစ်ပါသည်။

သာမည့်ဖလသုတ်

သာမည့်ဖလသုတ်တော်သည် ရဟန်းပြုခြင်း၏ ရရှိလာမည့် လောကီ၊ လောကု-တွေ့ရာ အကျိုးကျေးဇူးတရားများကို ဟောကြားထားသော သုတ်တော်ဖြစ်ပါသည်။ ထိုပြင် ဖင်ပိမိသာရမင်းကြီးကို သတ်ပြီး နောင်တတရားများစွာ နိုပ်စက်၍ မအိပ်နိုင်၊ မစားနိုင် ဖြစ်နေရာသော အဇာတသတ်မင်းအား ထိုဒုက္ခများ ကင်းစင်ပပျောက်စေပြီး ငရဲ့ဒုက္ခပိုပါးသက်သာသွားစေသော သုတ်တော်ဖြစ်ပါသည်။ ထိုကြောင့် ထိုသုတ်တော်ကို ရွှေတံ့ပူးကြော်ခြင်းဖြင့် မိဘ၊ ကျေးဇူးရှင်စသည်တို့အား အမှတ်မထင် ပြစ်မှားပြောဆို မိခဲ့သော အကုသိုလ်မကောင်းကျိုးများ ရှိခဲ့ပါက နောင်တရုံး ပြန်လည်တောင်းပန် အသိတရားရရှိကာ အပြစ်မှ လျှော့ပါးစေပြီး လောကီ၊ လောကု-တွေ့ရာကောင်းကျိုးများ စဉ်ဆက်မပြတ် ဖြစ်ပေါ်ရေးအတွက် များစွာထောက်ပံ့ပေးသော သုတ်တော်ဖြစ်ပါသည်။

နတ်ချုစ်သုတ္တန်ဂါထာတော်များ

နတ်ချုစ်သုတ္တန်ဂါထာတော်များသည် ယင်းသုတ္တန်ဂါထာတော်များကို ရွှေတံ့ပူးကြော်သူအား နတ်ဒေဝတာများက ကူညီစောင့်ရောက်စေပါသည်။ နတ်ဒေဝတာများသည် လူသားတို့၏ စိတ်အကြံအစည်းများကို သိရှိနိုင်ကြသဖြင့် လူတို့၏ အခက်အခဲများကို ကူညီစောင့်ရောက်ပေးခြင်း ဖြစ်ပါသည်။ ပကတီမျက်စိဖြင့် မမြင်ရသော ပရလောကရှိသည်၏အဖြစ်ကို ယုံကြည်လျက် နတ်ဒေဝတာတို့အား မေတ္တာပို့ခြင်း၊ အသိအမှတ်ပြုခြင်းဖြစ်၍ နတ်ဒေဝတာများက ပြန်လည်အသိအမှတ်ပြု စောင့်ရောက်ပေးမည်ဖြစ်ပါသည်။

ငါးရုံမင်းပရိတ်တော်နှင့် မိုးကမ္မတိစာတမ်း

ငါးရုံမင်းပရိတ်သည် ဘုရားလောင်း ငါးရုံမင်းကြီးဖြစ်စဉ်အခါက သစ္စာဆိုခဲ့ပြီး မိုးရွာစေကာ မိမိ၏ဆွဲမျိုးဖြစ်သည့် ငါးအပေါင်းအား ကျိုးကန်း၊ လင်းတာ၊ စသည်တို့၏ နှုပ်စက်သတ်ဖြတ်စားသောက်ခြင်း ဘေးရန်အပေါင်းမှ ကင်းလွတ်စေသော ပရိတ်တော် ဖြစ်ပါသည်။ ထိုပရိတ်တော်ကို မုံရွာမြို့၊ လယ်တီဆရာတော်ဘုရားကြီး စီစဉ်ရေးသားခဲ့သော မိုးကမ္မတိနှင့်တွဲဖက်၍ ရွတ်ဆိုပူဇော်နိုင်ရန် ထုတ်ဝေထားပါသည်။ ငါးရုံမင်းပရိတ်နှင့် မိုးကမ္မတိကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မိုးခေါင်ရောရှားအဖြစ်ဆိုးမှ ကျော်လွှားနိုင်ပြီး ရာသီဥတု မိုးလေဝသ ညီညွှတ်မျှတကောင်းမွန်စေပါသည်။

ခင်ပွန်းကြီး(၁၀)ပါးကန်တော့နည်းနှင့် ခင်ပွန်းကြီး(၁၀)ပါးအဓိပ္ပာယ်

ဘုရား၊ ပစ္စကဗုဒ္ဓိ အစရှိသော ပုဂ္ဂိုလ်တို့သည် ခင်ပွန်းကြီး(၁၀)ပါးဖြစ်၍ မပြစ်မှား သင့်သော ပုဂ္ဂိုလ်များဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုပုဂ္ဂိုလ်တို့အား အကယ်၍ ပြစ်မှားမိလျှင် လက်ရှိပစ္စပွန်သာမက နောင်တမလွှန်းပင် ဆင်းရဲ့ကျော်မျိုးမျိုး တွေ့ကြို ရနိုင်ပြီး ပြုစုလုပ်ကျွေး ရှိခိုးကန်တော့၍ အမြဲဆည်းကပ်လျှင် ပစ္စပွန် တမလွှန် နှစ်ဖြာ ကောင်းကျိုး ရရှိခံစားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခင်ပွန်းကြီး(၁၀)ပါး ရှိခိုးကန်တော့နည်း အစုံအလင်သိရှိနိုင်ရန်နှင့် ရှိခိုးကန်တော့ခြင်းဖြင့် ကောင်းကျိုးများ ရရှိနိုင်စေရန် စီစဉ်ထားပါသည်။

အာဇာဝကသုတ္တန်

အာဇာဝကသုတ္တန်သည် မြတ်ပုဒ္ဓနှင့် အာဇာဝကဘီလူး တွေ့ဆုံး၍ အာဇာဝကဘီလူး ကျတ်တမ်းဝင်ပုံဖြစ်စဉ်ကိုလည်းကောင်း၊ သွှေ့တည်းဟူသော ဥစ္စာ၊ ကုသိုလ်ပြုခြင်း အလေ့အကျင့်၊ ဝစီသစ္စာ၏အရသာနှင့် ပညာဖြင့် အသက်မွေးခြင်းသည် အကောင်းဆုံး ဟူသော တရားလေးပါး၏ သိမ်မွေ့နက်နဲ့သော အဓိပ္ပာယ်ကိုလည်းကောင်း ပြဆိုထား သော သုတ်တော်ဖြစ်ပါသည်။ အာဇာဝကသုတ္တတော်ကို ရွတ်ဆိုပူဇော်လိုက်နာကျင့်သုံး ခြင်းဖြင့် မြတ်သောဥစ္စာကို ရှာဖွေနိုင်ခြင်းစသော အကျိုးများ ဖြစ်ပေါ်စေပြီး ပစ္စပွန် တမလွှန် ကောင်းကျိုးများကို ရရှိစေပါသည်။

ဓမ္မစက္ကပွဲဝတ္ထနသုတေသန

ဓမ္မစက္ကပွဲဝတ္ထနသုတေသနရုံး ဘုရားရှင်က လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့ အား အဦးအစ ဟောကြားတော်မူသော သုတေသနဖြစ်ပါသည်။ ယင်းသုတေသနကို နာကြားရသဖြင့် ပွဲဝတ္ထိပါးလီးအနက် အရှင်ကောဏ္ဍာညာ သောတာပန်တည်ပြီး နတ်ပြဗ္ဗာ ပေါင်း ၁၈-ကုဋ္ဌအထိ ကျတ်တမ်းဝင်ခဲ့ပါသည်။ ထိုကြောင့် ယင်းသုတေသနကို ရွှေတ်ပတ် ပူဇော်ခြင်းဖြင့် နတ်ပြဗ္ဗာများ၏ ချစ်ဆင်မြတ်နှီးမှုများ၊ ကူညီစောင့်ရှောက်မှုများ ရရှိစေပြီး ဘဝစည်းစိမ်ကို ပြီးပြည့်စုစွာ ရရှိစေနိုင်ပါသည်။

အနတ္ထလက္ခဏသုတေသန

အနတ္ထလက္ခဏသုတေသနရုံး ခန္ဓာလီးပါးတို့ကို လက္ခဏာကြီးသုံးပါးဖြင့်လည်း ကောင်း၊ ဝိပဿနာပညာ မဂ်ပညာစသည်တို့ဖြင့်လည်းကောင်း ဖြစ်ပုံး၊ ရှုမြင်ပုံတို့ကို ဟောကြားထားသော သုတေသနဖြစ်ပါသည်။ အနတ္ထလက္ခဏသုတေသနဟု ဆိုသည့်အတိုင်း ရွှေတ်ဆိုပွားများသောသူ၏သန္တနှင့် အသိသံဝေးများ ဖြစ်ပွားကာ တရားထူးရစေရန် အထောက်အကူပြုခြင်း၊ အတ္ထအစွဲကောင်းပြတ်ခြင်းစသော အကျိုးများကို ရရှိခံစားစေနိုင်ပါသည်။

သောတာနှင့်သုတေသန

သောတာနှင့်သုတေသနရုံး ပရီယတ်တရားတော်များကို ညာ၍ဖြင့် နာယူ, လေ့ကျက်, ဆင်ခြင်ပွားများလျှင် မျက်မောက်ဘဝ၌ တရားထူးရရှိနိုင်ကြောင်းနှင့် အကယ်၍ မျက်မောက်ဘဝ၌ မရခဲ့သော် နောက်ဘဝဖြစ်သည့် နတ်, ဗြဟ္မာဘဝတို့၌လည်း တရားတော်ကို ဆက်လက်ကျင့်ကြံးအားထုတ်၍ တရားထူးရရှိနိုင်ကြောင်းကို ဟောကြားထားသော သုတေသနဖြစ်ပါသည်။ ယင်းသုတေသနကို ရွှေတ်ဆိုပူဇော်ခြင်းဖြင့် သဒ္ဓာတရားပိုမိုခိုင်မာစေပြီး ပစ္စာပွဲနှင့် တမလွှန် ကောင်းကျိုးများ ဖြစ်စေကာ မဂ်ဖိုလ်ရရန် အားကြီးသော အထောက်အပံ့ကောင်းဖြစ်စေပါသည်။

နမက္ခာရ ဘုရားရှိခိုး

နမက္ခာရဘုရားရှိခိုးသည် အဋ္ဌကထာကျမ်းပြုအကျိုး အရှင်မဟာဗုဒ္ဓယောသ မထောင်ကိုယ်တိုင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်အပေါင်းကို ပူဇော်ရရှိခိုးသည့် ဂုဏ်တော်စုံ

ဘုရားရှိခိုးဖြစ်ပါသည်။ အရှင်မဟာဗုဒ္ဓယောသမထောရ်သည် ဤနမက္ခာရဘုရားရှိခိုးဖြင့် သီဟိုဇ်ပြည် ပိဋကတ်တိုက်တံခါးကို အလိုလို ပွင့်စေတော်မူခဲ့သကဲ့သို့ ရွှေတ်ဆိုပူဇော်ရှိခိုး သူတို့သည်လည်း အခက်အခဲ အတားအဆီးများကို ကျော်လွှားနိုင်၍ ဘုန်းကံကြီးမား ခြင်း၊ ကျက်သရေမဂ်လာ တိုးပွားခြင်းနှင့် ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝခြင်းစသော အကျိုးတရားများကို ရရှိစေနိုင်ပါသည်။

ယသောဓရာထေရိ၏နောက်ဆုံးကန်တော့ခြင်း ဝန္တနာဂါထာတော်များ

ဘုရားအလောင်းတော်နှင့်အတူ ဘဝသံသရာများစွာ၍ ပါရမီဖြည့်ဖက်အဖြစ် လေးသချိန္တုံး ကမ္မာတစ်သိန်းတိုင် ပါရမီဖြည့်ကျင့်ခဲ့သော ယသောဓရာထေရိ၏ နောက်ဆုံးကန်တော့ခြင်း ဝန္တနာဂါထာတော်များ ဖြစ်ပါသည်။ ထိုဂါထာတော်များဖြင့် လေးသချိန္တုံး ကမ္မာတစ်သိန်းကာလအတွင်း ဘုရားအလောင်းတော်၏ သဗ္ဗာဗျာတော်များကို စိတ်ဖြောင်းခြင်း အလျင်းမရှိဘဲ အနံ့အတာခံ အနစ်နာခံ၍ သုခဒုက္ခ မျှတူခံစားလျှက် ပါရမီဖြည့်ဆည်းပေးခဲ့ပုံတို့ကို အတူယူအားကျဖွယ် လျှောက်ထား ခဲ့ပါသည်။

ကာလာမသုတ္တန်

ကာလာမသုတ္တန်သည် ကေသမုတ္တနိဂုံး၌ နေသော ကာလာမမင်းသားတို့အား ဘာသာအယူဝါဒများနှင့်ပတ်သက်၍ မှတ်ကျောက်သဖွယ် စိစစ်နိုင်သည့် ဆောင်ရန်၊ ရှောင်ရန်များကို မြတ်စွာဘုရားရှင်က ဟောကြားထားသော သုတ္တန်ဖြစ်ပါသည်။ ထိုသုတ္တန် တွင် ဘာသာအယူဝါဒများကို စိစစ်ပုံနှင့် လက်ခံကျင့်သုံးရမည့် ဘာသာတရား ရွှေးချယ်ပုံ တို့ကို အသေးစိတ် ဟောကြားတော်မူထားသဖြင့် ရွှေတ်ဖတ်ပူဇော် လိုက်နာကျင့်သုံးသူတို့ တရားစစ် တရားမှန်ကို လက်ခံကျင့်သုံးနိုင်ခြင်းမှစ၍ ပစ္စာပုံ တမလွှန် ချမ်းသာအဆင့်ဆင့် ကို ရရှိကာ နိုဗ္ဗာန်တိုင်အောင်သော အကျိုးကိုလည်း ရရှိစေနိုင်ပါသည်။

ဆန္ဒသမာစီသုတ္တန်

ဆန္ဒသမာစီသုတ္တန်သည် ဆန္ဒ၊ ဝိရိယ၊ စီတ္ထ၊ ဝိမံသ(ပညာ)တည်းဟူသော တရားလေးပါးတို့ကို အမှုပြု၍ သမာစီရနိုင်ပုံနှင့် တရားအားထုတ်သော ယောဂီပုဂ္ဂိုလ်

အနေဖြင့် မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန်၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်စွန့်ရန်နှင့် မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ဆက်လက်တည်တဲ့ပြီး တိုးပွားစေရန် အားထုတ်၍ ကူးခိုးပါဒ်ကို ဖြစ်စေသင့်ကြောင်း မိန့်တော်မူထားသော သုတေသနဖြစ်ပါသည်။

အရှင်မဟာဗုဒ္ဓယောသ၏ ဘဝနှင့်ဓမ္မ

အရှင်မဟာဗုဒ္ဓယောသသည် သာသနာတော်နှစ် (၉၀၀)ဝန်းကျင် အေဒီ ၅-ရာစွဲ တွင် ပေါ်ထွန်းခဲ့ပြီး ဗုဒ္ဓယောသနာတော်သမိုင်းတွင် အလွန်ထင်ရှားသော အဋ္ဌကထာ ကျမ်းပြုမထောင်မြတ် ဖြစ်ပါသည်။ မထောင်မြတ်သည် အိန္ဒိယနိုင်ငံမှ သီရိလက်နိုင်ငံသို့ ကြွတော်မူကာ ဘုရားဟော ပါဠိတော်များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာကျမ်း ပေါင်း (၃၅)ကျမ်းကျော်ကို ရေးသားစီရင်တော်မူခဲ့သဖြင့် ဗုဒ္ဓမဏ္ဍာည။ (မြတ်စွာဘုရားရှင်၏ အလိုတော်ကို အသိဆုံးပုဂ္ဂိုလ်)အဖြစ် ရုဏ်ပြုပူဇော်မှုကို ခံယူရရှိတော်ခဲ့ပါသည်။ အရှင် မဟာဗုဒ္ဓယောသမထောင်၏ ထောပွဲတို့ကို လေ့လာပူဇော်ခြင်းဖြင့် မထောင်မြတ်၏ သီလာ ပညာ၊ ဝိရိယအား ကြီးမားတော်မူပုံ၊ သာသနာတော်နှင့် ပြည်သူ့ပြည်သားများအပေါ် ထားရှုံးသော စိတ်ထားများကို အတုယူအားကျဖွယ် လေ့လာသိရှိရမည်ဖြစ်ပါသည်။

နိုးဆောင်ပန်ကြားလွှာ

ဤစာအုပ်ကို အများပြည်သူသိ ဖြန့်ဝေလှု။ ဒါန်းလျက်ရှိပါသည်။ ဤသို့လှု။ ဒါန်းရာတွင် ဖြန့်ဝေလှု။ ဒါန်းနိုင်မှုအပ် မူတည်၍ ရွတ်ဆိုပူဇော်သူတို့ အရေအတွက် ပိုမိုများပြားလာပြီး ပိုမိုရွတ်ဆိုကြခြင်းအားဖြင့် အပ၊ ပယောဂန္ဏာင့်ယှက်မှုမှ ကင်းဝေးပြီး နတ်တို့၏ ချစ်ခင်စောင့်ရွှောက်မှုကို ခံယူရကာ ကောင်းကျိုးလိုအင် ဆန္ဒများ ပြည့်ဝှုံး အဆင်ပြေစေကြမည် ဖြစ်ပါသည်။

ဤစာအုပ်နှင့် ထုတ်ဝေပြီးသော ပူးတွဲပါစာအုပ်များအား မိမိကိုယ်တိုင် လှု။ ဒါန်းလိုပါက လိုအပ်သော စာအုပ်အရေအတွက်ကို မှာကြားနိုင်ပါကြောင်းနှင့် မှာကြားသည့်အရေအတွက်များကို ထုတ်ဝေပေးမည် ဖြစ်ပါသည်။ ဤဝန်ကြီးဌာနမှ တစ်ဆင့် လှု။ ဒါန်းပေးစေလိုပါကလည်း သက်ဆိုင်ရာ လှု။ ဒါန်းသင့်သည့်နေရာများသို့ ကူညီဖြန့်ဝေလှု။ ဒါန်းပေးသွားမည် ဖြစ်ပါသည်။

ပါဝင်လှု။ ဒါန်းလိုသူများရှိပါက -

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

အမြဲတမ်းအတွင်းဝန်

ဖုန်း-၀၆၇ ၃၄၀၆၅၀၆

၀၆၇ ၃၄၀၈၄၄၁

၀၉ ၅၁၀၆၂၇၄

ဒုတိယအမြဲတမ်းအတွင်းဝန်

ဖုန်း-၀၆၇ ၃၄၀၆၀၀၈

၀၉ ၄၄၀၈၉၂၉၉

သို့ ဆက်သွယ်လှု။ ဒါန်းနိုင်ပါသည်။

ဤစာအုပ်ကို အလွယ်တကူ ပြန်လည်ကူးယူနိုင်ရန်အတွက် -

www.mahana.org.mm, www.mora.gov.mm, www.dra.gov.mm,

www.dpps.gov.mm, www.kbrl.gov.mm, www.itbmu.org.mm,

သာသနာရေးဆိုင်ရာ ၀၁၁ဆိုက်ခြောက်ခုတို့တွင်လည်း download ဖြင့် ကူးယူ၍ ပူဇော်ဖြန့်ဝေနိုင်ပါသည်။